

## PEACE Info (May 17, 2022)

- Myanmar Junta Kills At Least 36 in Sagaing Village: Residents
- Junta troops murder 3 dozen civilians over 4 days in Myanmar's Sagaing region
- Three civilians killed by artillery shell as Magway villages come under heavy fire
- Recent murder spree revives fears of return of old junta tactics
- Abducted locals released after signing pledge to inform on PDFs
- Clashes reported in southern Shan State in wake of attack on military outpost
- IDPs Forced to Stop by PNA and Military Junta Soldiers
- Almost 200,000 IDPs created in Karenni State since the coup
- New civilian death toll since coup 'unprecedented' in Myanmar's history
- Myanmar Junta Court Jails Ousted Mon State Chief Minister for 21 Years
- ASEAN's Failed Consensus on Myanmar: A Year of Broken Promises
- A Strong US-ASEAN Partnership Starts With Myanmar
- Australia Downgrades Diplomatic Ties With Myanmar Junta
- Progressive Voice: Junta peace talks a sham
- Mon National College to Open
- Ethnic Kachin Fighters to Attack Pro-Junta Forces in Northern Myanmar
- Arakan Army warns that battles with Myanmar army could 'resume at any time'
- Arakanese CSOs slam ALP decision to join junta-sponsored peace talks
- Myanmar seizes crystal meth, arrests suspects
- အကြမ်းဖက်စစ်ကောင်စီကြောင့် ကျဆုံးခဲ့သည့် LGBTQ ၁၇ ဦးကို သက်တုံ့ရောင်နေ့ဦးသူရဲ ကောင်းများအဖြစ် NUG ဂုဏ်ပြု
- မကျေးနဲ့ စစ်ကိုင်းတိုင်းထဲက စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေး
- ကနီမြို့နယ် အလယ်ကျွန်းရွာကို ရိက္ခာ လာပို့သည့် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
- နှစ်ဖက်တိုက်ပွဲ တစ်နှစ်အတွင်း ၄၆ ဦး သေဆုံးကြောင်း မင်းတပ် CDF ပြော
- ဖယ်ခုံမြို့နယ်၌ တိုက်ပွဲဆက်ဖြစ်၊ ကျေးရွာ ၃၅ ရွာနီးပါး စစ်ဘေးရှောင်နေရ
- ဖယ်ခုံမြို့နယ် ဆောင်နန်းခဲကျေးရွာလုံးကျွတ် မီးရှို့ခံရ
- ဆောမြို့နယ်၌ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သား ၂ ဦးလက်နက်များဖြင့် ခိုလှုံ
- တရက်တည်း စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့ဝင်အယောက် ၁၀၀ ခန့် သေဆုံးဟု NUG ထုတ်ပြန်
- CDM ဝန်ထမ်းများ ပြည်ပထွက်ခွာခွင့်မရရေး စစ်ကောင်စီ ပိတ်ပင်ထား
- ပညာရေး CDM ဝန်ထမ်းတွေ အလုပ်ပြန်ဝင်ဖို့ စစ်ကောင်စီကမ်းလှမ်း
- ဦးပိုင်အမြတ်ငွေ တပ်တွင်း ခွဲမပေးနိုင်သေး
- အမေရိကန်-အာဆီယံ ပူးတွဲကြေညာချက်ကို စစ်ကောင်စီကန့်ကွက်မှုအပေါ် အင်ဒိုနီးရှား တုံ့ပြန်
- စစ်ကောင်စီရဲ့ မြန်မာနိုင်ငံကိုယ်စားပြုမှု အပေါ် နိုင်ငံရေးသုံးသပ်သူတွေရဲ့ အမြင်တချို့
- "ပြည်သူတွေက စစ်ကောင်စီနဲ့ ဆွေးနွေး အပေးအယူလုပ်ဖို့ စိတ်မဝင်စားဘူး"
- နိုင်ငံတကာ ပါဝင်ပတ်သက်မှုမရှိလျှင် ပွင့်လင်းမြင်သာမှုရှိသည့် ဆွေးနွေးပွဲ မဖြစ်နိုင်ကြောင်း EAO တချို့ပြော
- ကချင်ပြည်နယ် ခရိုင်များတွင် စစ်ကောင်စီ လက်အောက် ဌာနဆိုင်ရာ ဝန်ထမ်းများ အားလုံး နုတ်ထွက်ရန် KIA တိုက်တွန်း
- တော်လှန်ရေးအင်အားစုအားလုံး စုပေါင်းပါဝင်နိုင်ရန် မိတ်ဖက်ကော်မတီတစ်ရပ်ဖွဲ့စည်းကြောင်း KNU တပ်မဟာ-၁ ကြေညာ
- KNU တပ်မဟာ (၅)တွင် လဝက်အတွင်း စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင် ၈၈ ဦးကျဆုံးပြီး ၆၈ ဒဏ်ရာရ
- ရွာလုံးကျွတ်တိမ်းရှောင်နေရသည့် လေးကေနှင့် ဝင်းတာပန်ရွာတွင် နေအိမ်အများအပြား ဖောက်ထွင်းခံရ
- ဘူးသီးတောင်သို့ စစ်ကောင်စီတပ်အင်အား အလုံးအရင်းဖြင့် ဖြည့်တင်းလာသဖြင့် ဒေသခံများ စိုးရိမ်
- ရသေ့တောင် စစ်ရှောင်စခန်းမှ လူငယ် ၃ ဦးအား အာဏာသိမ်းစစ်တပ် ဖမ်းဆီး
- ကွတ်ခိုင် ပန်လောရွာက လီဆူ ဒုက္ခသည် ၁၂ ဦးကို MNDA ဝင်ဖမ်း၊ လေးဦး ပြန်မလွှတ်သေး
- မြန်မာ မှ မလေးရှား သို့ သယ်ဆောင်မည့် မူးယစ်ဆေး အများအပြားဖမ်းဆီးရမိ

## Myanmar Junta Kills At Least 36 in Sagaing Village: Residents

By THE IRRAWADDY | 17 May 2022

More Myanmar junta victims have been found around Mone Taing Ping village in Ye-U Township, Sagaing Region, with the death toll rising to 36, according to residents.

Most of the victims were found in torched houses and bore signs of torture, they said.

Some corpses were dumped in wells. “We found the bodies while clearing debris from the fire. The bodies were disfigured. We found six bodies in a house where only two old women lived. There were pools of blood covered by shoveled earth,” said a villager.

Around 200 junta soldiers from Taze Township in the region arrived in the village on May 10. Two resistance fighters who were preparing to plant mines were shot dead and a clash followed at the bridge leading to the village.

Some villagers were shot dead by regime troops and others were abducted from neighboring villages, according to witnesses.

Villagers and people’s defense forces (PDF) fighters returned to Mone Taing Ping after junta troops left.

“Only bones were left from some bodies. Some had their hands tied,” said another resident.

Villagers said they could not identify many of the victims.

Junta troops torched 29 houses in Mone Taing Ping, which had 300 households.

“They did not torch the entire village. They only torched houses of PDF members and supporters. Military informants showed them the houses. Junta troops put the dead bodies in those houses. They held detainees overnight and killed them the next day,” said a villager.

Since May 10, junta troops have raided villages in Ye-U and Khin-U townships, torching houses and killing civilians.

An estimated 11,417 houses were razed in arson attacks by the military regime and allied militias by April 30, according to Data for Myanmar, an independent research group documenting junta atrocities.

<https://www.irrawaddy.com/news/burma/myanmar-junta-kills-at-least-36-in-sagaing-village-residents.html>

---

## Junta troops murder 3 dozen civilians over 4 days in Myanmar’s Sagaing region

The military dismisses reports of the killings as ‘fabrications’ by the armed opposition.

By RFA Myanmar Service | 2022.05.17

Junta forces brutally murdered nearly three dozen civilians — including members of the Buddhist clergy — over the course of four days in Myanmar’s embattled Sagaing region, sources said Monday. The military dismissed the allegations as “fabrications.”



Buildings destroyed by a military arson attack in Ye Oo township's Mon Taing Pin village, May 14, 2022. Citizen journalist

Residents told RFA's Myanmar Service the killings took place from May 10-13 in Sagaing's Ye Oo and Pale townships, beginning with an

early morning raid on the former's Mon Taing Pin village.

A resident of Mon Taing Pin, who spoke on condition of anonymity citing fear of reprisal, said junta troops rained heavy artillery and mortar shells down on the village around dawn on May 10 in an attack that members of the anti-junta People's Defense Force (PDF) paramilitary group later told RFA killed two of their fighters on guard in the area.

"They entered our village after firing a variety of heavy weapons. Once in the village, they set up sentries all over and went to the monastery, where they arrested people hiding there and brought them out with hands tied behind their backs," the resident said.

"There was one group of 10 men, and then another group of eight, and another group of 12, and so on. All of them were later beaten to death and their bodies were placed under houses that the troops set on fire."

The villager called the attack "indescribably cruel" and "calculated."

On May 12, when the troops finally left the area and villagers were able to return, they discovered the charred remains of 28 people — 18 inside of homes destroyed by arson in Mon Taing Pin and another 10 similarly disposed of in nearby In Pin village.

The victims were all men, between 20 and 60 years old, sources said, adding that in addition to Mon Taing Pin and In Pin, several homes burned in neighboring Si Son village, and around 10,000 residents from 10 area villages fled into the jungle during the attack.

Photos provided to RFA by residents of the area appear to show human remains so thoroughly burned that little is left besides bone fragments and blackened internal organs. In other images, the bloated bodies of two young men lie askew next to a motorbike, their faces unrecognizable due to decomposition. One photo shows the lower half of a severed torso, next to a pair of amputated legs.

### **Buddhist monks killed**

An aid worker, who also declined to be named, told RFA that his organization was compiling a list of victims on Monday.

"The houses that were burned down are being cleared up — our main goal is to get the villages into a habitable state," he said.

"The houses were destroyed by fire, so we must make some makeshift repairs. We need funding to make food available. There villages are mostly destroyed, so we are in urgent need of donations."

Refugees from the attack are also in need of shelter as the rainy season approaches, he said.

A member of the Ye Oo Township PDF told RFA that the threat of attack remains, as the military maintains a heavy presence in the area.

“We don’t know at this time what they might do. The people in the region don’t dare to return to their villages, even though the situation has calmed down,” he said.

“We’re trying to find ways to lift their spirits, to make them strong and help them. These are our priorities.”

Separately, two Buddhist monks and two young novices were killed on May 13 when junta troops fired heavy artillery into the center of Sagaing’s Pale township, Po Thar, a fighter with the local Black Leopard PDF, told RFA.

Po Thar said that on May 12, the Black Leopards launched an attack on the military proxy Union Solidarity and Development Party office in Pale, setting it on fire.

“The next day, when the military column that was on a mission to Let Yet Ma village returned to Pale, they learned that a PDF group was in the town and started firing artillery shells,” he said.

“But the PDF fighters were gone, and they were hitting ordinary people. One of their shells hit the Mya Thein Dan Monastery in the center of the town and killed the abbot, another monk and two young novices.”

#### **‘Fabricated’ reports**

Junta deputy minister of information, Maj. Gen. Zaw Min Tun, called the reports of civilian deaths “fabricated.”

“These are just rumors. When they have a favorable outcome, [the PDF] says they were responsible. And if one of them is killed, they claim it was a [civilian],” he said, calling the reports part of the PDF’s “routine tricks.”

He said the military attacked and captured a PDF camp near Ye Oo’s Sigone village on May 11, killing more than 10 paramilitaries and confiscating a cache of makeshift mortars, weapons and other related materials.

Last week’s attacks follow a May 1 announcement by the military that Ye Oo had been upgraded from a township to a district level. PDF fighters in the area told RFA that a military tactical commander is now overseeing the area and that several armored vehicles and troop reinforcements have since been deployed there.

Myint Htwe, a former lawmaker with the deposed National League for Democracy party in Ye Oo, said that since the beginning of May, the military has been clearing out an increasing number of villages in the township.

Sagaing region has been the center of some of the strongest armed resistance to junta rule since the military seized power from the country’s democratically elected

government in a Feb. 1, 2021, coup. Fighting between the military and the PDF in the area has intensified in recent months, displacing thousands of civilians, according to sources.

*Translated by Khin Maung Nyane. Written in English by Joshua Lipes.*

<https://www.rfa.org/english/news/myanmar/murder-05172022090825.html>

---

### **Three civilians killed by artillery shell as Magway villages come under heavy fire**

Villagers who were abducted during a raid that followed the attack in Myaing Township are also believed to be dead

[Maung Shwe Wah](#) | Published on May 17, 2022



Junta forces destroyed around 800 houses in Letyetma, a village in Magway Region's Myaing Township, on May 14 (Spring Revolution / Myaing Township)

Three civilians died on Friday after they were hit by an artillery shell fired at their village in Magway Region's Myaing Township, according to local sources.

Residents of the village of Padauk Kan, formerly known as Ywar Shey, said the three victims were killed when the attack, which was carried out by a column of around 100 junta soldiers, began shortly after noon.

"They were resting after having lunch when the shell fell on their house. A fire started when another shell landed on the house next door. We tried to put it out, but we had to flee because they kept firing at us," a local villager who did not want to be named told Myanmar Now.

The victims were identified as Wat Gyi, 72, Khin Htwe, 70, and Ye Myint, their 30-year-old son.

A total of 45 houses were destroyed by the shelling, according to residents, who added that at least five people were captured when junta troops raided the village after the initial assault.

"Their hands were tied behind their backs and they were beaten during their arrest," said one villager. "We heard that they were later killed, but we still haven't found their bodies."

According to an officer of the anti-regime Myaing People's Defence Force (PDF), 17 more houses were burned down during a second raid on the village on Sunday. Another village in the area suffered even more extensive damage, he added.

“Almost the entire village of Letyetma has been destroyed,” Cross, the officer in charge of the Myaing PDF’s northern zone, said on Monday.

Letyetma, a village of more than 1,400 households located to the east of Padauk Kan, lost an estimated 800 houses after it was raided at around 5pm on Saturday, he said.

“We tried to put out the fires, but they wouldn’t let us get close enough. They just kept firing heavy artillery at us late into the night. Eventually, we had to retreat,” he said.

The junta troops—who were said to be accompanied by members of the military-backed Pyu Saw Htee militia from the nearby village of Kanni—are currently stationed in the eastern part of Letyetma.

The village is largely uninhabited, as thousands of its residents have fled since the beginning of the year.

The military column responsible for the attacks on Padauk Kan and Letyetma is believed to be holding around 30 civilians as human shields, local sources said.

<https://www.myanmar-now.org/en/news/three-civilians-killed-by-artillery-shell-as-magway-villages-come-under-heavy-fire>

---

### Recent murder spree revives fears of return of old junta tactics

Like previous regimes, the one now in power appears to be using thugs to instil terror in its critics and sow chaos in Myanmar’s cities

[Myanmar Now](#) | Published on May 17, 2022



Thwe Thout routinely dumps the bodies of its victims in public places, together with the distinctive red lanyard (bottom right) that serves as its calling card, as a warning to its enemies

In the late afternoon of April 24, Mandalay resident Hpone Myint Moe was on his way home after having a few beers with a friend he hadn’t seen in a while. Before he got there, however, four armed men grabbed him and threw him in a van. His family never saw him alive again.

The next day, a group calling itself “Thwe Thout” (meaning “blood-sworn comrades”) posted a screenshot of an article about the abduction on the social media platform Telegram. The group said it would “pass judgement” on the 50-year-old Hpone Myint Moe, who happened to be the brother of an MP from the National League for Democracy (NLD), the party ousted from power in February of last year. A photo of Zaw Zaw Aung, the MP, in a yellow pinni—a traditional garment seen as a symbol of the NLD—appeared with the article.



Two days later, Hpone Myint Moe's body turned up at a local morgue. It was covered with bruises and had a gunshot wound to the neck. He had also been stabbed in the shoulder, and his skull was crushed.

Family members—who fled Mandalay soon after claiming the body and giving it a hasty cremation—say that the victim would not have seen the attack coming. “He wouldn’t even have known why he was killed this way,” said one relative who believed, like others in the family, that Hpone Myint Moe’s violent death had something to do with his brother.

It was just three days earlier that Thwe Thout announced the launch of “Operation Red”—a campaign targeting members and supporters of the NLD, as well as anyone belonging to any of the various anti-regime resistance groups that have emerged since last year’s coup. Journalists investigating the military’s actions would not be safe, either, it said. Perhaps most chillingly, the group also issued death threats against relatives of prominent junta opponents, signalling that it was about to embark on an indiscriminate killing spree.

Over the next two weeks, it proved true to its word. According to a statement released by the NLD, a total of 14 people—seven NLD members and seven others in some way associated with the party—had been murdered by Thwe Thout as of May 5. Eight of these victims were killed in Mandalay, while the remaining six were scattered around the country, in Tanintharyi, Naypyitaw, Yangon, and Bago.



NLD members hold an anti-coup protest in Mandalay in February 2021 (Myanmar Now)

### **Fuelling the fire**

Thwe Thout claims that it was formed in reaction to the “lawlessness” of anti-regime groups that have targeted military informants and others accused of supporting the junta. It also relies heavily on “race and religion” rhetoric to justify its crimes, suggesting that it is a newer, even more extreme version of Buddhist nationalist groups like Ma Ba Tha.

Few, however, believe that it is an organic movement that has grown out of the chaos of the past year. And far from seeking to restore order, it appears to be intent on amplifying the violence that has taken hold in the country.

This would seem to be by design, according to one former high-ranking police official who recalled how previous regimes typically added fuel to fires that they couldn’t put out.

“When there is insecurity in society, they [the military] seek to perpetuate it so that they can step in and show who’s in control,” he said. “As people grow more concerned about their safety, the army moves to widen its role on the pretext of providing security.”

For generations, Myanmar’s military has used the presence of real or imagined threats to present itself as a stabilising influence. But it has always been during times of unrest, when its own position has seemed most at risk, that groups like Thwe Thout have tended to emerge from the shadows.

In the not-so-distant past, Thwe Thout might have gone by the name of Swan Arr Shin (“masters of force”). Implicated in some of the worst episodes of Myanmar’s recent political history, this thuggish outfit was deployed by the military during the 1988 pro-democracy uprising, the 2003 Depayin massacre, and the 2007 Saffron Revolution. An investigation by Myanmar Now in 2015 [revealed](#) how it had reared its head again that year during crackdowns on student protests and labour strikes in Yangon.



Thwe Thout’s logo features a Myanmar warrior with two swords (Thwe Thout Telegram channel)

Recruited from the ranks of Myanmar’s criminal underclass, members of Swan Arr Shin were paid to terrorise groups that challenged the military’s grip on power. According to a 2009 US embassy cable published by Wikileaks, then police chief Khin Yi (who now serves as the junta’s minister of immigration and vice-chair of the military-backed Union Solidarity and Development Party) admitted to UN human rights rapporteur

for Myanmar Tomás Ojea Quintana that the regime also provided them with training and sometimes even weapons.

The current junta, however, has been more coy about its ties to groups like Thwe Thout. At a press conference held on April 27, its spokesperson, Maj-Gen Zaw Min Tun, conceded—after previously denying—that the military was behind the creation of the notorious Pyu Saw Htee militias active in parts of the country where anti-regime People’s Defence Force (PDF) groups have been especially strong, but disavowed any connection to Thwe Thout.

“The government has been forming those public militias in accordance with the demands of local people. But we have nothing to do with the rest of the groups,” he said.

But the former police official who spoke to Myanmar Now said there was no real doubt about Thwe Thout’s origins, or what its mission was.

### **Thugs and criminals will always be their stooges – former senior police intelligence official under previous regimes**

“If you want to know what their next move will be, all you have to do is look to the past,” he said, citing his years of working as a senior police intelligence official under previous regimes, when Thwe Thout’s earlier incarnations were always an integral part of the military’s social control mechanism.

“Thugs and criminals will always be their stooges,” added the official, who now lives outside of Myanmar after resigning from his position last year in protest over the coup.

### **Urban jungle justice**

Unlike the soldiers and Pyu Saw Htee militias that have spread across many parts of Myanmar’s countryside like a devastating plague, Thwe Thout has been most active in its urban centres.



It's no coincidence that the majority of attacks so far have been in Mandalay, a city that saw the emergence of many urban guerrilla groups in the wake of the coup. Ironically, as these groups have been forced to scale back their operations due to crackdowns, Thwe Thout has stepped in to keep the city's inhabitants on edge.

According to one Mandalay-based activist, Thwe Thout now has a monopoly on violence in the city, as most urban guerrillas are either in prison or in hiding.

"They have taken advantage of this situation to start carrying out these killings," he said, speaking on condition of anonymity.

According to Yee Mon, the defence minister for the shadow National Unity Government (NUG), it's clear who is behind the spate of recent murders in the city. In a recent interview with Myanmar Now, he even pointed a finger at a specific group within the military that he holds responsible for the attacks.

"Junta officials from the military's Central Regional Command are the ones who founded groups in Mandalay to target the families of NLD and PDF members," he said.

A week after Hpone Myint Sone's murder, an interview with a member of Thwe Thout went viral on Facebook. The interviewee's voice was altered and the origin of the audio file was unknown.

Claiming that Thwe Thout was formed by people "who love race and religion, who genuinely love the country and want it to be really developed and be on a peaceful path," the interviewee went on to take responsibility for the first four killings in Mandalay.

Among his victims, he said, were Khin Maung Thein and his wife Kha Kha, the owners of the Sein Win Win teashop in the city's Chanayethazan Township. They were abducted just hours after Hpone Myint Sone, shot and stabbed repeatedly, and dumped outside of the local NLD office. Miraculously, Kha Kha survived this brutal attack and was taken to a hospital for emergency treatment, according to a relative.

Khin Maung Thein's brother-in-law U Tin, who went missing while searching for the couple, was not so fortunate. His body was found at a different location, but with similar wounds and with the same Thwe Thout calling card: a red lanyard bearing the group's logo, which features a man with two swords, crouched and ready to pounce. Khin Maung Thein and U Tin were both NLD members.

According to a Mandalay resident who spoke to Myanmar Now days after the murders, Khin Maung Thein and his wife were also close to Zaw Myint Maung, the jailed NLD vice-chair who was ousted as Mandalay Region's chief minister on the day of the coup.

"They participated actively during the NLD's election campaigns," said the resident, who did not want to be named.

Taking evident pride in his actions, the interviewee said that if the authorities decided to prosecute him or his comrades, they would "go to the gallows with our heads held high."

In the meantime, however, he vowed not only to continue the killing spree, but to spread it to every corner of the country.

“When there is no law, there can only be jungle justice,” he said.

### **Proxy warfare**

After a year that has seen unprecedented levels of violence, it now appears that even worse may be yet to come. As the Mandalay activist acknowledged, Thwe Thout will not have much difficulty recruiting new members.

“Some who lost relatives may hold a grudge,” he said, referring to those related to suspected informants killed by anti-regime groups. “Especially if they are already inclined to support the military, they can easily be persuaded to carry out these kinds of activities.”

Already, new groups associated with Thwe Thout have begun to crop up, like one in southern Myanmar’s Tanintharyi Region that calls itself Sonye (“red kite”). While it has yet to commit any murders, it has reportedly issued death threats against NLD members and their relatives.

And there have also been reprisals against those suspected of backing Thwe Thout. On May 1, a man named Yan Naing Shwe, who was a member of the junta’s local administrative council and a former USDP candidate, was gunned down in Yangon’s Thanlyin Township. An urban guerrilla group claimed responsibility for the killing, but Thwe Thout denied that Yan Naing Shwe was a member of the group.

### **I believe they are trying to make it look like everyone is killing everyone else**

While intimidating regime opponents is undoubtedly one of the group’s chief goals, from the junta’s perspective, its real value may lie in its ability to deepen the sense of insecurity that many already feel, according to some observers.

“I believe they are trying to make it look like everyone is killing everyone else,” said a relative of Hpone Myint Moe who spoke to Myanmar Now on condition of anonymity.

“If the intent of those people is to kill anyone who supports the NLD, and if the people on the side of the resistance target them in turn, then the situation will spin out of control. And that is exactly what they want,” he added.

Unable to assert its authority in any other way, the regime may be hoping that a further deterioration of the situation will lead to greater acceptance of its rule among a population already reeling from the country’s ongoing death spiral.

Whether this proves to be the case or not, the junta has already demonstrated, in its countless attacks on villages in Myanmar’s rural heartland, a willingness to rely on scorched-earth tactics. This may be why many find it easy to believe that it is now preparing to take a similar approach in its cities, albeit with an even greater reliance on proxies.

“I’m sure that [Thwe Thout] is controlled by the junta,” said Hpone Myint Moe’s relative. “This is definitely orchestrated by those ‘up above’. None of this could happen without their consent.”

<https://www.myanmar-now.org/en/news/recent-murder-spree-revives-fears-of-return-of-old-junta-tactics>

---

### **Abducted locals released after signing pledge to inform on PDFs**

The villagers were rounded up after regime forces came under attack in Yangon Region’s Kawhmu Township two weeks ago

[Sa Thant Zin](#) | Published on May 17, 2022

Around 400 villagers from Yangon Region’s Kawhmu Township were released from junta custody on Sunday after being forced to sign a pledge agreeing to provide information about resistance groups active in the area.

“They were released, but they were explicitly told that they could be arrested again at any time and were warned not to try to escape,” a local resident told Myanmar Now.

Regime forces rounded up the residents of several villages, including Than Kyo, Nyaung Htauk, Yedashae, and Nghat Aw San, after a junta convoy came under attack on the Magyikan- Kyaikhtaw road at around 3pm on May 3.

A number of army officers were reportedly killed in the incident, including one captain.

When the authorities failed to track down the perpetrators—believed to be members of a local People’s Defence Force (PDF) group—they targeted the villagers, sources familiar with the situation said.

One source who is close to a number of the detained villagers said that some of them were physically assaulted, while others were subjected to different forms of torture.

“More than 30 of them were beaten during their questioning. The others were forced to sit in the hot sun for hours while everyone was interrogated one by one,” the source said.

At least one person was taken from every household, he added. Family members were required to supply food.

“In some cases, the entire family was abducted. Those people had to live off of scraps provided by other prisoners,” he said.

“There was one family that had only one member left behind—a deaf and blind old lady. She didn’t even have anyone to cook food for her,” the source added.

Residents of the area said that the detained villagers were also forced to weed both sides of the road connecting the villages of Phayar Ni and Nghat Aw San, which is more than 3km long.

Aung San Suu Kyi, the leader of Myanmar's ousted ruling party, the National League for Democracy, was first elected to represent Kahhmu in parliament during a by-election in 2012.

She continued to hold the seat until she was deposed as state counsellor by last year's coup.

Late last year, [an attack](#) by a Kawhmu-based PDF group left two junta soldiers seriously injured.

<https://www.myanmar-now.org/en/news/abducted-locals-released-after-signing-pledge-to-inform-on-pdfs>

---

### **Clashes reported in southern Shan State in wake of attack on military outpost**

The fighting comes amid an escalation of activity by resistance forces in the state

[Esther J](#) | Published on May 17, 2022



A member of the Pekhon PDF is seen on May 14 (Pekhon PDF / Facebook)

Junta forces clashed with resistance fighters in southern Shan State over the weekend following an attack late last week that left 15 regime soldiers dead.

The military began advancing into the villages of Taung Poet Kwe in Nyaungshwe Township and Hsaung Nang Kei and Loi Paw in Pekhon Township, south of the site of the attack, on Friday, resistance forces reported.

Last Thursday, two allied defence forces, the Pekhon People's Defence Force (PDF) and the Karenni Nationalities Defence Force's (KNDF), [overran an outpost](#) in Hti Ri, a village in Nyaungshwe near the township's border with Pekhon.

Fifteen junta troops were killed in that assault, and five others—including two members of the Pa-O National Army (PNA), an ethnic armed group allied with Myanmar's military—were captured.

The attack was led by the Pekhon PDF, which is under the command of the shadow National Unity Government (NUG).

Naing Htoo Aung, the secretary of the NUG's ministry of defence, said that recent clashes in southern Shan State show how resistance forces have managed to expand their military activities to challenge the coup regime.

"Our battalions and squadrons under the defence ministry joined forces with the KNDF, local PDFs, and other resistance groups and managed to carry out united attacks," he told Myanmar Now on Monday.

On Sunday, two units of the NUG's forces, battalions 1005 and 1008, clashed with around 80 junta troops for about an hour beginning at 7am, according to a Pekhon PDF officer. Local Karenni forces also took part in the fighting, he added.

"The military column didn't have much manpower, and they couldn't advance far, because they were relying on heavy artillery fire from Pekhon for support," he said.

He explained that Military Operations Command No. 7, based in the town of Pekhon, used heavy weapons to fire on resistance forces in the area where the clash took place.

"When they launched heavy weapons against us, there wasn't much we could do to resist," he said, adding that two jet fighters and a helicopter had also been deployed.

One member of Battalion 1008 named Chit Kaung was killed in the attack, and another was injured, the officer said. He speculated that the helicopter had been sent to retrieve the body of a military officer, but this could not be confirmed.

Battalion 1008 was formed in April and is a coalition of different defence forces based in southern Shan State.

Meanwhile, fighting was also reported in Moebye Township, on the border with Kayah (Karenni) State, on Saturday after another PDF group under the NUG's command [attacked](#) an army outpost.

Until recently, there was relatively little resistance activity in Shan State, despite the presence of several ethnic armed groups there. Naing Htoo Aung said this was because the NUG was taking time to prepare its operations in the state.

"The time it takes to begin carrying out attacks depends on the preparation processes required in different areas," he said.

In addition to the PNA, another ethnic armed group active in southern Shan State, the Kayan National Guard, is known to be fighting alongside junta troops.

On Friday, the anti-junta Karenni State Consultative Council sent an open letter to local Pa-O people warning them to avoid areas where junta troops are active and not to collaborate with them.

<https://www.myanmar-now.org/en/news/clashes-reported-in-southern-shan-state-in-wake-of-attack-on-military-outpost>

---

### **IDPs Forced to Stop by PNA and Military Junta Soldiers**

By **SHAN** - May 17, 2022

It is reported that Pa-O National Army (PNA) and the military junta soldiers did not allow the internally displaced people from Phaikhun township, Southern Shan, to relocate to other regions.



#### IDPs from Phaikhun

The IDPs were stopped by the PNA and military junta security gate located near Loi Tong mountain, Loi Tong village, Nyaung Shwe township, Southern State.

“Starting from 13 May around 3 P.M, the security forces at the gate did not allow the IDPs to pass through – meaning the IDPs were restricted to relocate to other regions. The IDPs were waiting at

the gate for many hours; however, they were not allowed to pass,” the local resident told SHAN.

Due to the armed conflict between the Myanmar junta and people defense force (PDF) in Phaikhun and Nyaung Shwe township, over a hundred of villagers tried to relocate for safety; however, the PNA and Myanmar junta soldiers stopped them to leave the area, forcing them to turn back.

According to an IDP who experienced the incident, the security forces at the gate not only forcing them to go back but also asking them for money.

“The clashes occurred at Htee Yee village and Loi Paung village, so we had to flee. When we arrived at the check point at Loi Tong, the soldiers stopped us. Even though we told them we are IDPs, they did not let us through. They also asked each car which carried us for 1000 or 2000 Kyat and they forced us to turn back,” the above IDP told SHAN.

Since 12 May 2022, the fight between the local PDF and Myanmar junta have been intensified in Phaikhun township. Myanmar junta used air strike and artillery shelling which led to hundreds of villagers being internally displaced.

<https://english.shannews.org/archives/24938>

---

### **Almost 200,000 IDPs created in Karenni State since the coup**

By Mizzima | 17 May 2022



*Temporary lodging for internally displaced people (IDPs) is constructed as people flee clashes between the military and the Karen National Union (KNU) in Karen state, along the Thai-Myanmar border. Photo: STR / AFP*

An extra 199,615 internally displaced people (IDPs) have been created in Karenni (Kayah) State and just across the state border in southern Shan State since the February 2021 coup.

The figures were calculated by Institute for Strategy and Policy – Myanmar (ISP-Myanmar), which based its calculations on reports from independent civil society organisations (CSOs).



According to the previous government's Administration Department, the population of Karenni State is over 390,000. This means that more than half of the people in Karenni State (51.16 per cent) have been displaced and are now IDPs, though the real figure could be considerably higher.

Since the coup armed conflicts have increased in the state.

Initially, the anti-junta forces armed themselves with homemade hunting muskets known as Tumee rifles that have become symbols of the armed resistance against the junta. As the revolution continued the rebels in Karenni State acquired more modern weapons such as machine guns, rifles and sniper rifles.

But as the resistance intensified so did the junta's military offensives. Between May 2021 and April 2022 the Karenni Army, the Karenni Nationalities Defense Force (KNDF), local People's Defence Forces (PDFs), and other Karenni resistance groups clashed with junta forces more than 247 times.

In that time in Karenni State the junta carried out 123 airstrikes, over 95 of which hit Demoso Township. They also destroyed 714 buildings, including churches and IDP shelters, in the same period.

They killed at least 112 civilians in that time. In some cases, civilians were killed after being arrested and in others soldiers burned the corpses to try to dispose of them.

According to ISP-Myanmar's figures 78,000 people have been displaced from Demoso Township, 52,000 have been displaced in Loikaw Township and 50,000 have been displaced from Pekon Township, about 15km northwest of Karenni State in southern Shan State. The numbers of people displaced in other Karenni townships are as follows: Hpruso Township - 6,000; Hpasawng Township - 4,000; Bawlakhe Township - 3,000; Shardaw Township - 2,000; and Mese Township - 1,000.

In some places, like Mese, even though there have been no military offensives people have still fled when junta forces arrived because they were so scared of what might happen.

<https://www.mizzima.com/article/almost-200000-idps-created-karenni-state-coup>

---

### **New civilian death toll since coup 'unprecedented' in Myanmar's history**

A research institute says more than 5,600 civilians have been killed since February 2021.

By RFA Myanmar Service | 2022.05.17



Family and relatives pray next to the body of a Muslim woman whose family said was killed by the army during her funeral service in Mandalay, March 1, 2021. AP Photo

More than 5,600 civilians have been killed in Myanmar since the military seized power last year, according to a new estimate by an independent research institute, which

called the death toll “unprecedented” in the country’s history.

The Institute for Strategy and Policy (ISP Myanmar) said in a report last week that it had documented at least 5,646 civilian deaths between the Feb. 1, 2021, coup and May 10, including people killed by security forces during anti-junta protests, in clashes between the military and pro-democracy paramilitaries or ethnic armies, while held in detention, and in revenge attacks, including against informers for the regime.

At least 1,831 civilians were killed in shooting deaths, the largest number of which occurred in war-torn Sagaing region, where junta troops have faced some of the toughest resistance to military rule in clashes with People’s Defense Force (PDF) paramilitaries that have displaced tens of thousands of residents since the coup.

The numbers are largely in line with reporting by RFA’s Myanmar Service, which had documented at least 5,683 civilian deaths between the military takeover and May 12. On May 10 alone, junta troops slaughtered 29 civilians in Mon Taing Pin village, in Sagaing region’s Ye Oo township, sources recently told RFA, saying the victims appeared to have been “killed and burned intentionally” by soldiers targeting residents in retaliation for alleged ties to the PDF.

ISP Myanmar said at least 3,107 civilians were killed after being named “Dalans,” or military informants, based on statements issued by the junta on Jan. 14 and by the chairman of the military proxy Union Solidarity and Development Party, Than Htay.

A member of the PDF in Sagaing region told RFA on condition of anonymity that those who report paramilitary movements to the military have been targeted because the armed opposition is “handicapped in manpower and weapons.”

“If these pillars supporting the junta are not removed in time, they will report every movement of ours to the military,” he said.

“If the military finds out about our movements, they can easily crush our defenses on the ground. The military would always have the upper hand.”

A similar form of revenge killing is on the rise with the emergence of the pro-junta Thway Thauk, or Blood Comrades, militia, whose members have killed at least 18 people — mostly members of the deposed National League for Democracy party and their relatives — in Mandalay region.



**The daughter of Zwee Htet Soe, a protester who died during a demonstration against the military coup, cries during her father's funeral in Yangon, March 5, 2021. AFP**

### **‘Unprecedented’ death toll**

Kyaw Htet Aung, a senior researcher at ISP Myanmar, called the death toll since the coup “unprecedented” in the history of Myanmar.

“We are seeing pressures and reactions that are unprecedented in Myanmar’s history. As clashes between the two sides increased, so did civilian casualties. I think that’s the main

reason why civilian deaths are the highest that have ever been in the post-independence era [beginning in January 1948],” he said.

“One side is operating under the belief that the junta cannot be allowed to rule at all. But the junta is determined to work towards stability and dominance at all costs. So, I think the civilian casualties have increased because of these clashing ideologies.”

Peace and security in Myanmar have been shattered, Kyaw Htet Aung said, and “people are living in fear.”

When asked for comment on the estimated death toll, junta deputy minister of information, Maj. Gen. Zaw Min Tun, called ISP Myanmar’s numbers “baseless.”

“These groups rarely provide true and accurate information,” he said.

“We are publishing daily updates on what is happening. We can just ignore [the estimated death toll]. We don’t need to respond to them.”

Spokesperson for the military proxy Union Solidarity and Development Party (USDP) Nanda Hla Myint told RFA the civilian deaths do not bode well for the country’s future.

“It’s unfortunate that our fellow citizens are being killed in such ways,” he said.

“Instead of carefully trying to understand the cause of why all this is happening, people have become accustomed to arming themselves and killing at will. It’s not right to say, ‘You’re my enemy if you’re not with us.’ It’s a matter of grave concern for the future of our country.”

Nanda Hla Myint urged both sides to “use wisdom to think and act correctly” before resorting to bloodshed.

“The main thing is to be able to think carefully. We need to have the wisdom to think and see correctly.”

Political analyst Sai Kyi Zin Soe said Myanmar’s political crisis will only be resolved “when all parties concerned act in good faith.”

“People are suffering,” he said. “[But] if all stakeholders with the power to make decisions operate under this kind of mindset, there is nothing that is unresolvable.”



**The bullet-pierced motorbike helmet of Mya Thwe Thwe Khine, the first protester to die in demonstrations against the Myanmar military coup, at her funeral in Naypyidaw, Feb. 21, 2021.**

#### **US-ASEAN Summit**

The latest death toll statistics came as Myanmar’s shadow National Unity Government (NUG) called the decision not to invite junta representatives to last week’s U.S.-ASEAN Summit in Washington, while allowing NUG officials to engage with their counterparts there, “a major setback” for the military regime’s international standing and “a win for the people of Myanmar.”

“Arranging a meeting with senior government officials is ... a very good step for the NUG [and] a great result for the people of Myanmar,” said NUG President’s Office spokesperson Kyaw Zaw.

“This makes the military regime even more isolated. It’s a big diplomatic defeat and a source of shame for them.”

Myanmar was one of only two ASEAN countries whose rulers were not at the May 12-13 summit.

The Philippines was represented at the summit by its foreign minister as it wrapped up a presidential election, while Myanmar’s junta chief, Sen. Gen. Min Aung Hlaing, was barred from the gathering for the brutal crackdown on opponents of his regime.

While absent in Washington, the country the U.S. still officially calls Burma was much on the agenda of its fellow ASEAN members.

Malaysian Foreign Minister Saifuddin Abdullah called out junta officials in a series of tweets for failing to honor their commitment to end violence in the country, while U.S. Deputy Secretary of State Wendy Sherman held a meeting with NUG Foreign Minister Zin Mar Aung. The meeting between U.S. and NUG officials drew swift condemnation from the junta, which has labeled the shadow government and the PDFs that fight in its name “terrorist organizations.”

Prior to her departure, Zin Mar Aung told a meeting of Burmese expatriates in Washington that during the summit the U.S. and ASEAN came to an agreement with the junta that satisfied conditions set by the NUG for providing humanitarian assistance to refugees displaced by conflict in Myanmar after she explained the situation to the bloc’s member states and United Nations aid agencies.

“We’re working to have humanitarian aid reach the [refugees] and those who really need it,” she said.

“The military cannot do this alone — it can only be accomplished if they work with us. We want to ensure that those providing aid do so in a transparent manner. ... The U.S. accepted [these conditions] and ASEAN did as well.”

***Translated by Khin Maung Nyane. Written in English by Joshua Lipes.***

<https://www.rfa.org/english/news/myanmar/toll-05172022210115.html>

---

## **Myanmar Junta Court Jails Ousted Mon State Chief Minister for 21 Years**

By THE IRRAWADDY | 17 May 2022

In the regime’s latest attempt to undermine the National League for Democracy leadership, a junta court in Mon State on Monday handed a 21-year prison sentence to Dr. Aye Zan, the state’s detained chief minister, on nine charges under the Anti-Corruption Law.

Detained since February last year, he has been charged by the junta with 13 offenses in total, including incitement, corruption and disrupting the work of the election commission.

He was sentenced to two years in prison for incitement in December for urging civil servants to join the Civil Disobedience Movement (CDM)—formed by government employees who refuse to work for the military regime—in early February last year.

In addition to the sentencing, three more charges related to the elections were heard on Tuesday. Dr. Aye Zan has been held in Kyaikmaraw Prison and a special court has been set up to hear all of his cases.

His lawyer told The Irrawaddy that the chief minister's legal team will appeal the case decided on Monday to a higher court.

All nine charges were filed under Article 55 of the Anti-Corruption Law.

Dr. Aye Zan was sentenced to two years each on six corruption charges and three years each on a charge relating to the procurement of COVID-19 test kits; a charge involving a new NLD office building; and another concerning the loss of 132 million kyats (over US\$71,000) due to his government's decision to permit a lower tax rate on sand mining.

The first six corruption charges were related to the collection of funds from the sand-minding business in the Salween River for community development between 2018 and 2020. The junta alleged that the collection of funds resulted in the loss of 569 million kyats in state revenue, although the funds were used for the development projects.

According to a source close to the sand-mining case, Dr. Aye Zan only gave his opinion on the sand-mining concession, in which sand was to be exported, and the final decision was made by the central government.

All of the detained NLD-appointed chief ministers except Yangon Region Chief Minister U Phyo Min Thein have been charged with corruption and imprisoned.

An NLD official who spoke on condition of anonymity said, "Not only Dr. Aye Zan, but all NLD chief ministers including Magwe Region chief Dr. Aung Moe Nyo and Rakhine State chief U Nyi Pu—who are well known for their honesty—have also been imprisoned on corruption charges, which is completely contrary to their integrity."

"The junta's intention is very clear," he said, pointing out that U Phyo Min Thein, who had a reputation among the public for being corrupt, is the only one not to have been charged.

"He is not charged as he acted as a witness against his own leader [Daw Aung San Suu Kyi] and does whatever the military council asks him to do, despite the rumor of corruption," said the NLD source.

<https://www.irrawaddy.com/news/burma/myanmar-junta-court-jails-ousted-mon-state-chief-minister-for-21-years.html>

## ASEAN's Failed Consensus on Myanmar: A Year of Broken Promises

By **KHIN NADI** | 17 May 2022

A year on, the Myanmar junta has shown no willingness to implement or cooperate with the Association of Southeast Asian Nations (ASEAN)'s peace plan for Myanmar, known as the Five-Point Consensus, despite agreeing to it at a meeting with the leaders of the regional grouping's member states.

Far from honoring the agreement made in April last year, junta chief Min Aung Hlaing and his associates have ramped up a brutal nationwide crackdown to suppress widespread public opposition to its rule.

The five steps the regime agreed with the ASEAN leaders are: an immediate end to violence in the country; dialogue among all parties concerned; the appointment of a special envoy; provision of humanitarian assistance by ASEAN; and a visit by the bloc's special envoy to Myanmar to meet with all parties.

Here is a brief summary of how the junta has disregarded its commitments to ASEAN over the past 12 months and how the plan has failed to make any progress.

### Sharp rise in violence against civilians

Rather than immediately ceasing violence as called for, the junta has continued to commit atrocities across the country with further killings, bombings, mass arbitrary arrests and ongoing violence.

The number of innocent civilians killed by the junta rose to over 1,800 this month. More than 1,075 of those killings occurred after the consensus agreement was issued.

Those killed include more than 130 children, old people, youths, peaceful protesters, politicians, medics and activists.

More than 13,000 people have been detained by the junta, which in recent months has increasingly resorted to taking family members and relatives of wanted activists hostage, in order to blackmail them into turning themselves in.

Further violating the call to exercise restraint, the junta has continued its indiscriminate bombing campaign and burned civilian houses in resistance strongholds including ethnic minority areas, forcing hundreds of thousands to flee, and killing civilians including children.



Students stage a flash mob protest in Yangon on Aug. 30, 2021, urging ASEAN to reject the military regime. / CJ

According to independent research group Data for Myanmar, more than 11,000 civilian houses were burned down by junta forces from May last year to April this year.



In December, The Irrawaddy recorded some of the regime's worst attacks against the people of Myanmar.

### **Call for dialogue with all parties rejected**

The junta has also rejected ASEAN's call for constructive dialogue among all parties concerned in order to seek a peaceful solution.

To the contrary, junta leader Min Aung Hlaing has ruled out negotiations with regime opponents.

In a speech on Armed Forces Day in March, he vowed to annihilate all opposition to his rule. The regime has declared major resistance groups including the parallel National Unity Government (NUG) formed in the wake of the coup, and its armed wing, the People's Defense Force (PDF), as terrorist organizations.

Refusing to talk to either group, Min Aung Hlaing has invited ethnic armed organizations for peace talks but the major groups, which are engaged in heavy fighting with junta troops, have rejected his offer, demanding the NUG and PDF be included in any negotiations.

### **Refusing access to detained elected leaders**

Breaching a commitment it made under the consensus, the junta has continuously rejected all demands—not only from the regional bloc, the United Nations and the West, but also from China—to meet Myanmar's detained leaders State Counselor Daw Aung San Suu Kyi and President U Win Myint.

A planned visit to the country by ASEAN's first special envoy, appointed to implement the consensus commitment, was canceled when the junta denied him access to Daw Aung San Suu Kyi and other leaders.

### **Humanitarian assistance**

It was only last week that ASEAN's current chair, Cambodia, hosted a consultative meeting on ASEAN humanitarian assistance for Myanmar with the junta and international aid organizations, announcing a plan to deliver aid via the regime.

The decision has attracted widespread condemnation both locally and internationally, with critics pointing out that it breaches ASEAN's own Five-Point Consensus.

"It was a one-sided meeting that only engaged with the regime and its outcome is meaningless. ASEAN should hold a multi-stakeholder dialogue in accordance with the Five-Point Consensus and take action according to the outcome of such dialogue. Now ASEAN itself has violated the Consensus," said the deputy executive director of the Chin Human Rights Organization, Salai Za Uk Ling.

### **Engaging the wrong party**

Yanghee Lee, a former UN Special Rapporteur on the situation of human rights in Myanmar, recently pointed out that ASEAN's consensus had failed because the bloc was engaging with the wrong party, referring to its decision to deal with the regime instead of the NUG.

The member of the Special Advisory Council for Myanmar (SAC-M) also said the NUG represents Myanmar and is the proper party to lead engagement with ASEAN.

“The NUG has demonstrated that it is the constructive partner that ASEAN needs to make any progress towards resolving the crisis,” she added.

NUG Foreign Minister Daw Zin Mar Aung also urged ASEAN member states and leaders to engage with different stakeholders in line with the Five-Point Consensus, in a recent interview with Radio Free Asia.

After a year of being ignored by the junta and seeing no willingness on its part to cooperate and abide by the consensus, some ASEAN member states have begun to engage with the NUG.

Malaysia’s foreign minister met with his counterpart from the NUG on Saturday in Washington, where ASEAN leaders were gathered for a special summit between the US and the bloc. Malaysian Foreign Minister Saifuddin Abdullah became the first minister from an ASEAN member country to personally and publicly meet a NUG minister.

In the interview, Daw Zin Mar Aung also called on ASEAN to move beyond the current non-workable solution.

“We very much support the Five-Point Consensus. It needs to be implemented. But the problem is that there is no accountability mechanism. Now it is time for ASEAN to move forward, whether the coup leaders implement it properly or not. If not, what happens next? This is the question for the ASEAN leadership,” she told RFA.

However, ASEAN and the rest of the world continue to treat the consensus, which has proved a failure for over a year, as a roadmap for Myanmar.

In a joint statement released after the summit, the US and ASEAN leaders reiterated their support for the failed consensus on the issue of Myanmar, and called for “timely and complete implementation” of the plan.

Unless this failed approach is abandoned and stronger action adopted, there will be no progress toward pressing the junta to end its violence against civilians.

And the junta’s brutality will continue unabated.

<https://www.irrawaddy.com/opinion/analysis/aseans-failed-consensus-on-myanmar-a-year-of-broken-promises.html>

---

## **A Strong US-ASEAN Partnership Starts With Myanmar**

By CHARLES SANTIAGO, ED MARKEY | 17 May 2022

On Friday, while United States President Joe Biden hosted a special summit with leaders of ASEAN to mark 45 years of partnership, a crisis raged on in Myanmar.

Myanmar, one of ASEAN's 10 members, has spiraled into a state of chaos and violence since the Myanmar military overthrew the country's democratically elected government in February 2021. The coup d'état abruptly ended a decade of democratic reforms that had brought a democratically-elected government to power, reflecting the will of the people of Myanmar.

As elected representatives from the US and Southeast Asia, we are appalled by the abuses perpetrated by the Myanmar military and are joining together on the occasion of the US-ASEAN summit—in the true spirit of US and ASEAN partnership—to demand a strong, coordinated, and global response to the devastation wrought at the hands of military leaders in Myanmar.

Since the 2021 coup, the Myanmar military has been engaged in an all-out assault against political opponents, journalists, health workers, and civilians, killing at least 1,800 people, including children, and arresting more than 10,000 people. The United Nations High Commissioner for Refugees counts nearly 300,000 internally displaced people inside the country since the coup, with 25,000 having fled across borders to neighbouring countries.

Yet, the response of the international community has been clearly insufficient. The UN Security Council has failed to adopt a global arms embargo, a coordinated sanctions regime, or to successfully negotiate the delivery of humanitarian aid. The military government continues its campaign of repression against its own citizens with impunity. This inertia is likely to persist, given that the junta is protected by the Russian and Chinese governments.

That is why it is imperative for ASEAN and the US to come together on a course of action that will alleviate the suffering of Myanmar's people and restore their democracy. Some positive steps have been taken in that direction.

On March 21, US Secretary of State Antony Blinken declared the crimes, beginning in 2017, committed against the Rohingya people by the Myanmar military as genocide and crimes against humanity. This is an important step on the path to accountability and justice but alone will not be enough.

Over the last year, the US government has imposed targeted sanctions on Commander-in-Chief of the Myanmar military Min Aung Hlaing and his henchmen, and has blocked the junta from withdrawing US\$1 billion held at the Federal Reserve Bank of New York. The European Union, the United Kingdom, and Canada have also imposed their own sanctions and arms embargoes.

Meanwhile, ASEAN has taken the unprecedented measure of refusing to invite Min Aung Hlaing to its annual leader's summit, and agreed in April 2021 to a five-point consensus that includes demands for an end to the violence and dialogue between all parties, the appointment of a Special Envoy to Myanmar, and the provision of humanitarian aid.

None of that, however, has deterred the junta. As the situation in Myanmar continues to deteriorate, the international and regional response must be escalated. Here's what we recommend: The US should take a page from the smart playbook it has deployed against Russia for its war of aggression in Ukraine by doubling down on punishing sanctions, and

include the Myanmar Oil and Gas Enterprise (MOGE), a state conglomerate that the junta seized shortly after the coup.

The military has seized an estimated US\$1.5 billion in gas revenues and is using these funds to tighten its undemocratic grip on power. While the US can play an important role, ASEAN should lead the way in resolving the Myanmar crisis and restoring the democratically-elected government of Myanmar.

It is evident that the junta has totally failed to comply with the Five-Point Consensus, and this should come with consequences. Now is the time for ASEAN to adopt much stronger measures, including the suspension of Myanmar's ASEAN membership, travel bans in the region, and targeted sanctions against the leaders of the coup.

Both ASEAN member states and the US should bolster the legitimacy of the National Unity Government of Myanmar (NUG). It represents the democratically-elected government and receives support from the majority of the Myanmar people. Senior Biden administration officials have met with NUG officials, and recently the foreign minister of Malaysia announced that he had held informal conversations with NUG officials. These are encouraging steps, but more engagement with the NUG is needed.

Finally, the US and ASEAN must work together on delivering urgent humanitarian aid. International NGOs estimate that over 14 million people in Myanmar are in need of assistance. This aid should be channeled through locally trusted community-based and civil society organisations to effectively reach those that need it the most.

The US, ASEAN member states, and neighboring countries like Thailand should open their doors to refugees fleeing persecution and violence in Myanmar. We have joined together, parliamentarians from opposite sides of the globe, because we share the same concern with the crisis that has unfolded in Myanmar.

The people of Myanmar are victims of crimes against humanity so severe that they are a stain on our common humanity. They concern us all. The US, ASEAN, and partners like the EU, the UK, Japan, Australia, and India, have a responsibility to act in the face of such atrocities.

ASEAN should lead the way in these global efforts to stop the crimes being perpetrated by the military junta in neighboring Myanmar, hold leaders accountable, and protect the Myanmar people who are suffering so grievously under their yoke.

The US should use its position as a global leader for good by backing these efforts. This is what the next chapter of a strong US-ASEAN partnership can accomplish.

*Charles Santiago is a Malaysian member of parliament and chair of ASEAN Parliamentarians for Human Rights. Ed Markey is a United States senator (Democrat-Massachusetts).*

*This commentary first appeared in [The Jakarta Post](#).*

<https://www.irrawaddy.com/opinion/guest-column/a-strong-us-asean-partnership-starts-with-myanmar.html>

---

## Australia Downgrades Diplomatic Ties With Myanmar Junta

By THE IRRAWADDY | 17 May 2022

The Australian government will replace its ambassador to Myanmar with a lower-ranked representative as it downgrades its diplomatic ties so as not to legitimize the military regime.

ABC News [reported](#) that “a senior officer with ambassadorial experience in the region” from the Department of Foreign Affairs and Trade has been selected to replace ambassador Andrea Faulkner, who finished her term in April.

The new representative, a chargé d'affaires or a diplomat who serves as an embassy's chief of mission in the absence of an ambassador, will not present her credentials to the regime as head of the diplomatic mission. She has not yet been permitted to travel to Myanmar.

Several western countries have downgraded their diplomatic relations since last year's coup.

Britain's diplomatic representative to Myanmar, Pete Vowles, is [in Thailand](#) as the regime has refused to issue him a visa after London decided to downgrade his title from ambassador to chargé d'affaires.

The junta formally notified Britain in late April that it would not accept its designated envoy as a chargé d'affaires but would consider alternative candidates.

The British envoy arrived in Myanmar late last year but did not present his credentials to the State Administrative Council despite repeated requests. He was locked out of the country in late February when he left his Yangon residence for international gatherings and was refused permission to re-enter. His title on social media was amended earlier this year to “head of British Embassy in Myanmar.”

Australia has been under fire from human rights groups for not imposing fresh sanctions on the regime. Australian economist Sean Turnell, who was an economic adviser to the National League for Democracy government, has been in detention since the coup.

Junta spokesman Major General Zaw Min Tun said last year that Turnell was being investigated and faced two possible charges over allegations that he tried to flee Myanmar after the February 1 coup with secret financial information. He faces potential prison terms of five and seven years for the two offenses.

Turnell's family and the Australian government have repeatedly called for his release.

Australia has also offered to grant asylum to defectors from Myanmar's military since January.

<https://irrawaddy.com/news/burma/australia-downgrades-diplomatic-ties-with-myanmar-junta.html>

---

## Progressive Voice: Junta peace talks a sham

By Mizzima | 17 May 2022



On 22 April, 2022, junta leader, Min Aung Hlaing, in addition to announcing his so-called “year of peace”, called for peace talks with ethnic armed organisations (EAO) - but not all stakeholders to the conflict were invited.

According to the campaign group Progressive Voice this statement is not backed up by the military’s actions on the ground, where they have massacred civilians and set villages alight across Sagaing Region and conducted airstrikes in Karen and Mon States with wanton destruction.

Progressive Voice says that the military junta is disingenuously using peace talks as a guise to divide EAOs and other revolutionary forces and to induce the international community into believing the junta is genuinely seeking peace.

The timing for the calls to peace are no coincidence. The Myanmar military is suffering terrible losses and casualties on the ground at the hands of the People’s Defence Forces (PDF) and ethnic resistance fighters, as well as a steady stream of defections within all ranks.

Padoh Mahn Mahn, spokesperson of Brigade 5 of the Karen National Liberation Army (KNLA) - the armed wing of the Karen National Union (KNU) - said to Myanmar Now that “They offer peace to one side so they can free up their troops to fight another. It’s not a sincere offer that might actually lead to a political solution. It is a call for surrender in the guise of peace. This is their old tactic.” Shamelessly, the Myanmar National Human Rights Commission issued a statement in support of the junta’s leader Min Aung Hlaing’s peace call, while remaining deliberately silent about the grievous human rights abuses committed by the junta since the attempted coup - once again shielding the junta’s crimes and failing the people of Myanmar.

Additionally, in the lead up to the ASEAN-US Special Summit and the Consultative Meeting on ASEAN Humanitarian Assistance to Myanmar, the junta wants to project cooperation, rather than their usual obstructionism.

Yet, EAOs and the people of Myanmar are not fooled by this, with the - Kachin Independence Organisation (KIO), KNU, the Karenni National Progressive Party (KNPP) and the Chin National Front (CNF) - among those rejecting the invitation on the basis that not all stakeholders were included in the invitation. Additionally, without these stakeholders and other pre-conditions - such as the military exiting politics - they would not be able to reach a robust political solution to Myanmar’s crisis.



Some less influential EAOs have accepted this invitation, with three of the four Northern Alliance members remaining silent (Ta'ang National Liberation Army (TNLA), the Myanmar National Democratic Alliance Army (MNDAA) and the Arakan Army (AA)).

While the junta professes peace, the reality for civilians on the ground is dire. From 29 April to 2 May the junta troops and military backed plain clothed Pyu Saw Htee militia burnt down 1,300 homes in a matter of days in Sagaing Region's Ayadaw, Shwebo and Khin-U Townships, ruining homes and livelihoods.

For those who flee from the junta's onslaught, no place of shelter is safe. Nine internally displaced persons were massacred at a Buddhist meditation center on 2 May in Sagaing's Oak Pho, Budalin Township. They were forced to sit in a line and shot execution-style by the junta's Light Infantry Division 77. The nine victims were nearly all elderly and unable to escape the junta's ambush of the meditation center.

Amidst these atrocities, the junta continues to bombard civilians in Karen and Mon States with airstrikes, including on 2 May in Lay Kay, Bilin Township, Mon State, injuring three villagers, destroying eight houses, and a monastery. According to the KNU, 7,000 civilians have been displaced from nine villages in Bilin Township and are currently sheltering in the jungle.

The junta continued airstrikes in Hpa-pun, Karen State on 1 May, using drones to locate their targets. The junta is using airstrikes from fighter jets in Karen and Mon States because they cannot win on the ground.

IDPs are in grave need of humanitarian assistance, yet ASEAN under the chairship of Cambodia is stagnating and only inviting the junta-led Task Force to address the humanitarian crisis - a crisis that is rooted in the junta's ongoing atrocity crimes.

On 11 May, 765 Myanmar, regional and international organisations called on ASEAN to engage with the National Unity Government (NUG), EAOs and local organisations in the distribution of humanitarian aid and durable solutions to the Myanmar crisis.

These tactics are a continuation of past behavior, such as manipulating the Panglong Peace process and the Nationwide Ceasefire Agreement for their own ends, trying to drive wedges between EAOs, while simultaneously continuing cycles of conflict against ethnic communities when supposedly in a "ceasefire", particularly in previous two decades in Kachin, Karen, Shan, Chin and Rakhine States.

Western countries alone have pumped \$100 million USD into the peace process during a time when the military had zero political will for a genuine peace process, as demonstrated by the 1 February, 2021 attempted power grab. This peace process was during a period which saw the military junta perpetrate the Rohingya genocide, land grabbing, sexual and gender-based violence in ethnic areas, and brutal conflicts in Rakhine, Kachin and Shan States.

Progressive Voice is calling on the international community to not repeat the same mistakes of the past and yet again accept the junta's bad faith posturing towards peace. Instead, they

must stand with the people and work towards a solution that ensures that the military steps away from politics and comes under civilian control.

Experts have opined that the Myanmar military is a terrorist organisation as defined in national and international law and their empty peace gestures carry no weight.

The junta's reign of terror can be broken through the international community's support for the NUG, EAOs, civil society, ethnic groups and the people of Myanmar in their long struggle for a genuine federal democracy.

Simply put, the international community must not fall into the junta's 'peace' talks trap, and instead step up actions to sever the junta's access to funds, weapons and legitimacy - to end their reign of terror.

<https://www.mizzima.com/article/progressive-voice-junta-peace-talks-sham>

---

## **Mon National College to Open**

monnews | 17 May 2022

The Mon National Education Committee (MNEC) operating under the New Mon State Party (NMSP) has announced that it will open a Mon National College.

Currently applications to the new college are being distributed online.

According to Sayar Min Aung Zay, the MNEC decided to open a Mon National College next semester so that students who have passed 10th grade from various Mon national schools could continue their education at international universities.

He said, ***"We decided to hold a meeting to open a college to upgrade our national education. If they get a certificate from this college, they will be able to study at international universities. We also aim to allow children who have passed 10th grade from high school and did not enter the government censorship department to study abroad."***

Currently, there are more than 140 Mon National schools, including primary, middle, high school and post-high school (Post-10), with about 20,000 students.

***"It is a bit difficult to go to an international university because the education system in Myanmar only goes up to 10th grade. We have not been able to open a college like this before,"*** said Sayar Min Aung Zay.

The three-year Mon National College offers courses in Mon literature, culture history. In addition there will be courses in English, computer science, world history, social, environmental, research and logic.

Sayar Min Aung Zay said, ***"I think the current education system in Myanmar is not good enough for Mon people. I can no longer live like this. The college we are going to open is a preparation for a federal state."***

Since the first ceasefire between the State Law and Order Restoration Council (SLORC) and the New Mon State Party (NMSP), 10th grade students from the Mon National School have been allowed to take the government university entrance exam since 1996. Students who pass the matriculation examination are allowed to attend various government universities.

<https://monnews.org/2022/05/17/mon-national-college-to-open/>

---

## **Ethnic Kachin Fighters to Attack Pro-Junta Forces in Northern Myanmar**

By THE IRRAWADDY | 17 May 2022

The Kachin Independence Organization (KIO), the political wing of the Kachin Independence Army (KIA), has said that it will attack the junta-affiliated Border Guard Force (BGF) and pro-regime tribal militias in Kachin State.

A statement released on Monday by the KIO information department accused the BGF and militias of disrupting the political and military activities of the KIO and oppressing the people.

KIA information officer Colonel Naw Bu said: “Police, people’s militias and BGF are formed and armed by the regime. We view those armed groups as our enemy, because they operate under the command of the regime and are often involved in clashes.”

Some Kachin community elders who chair tribal cultural committees are leading armed groups and cooperating with the regime militarily, instead of doing their assigned tasks to promote their cultures, said the KIA spokesperson.

“We won’t blame them if they are only cooperating with the regime culturally. We don’t have to fight them. But as they have formed armed groups in their capacity as the cultural committee chairmen, we have issued this statement to prevent unnecessary consequences among the tribes,” added Col. Naw Bu.

Clashes will occur if junta-affiliated armed groups carry out military activities in areas controlled by the KIA, said the spokesperson.

A source close to the Kachin Region People’s Defense Force (PDF) claimed that BGF and pro-junta militia groups in Kachin State are involved in the drug trade and smuggling.

“BGFs are based in Sadone and Sama [between Waingmaw Township and Kanpiketi]. [There is also a BGF group] led by Zakhung Ting Ying in Panwa [in Chipwi Township near the border with China]. They are the pillars of the regime. BGF and militias are usually involved in the drug trade, illegal logging and any other illegal activity. People’s militias and Pyu Saw Htee should not exist. We will gladly welcome it if the KIA will attack them,” he said.

Young people from other ethnic groups in Kachin State such as the Shanni, Lisu, and Rawang are also fighting the regime alongside the KIA, according to a source close to the Kachin Region PDF.

KIO district committees in Myitkyina, Hukaung, Tanai and Shinbweyang last week warned government employees of the regime to leave their offices as soon as possible or face consequences.

The source close to the Kachin Region PDF said: “The regime is the common enemy of the country. The BGF and militias who are supporting the common enemy should not exist and people should support attacks against them. Junta employees in those areas should leave. The KIA and PDFs have a strong presence in those areas and junta employees will be at risk if the KIA and PDFs launch attacks there. They had better take sides with the people and run away.”

An ethnic affairs observer said the KIO’s intention in releasing the statement is to expand its territory.

“The BGF is always with the military. There are groups based in Phimaw, Kafan and Kanpiketi near the Chinese border. The culture group [which the KIA] refers to is the Lisu group led by U Shwe Mi who is a militia leader,” he said.

Observers say the KIO’s statement signals increasing attacks against the military regime in Kachin State for territorial control.

<https://www.irrawaddy.com/news/burma/ethnic-kachin-fighters-to-attack-pro-junta-forces-in-northern-myanmar.html>

---

### **Arakan Army warns that battles with Myanmar army could ‘resume at any time’**

The statement, described by one analyst as a ‘final warning,’ urges civilians to avoid areas occupied by the junta’s armed forces

[Nan Oo Nway](#) | Published on May 17, 2022



AA members are pictured in the forest in an undisclosed location (AA Info Desk)

The Arakan Army (AA) issued a warning on Sunday that renewed clashes with junta forces were imminent.

“For quite some time, military tension between the Myanmar army and the Arakan Army has continued to grow,” the AA’s information department said on the social media platform Telegram. “Clashes can resume at any time between the two parties and thus we urge the public to avoid areas where the Myanmar army is active and where its troops are based.”

The ethnic armed organisation cited an increase in the arrival of junta reinforcement troops as well as ongoing disruptions to and threats against the administration and jurisdiction of the AA by the military as contributing to the possibility of future fighting.

Pe Than, a former Lower House lawmaker from Myebon in Rakhine State, described the statement as a “final warning.”

“This time could be worse than in the past, because the warning was very strong,” he told Myanmar Now, adding that the public should take such statements seriously.

On May 6, AA commander-in-chief Twan Mrat Naing threatened Htin Latt Oo, the head of the Myanmar army’s Western Regional Command for allegedly undermining peace in Rakhine State.

“Htin Latt Oo, don’t mess around. I’m getting annoyed. I won’t give a sh-- about peace [if you carry on in this way]. I will come to where you are and crush you,” he tweeted.

That day, a junta column of around 50 soldiers [searched homes](#) in the village of Sar Pyin, in southern Rakhine State’s Taungup Township, looking for AA-appointed village administrators. Searches have also been reported in Ponnagyun Township and other parts of northern Rakhine State, where the AA has a much stronger presence than it does in the south.

A Rakhine local told Myanmar Now on the condition of anonymity that given the increased militarisation of the state and growing tension between the AA and the military, Sunday’s warning was not surprising.

“The military has been arresting people affiliated with the AA and terrorising people at security checkpoints on highways more frequently,” the individual explained. “I think it actually got worse after the AA chief warned the regional commander.”

Another local from Ann said that the same phenomenon had been occurring in the township, with increased military activities and the establishment of more security checkpoints.

“Massive columns were seen leaving for operations. There are also scouts near the villages. The military has been seen traveling fully armed and fully uniformed along the highways and in urban areas until midnight,” the local man said.

The military council has not responded to the AA statement.

Following the AA’s threat against the military’s regional commander, junta spokesperson Gen Zaw Min Tun told BBC that the military hoped to hold “peace talks” with the AA.

Last month, military commander-in-chief Min Aung Hlaing invited leaders of ethnic armed organisations including the AA to attend an upcoming meeting in Naypyitaw, asking them to announce their attendance by May 9.

The AA has not issued a public response to the invitation.

Ten armed organisations have agreed to attend the event, according to the junta.

Meanwhile, members of the AA leadership and the shadow National Unity Government held their first reported online conference on Monday, attended by AA chief Twan Mrat Naing and the organisation’s secretary general Dr Nyo Twan Aung.

## **Arakanese CSOs slam ALP decision to join junta-sponsored peace talks**

DMG Newsroom | 16 May 2022, Sittwe



Twenty-four local youth organisations, including the Arakan Students' Union, on May 15 issued a joint statement condemning the Arakan Liberation Party (ALP)'s participation in the peace talks being organised by the military junta.

Ko Kyaw Naing Htay, a member of the Arakan Students' Union central committee, said that the ALP's participation in the peace talks was a disgrace.

"We don't believe that peace will be achieved in Arakan State if the ALP attends the talks. This is because the groups that have the support of the people in Arakan State have not yet joined. In this situation, I don't think the ALP will be able to secure the lives and property of the Arakanese people if they attend the peace talks invited by the military junta," he said.

The youth organisations' statement added that they were "deeply disappointed" by the actions of the ALP, which is preparing to attend the peace talks proposed by the military junta last month.

The youth groups say that although the ALP will attend the peace talks, it will not be able to guarantee the safety and security of the Arakanese people.

Ko Kyaw Aye Maung, an ethnic Thet student, said that although the ALP was formed for the development of Arakan State, there were many gaps in its implementation of that vision.

"The ALP does not listen to the voices of the Arakanese people in Arakan State. The ALP does what it wants to do, and if it does get a major outcome for them, it's done. They are not always open about what they want to do," he added.

He continued that ethnic armed groups in other areas decided whether or not to attend the military council's peace talks after listening to the people's wishes.

The youth groups said the military council's peace talks should be considered on the basis of whether they can truly secure the lives and property of the people.

The statement added that the signatories believe that Arakan State will not be a peaceful and prosperous region until the sovereignty of the state is established.

DMG contacted the ALP seeking a response to statements from the 24 local youth groups, including the Arakan Students' Union, but the ALP could not be reached.



The regime has said seven ethnic armed group signatories to the Nationwide Ceasefire Agreement (NCA) and three non-signatories would attend its proposed peace talks.

<https://www.dmediag.com/news/4442-alp-peace-met>

## Myanmar seizes crystal meth, arrests suspects

Source: Xinhua | 2022-05-17 | Editor: huaxia

YANGON, May 17 (Xinhua) -- Myanmar authorities have seized 251 kg of crystal meth in the former capital Yangon, the Central Committee for Drug Abuse Control has said.

They also arrested 18 suspects in connection with the case, the committee said in a press release on Monday.

The drugs, worth more than 3.35 million U.S. dollars, were found in a car in Yangon's North Okkalapa township on May 4. Two suspects were captured on the spot, and the rest were arrested in operations later.

The drugs were to be transported to Malaysia, said the release, adding that police had filed cases against the suspects.

Further investigation in cooperation with Thailand and Malaysia was underway, it added.

<https://english.news.cn/asiapacific/20220517/82ca3523fb764eef952c2fbf8982a1bd/c.html>

## အကြမ်းဖက်စစ်ကောင်စီကြောင့် ကျဆုံးခဲ့သည့်LGBTQ ၁၇ ဦးကို သက်တံ့ရောင်နေဦးသူရဲ ကောင်းများအဖြစ် NUG ဂုဏ်ပြု

Published By DVB | 17 May, 2022



သက်တံ့ရောင်နေဦးသူရဲကောင်း LGBTQ တွေရဲ့ တိုင်းပြည်အတွက် အနစ်နာခံမှု၊ မတရားမှုကို တွန်းလှန်တိုက်ထုတ်ဝံ့တဲ့ ရဲရင့်မှုတွေကို မှတ်တင်းတင်ဂုဏ်ပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကြေညာပါတယ်။

မေလ ၁၇ ရက် ဒီကနေ့ ကျရောက်တဲ့ "လိင်စိတ်တိမ်းညွတ်မှုများအပေါ် အခြေပြုသည့် ကြောက်ရွံ့မှန်းတီးမှုများအား ဆန့်ကျင်ရေး အပြည်ပြည်ဆိုင်ရာနေ့"မှာ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မှတ်တင်းတင်ဂုဏ်ပြုကြောင်း ထုတ်ပြန်လိုက်တာပါ။

အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ချက်ကြောင့် မြန်မာနိုင်ငံတဝန်း အနည်းဆုံး LGBTQ ၁၇ ယောက် သေဆုံးခဲ့ရပြီး ၂ ယောက်ကတော့ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ တယ်လို့ ဆိုပါတယ်။ ဒုါအပြင် LGBTQ ပေါင်း ၈၅ ယောက်ထက်မနည်း မတရား ဖမ်းဆီးထိမ်းသိမ်းခံထားရဆဲဖြစ်ပြီး အယောက် ၅၀ လောက်ကတော့ ဖမ်းဝရမ်းကြောင့် တိမ်းရှောင်နေရဆဲဖြစ်တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

အဲဒီလို မတရားသဖြင့် အကြမ်းဖက်ခံရမှုတွေ ခံစားကြရပေမယ့် မြောက်မြားလှတဲ့ သက်တံ့ရောင် နွေဦးသူရဲကောင်းတွေဟာ အကြမ်းဖက် စစ်ကောင်စီကို နည်းလမ်းအမျိုးမျိုးနဲ့ နေရာအမျိုးမျိုးကနေ ဆက်လက်တိုက်ပွဲဝင်နေဆဲဖြစ်ကာ နွေဦးတော်လှန်ရေးရဲ့ အဓိကအခန်းကဏ္ဍမှာ ပါဝင်တဲ့ CDM လှုပ်ရှားမှုတွေ၊ အာဏာရှင်ကို ခြိမ်းခြောက်မှုပြုနိုင်တဲ့ သပိတ် စစ်ကြောင်းတွေ၊ ပြည်သူ့ကို လက်နက်အားကိုး အနိုင်ကျင့်တဲ့ စစ်ကောင်စီကို တွန်းလှန်ခုခံမှုပြုနိုင်တဲ့ PDF အဖွဲ့အစည်းတွေစတဲ့ နေရာဒေသအသီးသီးကနေ ဆက်လက် တိုက်ပွဲဝင်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့အာဏာကို မတရားသဖြင့် သိမ်းယူဖို့ ကြိုးပမ်းခဲ့တဲ့ ၁ နှစ်ကျော်ကာလအတွင်းမှာ ပြည်သူ့အမြောက်အမြားကို ဖမ်းဆီး၊ နှိပ်စက် အကြမ်းဖက် သတ်ဖြတ်တဲ့ ရာဇဝတ်မှုပေါင်းများစွာကို ကျူးလွန်ခဲ့ကြောင်း သက်သေအထောက်အထား အများအပြား ရရှိထားပြီး အဲဒီမတရားမှုကို တွန်းလှန်တဲ့ ပြည်သူများစွာကို နှိပ်စက်မှုတွေထဲမှာမှ လိင်စိတ်တိမ်းညွှတ်မှုကွဲပြားတဲ့ ပြည်သူတွေအပေါ် လူမဆန်တဲ့ ပိုမိုပြင်းထန်တဲ့ အကြမ်းဖက်မှု တွေ ကျူးလွန်ခဲ့ကြတယ်လို့ ဆိုပါတယ်။

NUG အစိုးရအနေနဲ့ LGBTIQ အင်အားစုတွေအပေါ်အခြေပြုကာ အကြမ်းဖက်ခံရခြင်းတွေအပေါ် တရားမျှတတဲ့ စီရင်နိုင်မှုတွေ ရရှိနိုင်ရေးနဲ့တကွ လိင်စိတ်တိမ်းညွှတ်မှုအပေါ် အခြေပြုတဲ့ ကြောက်ရွံ့မှန်းတီးမှုတွေ ပပျောက်နိုင်ရေးအထိ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း ထပ်လောင်းကတိသစ္စာပြုထားပါတယ်။

<https://burmese.dvb.no/archives/533719>

## မကွေးနဲ့ စစ်ကိုင်းတိုင်းထဲက စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေး

၁၇ မေ ၂၀၂၂ | ရဲမွန်



MYANMAR-POLITICS/BURNINGAn aerial view of Bin village of the Mingin Township in Sagaing region after villagers say it was set ablaze by the Myanmar military, in Myanmar February 3, 2022. Picture taken February 3, 2022. Picture taken with a drone. REUTERS/

စစ်ကောင်စီက မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေက တချို့နေရာတွေမှာ နယ်မြေရှင်းလင်းရေး တွေ

လုပ်နေပြီး မကွေးတိုင်း လက်ယက်မ ကျေးရွာ မှာတော့ စစ်ကောင်စီတပ်တွေ ပြန်ထွက်ခွါသွားချိန်မှာ မီးလောင်သေဆုံးနေတဲ့ ရွာသားတွေရဲ့ ရုပ်အလောင်းတွေ တွေ့ရတယ်လို့ ရွာခံတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်းထဲက ကနီမြို့နယ်မှာတော့ တိုက်ပွဲတွေဆက်ပြီး ဖြစ်ပွားနေပါတယ်။ ရန်ကုန်က ပေးပို့တဲ့ သတင်းကို ကိုရဲမွန် က ပြောပြပေးမှာပါ။

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် ထဲက အိမ်ခြေ ၁၈၀၀ ကျော်ရှိတဲ့ လက်ယက်မ ကျေးရွာကို မေလ ၁၄ ရက်နေ့က စစ်ကောင်စီတပ်တွေ ဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့ခဲ့တဲ့အတွက် နေအိမ် ၁၀၀၀ ကျော် မီးလောင်ကျွမ်းသွားပြီး မတ်လ ၁၆ ရက် တနင်္လာနေ့အထိ မီးလောင်ကျွမ်းတဲ့ နေအိမ်တွေကို ငြိမ်းသတ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်တွေ ပြန်ထွက်ခွါ သွားတဲ့ မတ်လ ၁၅ ရက်နေ့မှာတော့ မီးလောင်ကျွမ်းပြီးသေဆုံးနေတဲ့ အရပ်သား ၂ ဦးကို တွေ့ခဲ့ရပြီး မတ်လ ၁၆ ရက် နေ့လည်ပိုင်းမှာတော့ နောက်ထပ် ၄ လောင်း ကို တွေ့ခဲ့ရတယ်လို့ လက်ယက်မ ရွာသားတဦးက VOA ကို ပြောပါတယ်။

“လက်ရှိအနေအထားအရ စစ်ကြောင်းက အနားပတ်ဝန်းကျင်မှာရှိနေတဲ့အတွက် မီးလောင်တာ အတိအကျတော့ မသိရသေးဘူး။ မီးဝင်ငြိမ်းလိုက် ပြန်ထွက်လိုက် လုပ်နေရတယ်။ တောက်လျှောက်ဝင်ပြီး ငြိမ်းမရသေးဘူး အခုချိန်ထိ။ လက်ရှိအချိန်ထိ အိမ်ထဲကတွေတာ လူသေအလောင်း ၁ လောင်း အိမ်သာထဲမှာတွေတာက ၁ လောင်း။ လောလောဆယ် ၂ လောင်းတွေထားတယ်။ ၁ လောင်းက နဖူးမှာ သေနတ်ဒဏ်ရာလိုမျိုး ခွက်ဝင်နေတာ တွေ့ရတယ် မီးလောင်ပြီး။ နောက်တလောင်းက ဒဏ်ရာဒဏ်ချက်တော့မတွေ့ရဘူး။ မီးလောင်ပြီးသေနေတာ။ ကျွန်တော်တို့ရွာရဲ့ အရှေ့ဘက်မှာ ကန်တကန်ရှိတယ်။ ဒီညနေမှသိရတာ အဲ့ကန်ဘောင်ပေါ်မှာ လူသေအလောင်း ၄ လောင်း။ ဒီနေ့တင်မှ သတ်ထားတဲ့ပုံစံ။ အဲ့မှာ စစ်ကြောင်းကရှိနေတော့ ကျွန်တော်တို့ သွားမသယ်ရဲဘူး။ အဲ့ ၄ လောင်းကို။ အဲ့ ၄ လောင်းထဲက ၁ လောင်းကိုတော့ ဘယ်သူဘယ်ဝါဆိုတာသိရပြီ ။ ကျန်တဲ့ ၃ ယောက်က မသိရသေးဘူး။”

မေ ၁၂ ရက်မှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မေ ၁၄ ရက်မှာစစ်ကောင်စီက လက်ယက်မကျေးရွာထဲက နေအိမ်တွေကို မီးရှို့ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီတပ်တွေ ရွာက ပြန်လည်ထွက်ခါးသွားချိန်မှာ ဒေသခံအချို့ကိုလည်း ဖမ်းဆီးသွားတယ်လို့လည်း ပြောပါတယ်။ လက်ယက်မကျေးရွာသူ ကျေးရွာသားတွေဟာ နီးစပ်ရာ တောတောင်တွေထဲ ခိုလှုံနေရပြီး အခုဆို သူတို့ ဒေသမှာ ဒုက္ခသည် ဦးရေက ၆ ထောင်နီးပါးရှိနေပြီး အကူအညီတွေလည်း လိုအပ်နေတယ်လို့ ရွာသားတွေက ပြောပါတယ်။

အနားက စစ်ကိုင်းတိုင်း ကနီမြို့နယ်ထဲမှာလည်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ၂ ရက်ဆက်တိုက် ဖြစ်ပွားနေတယ်လို့ ကနီဒေသခံတွေက ပြောပါတယ်။ မေလ ၁၅ ရက်မှာ ချောင်းမရွာအနီးနဲ့ မေ ၁၆ ရက်မှာတော့ သမင်ခြံကျေးရွာအနီးတွေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာလို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တာဝန်ရှိသူ တဦးက အခုလိုပြောပါတယ်။

“၁၅ ရက်နေ့မှာ ချောင်းမရွာကိုဝင်တယ်။ ချောင်းမရွာကို ခဏပဲဝင်ပြီး တခါတည်းပြန်ထွက်တော့ ချောင်းမရွာအလွန်မှာ တိုက်ပွဲတပွဲဖြစ်တယ်။ မနေ့က စုစုပေါင်း ၃ ကြိမ်ဖြစ်တယ်။ ဒီနေ့မနက်ခင်း ၆ နာရီခွဲလောက် တပွဲဖြစ်တယ်။ သမင်ခြံရဲ့အရှေ့ဘက်မှာ သမင်ခြံရွာရဲ့ အရှေ့ဘက်မှာဖြစ်တာ။ ကျောက်စိမ်းတင်လာတဲ့ Flat သင်္ဘောတွေကလည်း ကလေးဝဘက်ကနေ ဆင်းလာပြီ။ ကနီနယ်ကို မြစ်ကြောင်းလုံခြုံရေးအတွက် ကာဗာပေးတဲ့အနေနဲ့ ကနီနယ်ကို လုံးဖို့လို့ ကျွန်တော်တို့အနေနဲ့ သုံးသပ်ထားတယ်။”

ချင်းတွင်းမြစ်ကြောင်းပေါ်က ကနီမြို့နယ်ထဲမှာရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီက မကြာခဏဆိုသလို နယ်မြေရှင်းလင်းရေး လုပ်နေတာ ဖြစ်ပါတယ်။ ဒီချင်းတွင်းမြစ်ထဲ စစ်ကောင်စီရဲ့ ကျောက်စိမ်းနဲ့ လက်နက် ၊ ရိက္ခာသယ်ယူတဲ့ သင်္ဘောတွေဟာလည်း မကြာမကြာ အတိုက်ခိုက်ခံရတာပါ။

<https://burmese.voanews.com/a/pdf-military-council-sagaing-magway/6576028.html>

## ကနီမြို့နယ် အလယ်ကျွန်းရွာကို ရိက္ခာ လာပို့သည့် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ

By မရှိမ | 17 May 2022



စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ် အလယ်ကျွန်းရွာသို့ ရိက္ခာ လာပို့သည့် စစ်ကောင်စီတပ်ကို ယနေ့ မေလ ၁၇ရက် မနက်ပိုင်းအချိန်တွင် အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် (DRPA) နှင့် KGF (Kani Guerrilla Force) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦး ကျဆုံးခဲ့သည်ဟု DRPA ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီသည် ယခင်က ကားဖြင့် လာရောက် ပို့ဆောင်သော်လည်း ယခု တစ်ခေါက်တွင် လှည်းငါးစီးဖြင့်

လာရောက် ပို့ဆောင်ခြင်း ဖြစ်ပြီး သတင်းကြို ရရှိသည့်အတွက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ကျွန်တော်တို့က အသင့် စောင့်နေတာ။ လက်နက်ကြီးနဲ့ ထုတယ်။ ဒီကောင်တွေ ဖရိုဖရဲ ဖြစ်တယ်။ ရိက္ခာလာပို့တဲ့ ငါးစီးမှာ တစ်စီး မှောက်သွားတယ် ” ဟု DRPA ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

တိုက်ပွဲ ပြီးဆုံးချိန်တွင် စစ်ကောင်စီတပ်သား ၁၀ ဦး ကျဆုံးသွားသည်ကို တွေ့မြင် ခဲ့ရကြောင်းလည်း ၎င်းက ပြောသည်။

အလယ်ကျွန်း ကျေးရွာသည် ပျူစောထီး အမာခံ ကျေးရွာဖြစ်ပြီး စစ်ကောင်စီက အဆိုပါ ကျေးရွာ၌ အခြေစိုက်ပြီး ပြည်သူလူထုကို နှိပ်စက် ညှဉ်းပန်းမှုများ ပြုလုပ်လေ့ရှိကြောင်းလည်း ဒေသခံများထံက သိရသည်။

<https://www.mizzimaburmese.com/article/107265>

### နစ်ဖက်တိုက်ပွဲ တစ်နှစ်အတွင်း ၄၆ ဦး သေဆုံးကြောင်း မင်းတပ်CDF ပြော

2022.05.17



မင်းတပ် CDF တပ်ဖွဲ့ဝင်တွေကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့က တွေ့ရစဉ် Photo: CDF-Mindat

ချင်းပြည်နယ် မင်းတပ်မြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ချင်းဒေသကာကွယ်ရေးတပ် (မင်းတပ် CDF) တို့အကြား တိုက်ပွဲတွေကြောင့် တစ်နှစ်အတွင်းမှာ မင်းတပ် CDF ဘက်က ၄၆ ဦး သေဆုံးခဲ့တယ်လို့ မင်းတပ် CDF ရဲ့သတင်းပြန်ကြားရေးက RFA ကို ပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိတဲ့ တပ်ဖွဲ့ဝင် အရေအတွက်ကိုတော့ စာရင်းပြုစုနေဆဲဖြစ်တယ်လို့လည်း မင်းတပ် CDF က ဆိုပါတယ်။

မင်းတပ်မြို့ဟာ ချင်းပြည်နယ်တစ်ခုလုံးမှာ ပြီးခဲ့တဲ့ ၂၀၂၁ ဧပြီလကစပြီး စစ်ကောင်စီ တပ်သားတွေကို တူမီးသေနတ်နဲ့ စတင်ခုခံတော်လှန်တိုက်ခိုက်ခဲ့တဲ့ ပထမဆုံးမြို့လည်း ဖြစ်ပါတယ်။

အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူတွေနဲ့ စစ်ကောင်စီတပ်သားတွေ ထိတွေ့တိုက်ပွဲ တွေ ဖြစ်ခဲ့တာကြောင့် မင်းတပ်မြို့ကို ၂၀၂၁ ခုနှစ် မေလ ၁၃ ရက်နေ့ကတည်းက စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့တာ အခုဆိုရင် တစ်နှစ်ကျော်လာပြီလည်း ဖြစ်ပါတယ်။

နစ်ဖက်တိုက်ပွဲတွေကြောင့် တစ်မြို့လုံးနီးပါး ထွက်ပြေးနေကြရပြီး လက်ရှိအချိန်အထိ စစ်ဘေးဒုက္ခသည် ၁၅,၀၀၀ ကျော်ရှိတယ်လို့ မင်းတပ်စစ်ဘေးရှောင် ကူညီပေးနေတဲ့ အဖွဲ့က ပြောပါတယ်။

ဒေသကာကွယ်ရေးအဖွဲ့ဘက်က မင်းတပ်ဘက်ကိုလာတဲ့ စစ်ကောင်စီယာဉ်တန်းတွေကို မိုင်းဆွဲတိုက်ခိုက်တာ၊ ချုံခိုတိုက်ခိုက်ခဲ့တာတွေကြောင့် စစ်ကားအစီးရေ ၂၀ ထက်မနည်း ပျက်စီးခဲ့ပြီး သေဆုံးတာတွေလည်း များတယ်လို့ မင်းတပ် CDF ကပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

မင်းတပ်အပါအဝင် ချင်းပြည်နယ်က နစ်ဖက်တိုက်ပွဲ တစ်နှစ်တာအတွင်း စစ်ကောင်စီ တပ်သားတွေရဲ့ ထိခိုက်သေဆုံးမှုကို သိရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ထံ ဆက်သွယ်နေပေမယ့် ဒီနေ့ ညနေပိုင်းအထိ ဖုန်းလက်ခံဖြေကြားတာ မရှိသေးပါဘူး။



## ဖယ်ခုံမြို့နယ်၌ တိုက်ပွဲဆက်ဖြစ်၊ ကျေးရွာ ၃၅ ရွာနီးပါး စစ်ဘေးရှောင်နေရ

Published By DVB | 17 May, 2022



ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့ ဆီးမီးလော့ကျေးရွာအနီး ဒီကနေ့ မနက် ၅ နာရီက စစ်ကောင်စီတပ်နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီရဲ့ မိုးဗြဲအခြေစိုက် စစ်ကောင်စီရဲ့ ခမရ-၄၂၂ တပ်က ဖယ်ခုံအရှေ့ဘက်ကမ်းက ကျေးရွာတွေဆီကို

စစ်ကြောင်းထိုးလာတဲ့အတွက် ကရင်နီပုဂ္ဂိုလ်တပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့လို့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာလို့ KNDF-BO3 က ဒီဗွီဘီကို ပြောပါတယ်။

အပြန်အလှန်ထိတွေ့တိုက်ပွဲ ၃ နာရီလောက်ကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် ၃ ဦး သေဆုံးသွားတယ်လို့ KNDF-BO3 က တာဝန်ရှိသူတဦးက ပြောပါတယ်။

“ဒီမနက် ၅ နာရီမှာ မိုးဗြဲ ၄၂၂ တပ်ဘက်က စစ်သားတွေ အရှေ့ဘက်ကမ်းရွာကို စစ်ကြောင်းထိုးဖို့ လာတဲ့အတွက် လမ်းခုလတ်မှာ B03 အဖွဲ့နဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပါတယ်။ စစ်ကောင်စီဘက်က ၃ ယောက် ကျဆုံးတယ်လို့ အခုပဲ သတင်းပေးလာပါတယ်။”

အလားတူ မိုးဗြဲမြို့ရဲ့ အရှေ့ဘက်ခြမ်းမှာလည်း စစ်ကောင်စီဘက်က မနက်ကတည်းကနေ ညနေပိုင်းလောက်အထိ လက်နက်ကြီးတွေ ပစ်ခတ်နေတယ်လို့ ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၂ တာဝန်ရှိသူတဦးက ပြောပါတယ်။

“လောလောဆယ်တော့ သူတို့က လက်နက်ကြီးတွေနဲ့ပဲ ထုနေတယ်။ အခုတော့ ထိခိုက်မှုတွေ ဘာတွေတော့ မရှိသေးဘူးဗျာ။ သူတို့ ခမ်းလှမ်းလှမ်းကပဲ လက်နက်ကြီးတွေနဲ့ ထုနေတာ အဆက်မပြတ်။ ဖယ်ခုံ စကခ ၇ ကနေ လှမ်းထုတာပေါ့။”

မနေ့ မေလ ၁၆ ရက်နေ့ မနက်ကလည်း စစ်ကောင်စီတပ်နဲ့ ကရင်နီပုဂ္ဂိုလ်တပ်တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂ ဦး သေဆုံးခဲ့တယ်လို့ ဖယ်ခုံ PDF တပ်ရင်း ၂ တာဝန်ရှိသူက ပြောပါတယ်။

မနေ့ညနေပိုင်းမှာတော့ ဖယ်ခုံမြို့ ဆောင်နန်းခဲကျေးရွာ စစ်ကောင်စီက စစ်ကြောင်းထိုးရင်း မီးရှို့ခဲ့ပေမဲ့ ဒါဟာ PDF မီးရှို့ခဲ့ကြောင်း ထုတ်ပြန်တဲ့ပေါ် ဖယ်ခုံ PDF တပ်ရင်း ၂ တာဝန်ရှိသူက “အဲဒါကတော့ စစ်ကောင်စီက တတိုင်လုံး နေရာတိုင်းကို ရှို့နေကျလေ။ ကျနော်တို့က ကျနော်တို့ ကျနော်တို့အိမ်တွေကို ဘယ်ရှိမလဲ။ သူတို့က အိမ်ဆိုတာ သူတို့မသိဘူးလေ။ ဘယ်လောက်ထိတောင် သွေး ချွေးနဲ့ နှစ်နဲ့ချီ စုဆောင်းထားရတယ်ဆိုတာ သူတို့ မသိဘူး။ ကျနော်တို့ရဲ့ အိမ်ကို ကျနော်တို့က ကာကွယ်ဖို့ပဲ လုပ်တာ။ ကျနော်တို့အိမ်တွေကို ကျနော်တို့ ဘယ်ပြန်ရှိပါ့မလဲ” လို့ ပြောပါတယ်။

ဒါ့အပြင် လက်ရှိအချိန်ဟာ စစ်ကောင်စီက နယ်မြေရှင်းလင်းရေးတွေ လုပ်နေတာ နည်းပေါင်းစုံနဲ့ ရက်စက်တဲ့နည်းလမ်းနဲ့ လုပ်နေတာဖြစ်ပြီး ဆောင်နန်းခဲကျေးရွာ မီးရှို့မှုဟာ ဒေသခံ အိမ် ၇၀ လောက် မီးရှို့ ဖျက်ဆီးခံခဲ့ရတယ်လို့ ပြောပါတယ်။

“စစ်ကောင်စီကတော့ အခုက နယ်မြေရှင်းလင်းရေးတွေ ဆက်တိုက်တော့ လုပ်နေတယ်လေ။ သူတို့တွေကတော့ ယုတ်မာ ရက်စက်တဲ့ နည်းလမ်းတွေနဲ့ ပေါင်းစုံလုပ်တယ်။ မနေ့တုန်းက ဆောင်နန်းခဲရွာဆိုလို့ရှိရင် တရွာလုံးနီးပါးကို ပါသွားတာ။ အိမ်ခြေပေါင်းက ၇၀ ဝန်းကျင် ရှိတယ်ပေါ့။ အရှေ့ဘက်ကမ်းကြောဆိုရင်လည်း

ရွာပေါင်း ၃၅ ရွာလောက် စစ်ဘေးရှောင်နေရတယ်။ ကျေးရွာအုပ်စုနဲ့ တွက်ရင် ၅ ရွာအုပ်စုလောက်ရှိတယ်။ အကုန်လုံး စစ်ဘေးရှောင်နေရပြီ။”

ဒါ့အပြင် နှစ်စတုန်းက တိုက်ပွဲကြောင့် စစ်ရှောင်နေရတဲ့ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ရှောင်တွေဟာ အဲဒီ ဖယ်ခုံအရှေ့ခြမ်းတွေမှာ စစ်ရှောင်နေကြရတာဖြစ်ပြီး အခုရက်ပိုင်း ဖြစ်တဲ့ တိုက်ပွဲကြောင့် အဆိုပါ ကျေးရွာခံ အပါအဝင် စစ်ရှောင်တွေပါ ထပ်ရှောင်နေတဲ့အနေအထား ဖြစ်နေရပါတယ်။

လက်ရှိအခြေမှာ စစ်ကောင်စီ စစ်ကြောင်းထိုးတဲ့အတွက်ကြောင့်လည်း ပြည်သူ့ကာကွယ်ရေးတပ် ဘက်က ထောက်ပံ့ဆိုင်ရာ အကူအညီတွေ လိုအပ်နေကြောင်းလည်း KNDF BO3 က တာဝန်ရှိသူက ပြောပါတယ်။

“စစ်ကောင်စီက စစ်ကြောင်း ၂ ခုထိုးပြီး အရှေ့ဘက်ကမ်းမှာရှိနေတဲ့ ကျနော်တို့ ကာကွယ်ရေးတပ်တွေကို ထွက်ပေါက်မရှိအောင် ညှပ်ထားတဲ့ အခြေအနေ ရှိနေပါတယ်။ ကျနော်တို့အတွက် ထောက်ပံ့ဆိုင်ရာမှာ အခက်ခဲဖြစ်နေတာကြောင့် လက်ရှိ KNDF/B-03 က ပြုလုပ်နေတဲ့ Chilli Campaign မှာ ထောက်ပံ့တပ်သားအဖြစ် ပါဝင်ပေးကြဖို့ ပြည်တွင်း ပြည်ပ အလှူရှင်တွေကို ဖိတ်ခေါ်ချင်ပါတယ်ဗျ။ ”

<https://burmese.dvb.no/archives/533809>

## ဖယ်ခုံမြို့နယ် ဆောင်နန်းခဲကျေးရွာလုံးကျွတ် မီးရှို့ခံရ

By SHAN - May 17, 2022



စစ်ကောင်စီမှ ဆောင်နန်းခဲရွာကို မီးရှို့ဖျက်စီး

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ဆောင်နန်းခဲကျေးရွာကို စစ်ကောင်စီမှ တစ်ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများ သတင်းပေးပို့ချက်အရ သိရသည်။

ယမန်နေ့ (မေ ၁၆) ရက်က စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့သည် မွန်းလွဲပိုင်းမှာ တိုက်ပွဲစတင်

ဖြစ်ပွားခဲ့ပြီးနောက် ညနေ ၅ နာရီဝန်းကျင်တွင် စစ်ကောင်စီမှ ဆောင်နန်းခဲကျေးရွာကို မီးရှို့ ခဲ့ကြောင်း ဖယ်ခုံမြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ဆောင်နန်းခဲကို သူတို့မီးရှို့လိုက်ပါပြီ။ တစ်ရွာလုံးကိုမီးရှို့ပစ်လိုက်တာပါ။ စိတ်မကောင်းပါဘူးဗျ။ စစ်ကောင်စီက သူတို့ ရည်ရွယ်ချက်ချက်ရှိရှိနဲ့ မီးရှို့လိုက်တာပါ ” ဟု ဖယ်ခုံမြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။



ဆောင်နန်းခဲကျေးရွာ

ယခုလ ၁၂ ရက်တွင် စစ်ကောင်စီ တပ်ဖွဲ့မှ လေယာဉ်ဖြင့် ထိုးစစ်ဆင်ခဲ့သည့်အတွက် ဆောင်နန်းခဲကျေးရွာ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ထို့ကြောင့် စစ်ကောင်စီက ဆောင်နန်းခဲကျေးရွာကို မီးရှို့အချိန်တွင် ဒေသခံ ပြည်သူများက ရွာအတွင်းရှိမနေတော့ပေ။

ထိုရွာတွင်းရှိ အိမ်ခြေ စုစုပေါင်း ၄၀ ကျော် ဝန်းကျင်ရှိကြောင်း သိရသည်။

“ သူတို့မီးလာရှို့ တဲ့အချိန်မှာ ရွာထဲကလူတွေ ဘယ်သူမှမရှိဘူး။

အဲ့ရွာကလူတွေက အကုန်လုံးထွက်ပြေး တိမ်းရှောင် နေကြပြီး။ သူတို့က ၁၂ ရက်နေ့ ကတည်းကထွက်ပြေးတိမ်းရှောင်နေကြတာ” ဟု အထက်ပါ ဒေသခံအမျိုးသားက ပြောသည်။

အဆိုပါ ဒေသခံများသည် နီးစပ်ရာ မြို့နယ် နှင့် ဆွေမျိုးအိမ်တို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်းသိရသည်။

ထို့အပြင် ဆောင်နန်းခဲ ကျေးရွာကို မီးရှို့ ပြီးနောက် အနီးနားရှိသည့် ကျေးရွာများကိုလည်း စစ်ကောင်စီက မွေနှောက်ရှာဖွေခဲ့ကြောင်းသိရသည်။

“တစ်ချို့က ပင်လောင်းကို ထွက်သွားတယ်။ တစ်ချို့ကလည်း အနီးနားရှိတဲ့ မြို့တွေဆီကို ထွက်သွားတယ်။ ဆွေမျိုးရှိတဲ့သူက ဆွေမျိုးအိမ်သွားကြတာ။ မနေ့က ဆောင်နန်းခဲကို မီးရှို့ ပြီးတော့ အနီးနားရှိတဲ့ ရွာတွေကို ဝင်ရောက်မွေ့ခဲ့သေးတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ယမန်နေ့ စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက လူအင်အား၊ လက်နက်အင်အား၊ လေယာဉ်အင်အားဖြင့် ထိုးစစ်ဆင်လာခဲ့သဖြင့် ဒေသအခြေစိုက် PDF တပ်ဖွဲ့ဝင်များက တပ်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

မေ ၁၂ ရက်တွင် သျှမ်းပြည် တောင်ပိုင်း ညောင်ရွှေမြို့နယ် ထီရိကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) စခန်းကို ဒေသအခြေစိုက် PDF များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ဘက်မှ ၁၅ ဦး သေဆုံးခဲ့ပြီး ၅ ဦး ဖမ်းဆီးခံရကြောင်း သိရသည်။

<https://burmese.shannews.org/archives/28165>

## ဆောမြို့နယ်၌ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သား ၂ ဦးလက်နက်များဖြင့် ခိုလှုံ

By မရွှိမ | 17 May 2022



မကွေးတိုင်း၊ ဆောမြို့မ ရဲစခန်းမှ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သား နှစ်ဦး လက်နက်ခဲယမ်းများဖြင့် ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် ဆောတိုက်နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ထံ ခိုလှုံခဲ့ကြောင်း ယနေ့ မေလ ၁၇ ရက်တွင် ထုတ်ပြန်သည်။

၎င်းတို့ နှစ်ဦးသည် အူဇီ သေနတ်တစ်လက် ၊ MA3 သေနတ်တစ်လက်၊ လက်ပစ်ဗုံး နှစ်လုံး၊ ကျည်ဆန် ၂၀၀ ကျော်နှင့် အတူ မေလ ၁၁ ရက်နေ့က

ဆက်သွယ် ခိုလှုံခဲ့ခြင်း ဖြစ်ပြီး လုံခြုံစိတ်ချရသည့် နေရာသို့ ပို့ဆောင်ထားကြောင်း ဆိုသည်။

“စစ်ကောင်စီဟာ စစ်ရေး နိုင်ငံရေး လူထုထောက်ခံမှု ဘာမှ မရှိတော့တဲ့ အကြမ်းဖက် အဖွဲ့ပါ။ ခုရက်ပိုင်းပဲ နိုင်ငံတကာက NUG ကို ထောက်ခံမှု တစ်ဆင့် တက်လာတာလည်း သိကြမှာပါ။ ဒါကြောင့် လူရော ဂုဏ်သိက္ခာ အရပါ ရှုံးမယ့်ဘက်မှာ ဆက်မနေကြပါနဲ့တော့။ အသိတရားရပြီး သတ္တိရှိရှိ ရုန်းထွက်လိုက်ကြပါ ” ဟု ဆောမြို့နယ် ပြည်သူ့အုပ်ချုပ် ရေး အဖွဲ့ တာဝန်ခံက မဇ္ဈိမ ကိုပြောသည်။

ယင်းနှစ်ဦးအား တစ်ဦးလျှင် ကျပ်သိန်း ၅၀ စီ ချီးမြှင့်ရန် အစီအစဉ်ရှိပြီး မိဘပြည်သူများ အနေဖြင့် ကျပ် ၅၀၀ ၊ ၁၀၀၀ မှ စ၍ တတ်အားသမျှ ဂုဏ်ပြုငွေ ထည့်ဝင်ပေးပါရန် မေတ္တာရပ်ခံထားသည်။



ဆောတိုက်နယ် အုပ်ချုပ်ရေးအဖွဲ့ထံ ပထဦးဆုံး CDM အဖြစ် ခိုလှုံလာခြင်း ဖြစ်ပြီး ဒေသတွင်း အခြား ကာကွယ်ရေးတပ်ဖွဲ့များထံ ခိုလှုံသူ စစ်ကောင်စီနှင့် လက်အောက်ခံ ရဲတပ်သား ဦးရေ ၂၀ ဝန်းကျင်ခန့် ရှိပြီ ဖြစ်ကြောင်း သိရသည်။

မေလ ၁၃ ရက်ကလည်း ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊




ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပြည်သူ့ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ပအဖ လိုင်စင်ရ ဆိုင်များတွင် စစ်ကောင်စီထုတ် အရက်၊ ဘီယာများ ရောင်းချခြင်းရှိ၊ မရှိ စစ်ဆေးကာ ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်စေသော ဘီအီး အဆီများအား ဖမ်းဆီး ဖျက်ဆီးခဲ့ကြောင်း သိရသည်။

<https://www.mizzimaburmese.com/article/107263>

## တရက်တည်း စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့ဝင်အယောက် ၁၀၀ ခန့် သေဆုံးဟုNUG ထုတ်ပြန်

Published By DVB | 17 May, 2022



မေ ၁၆ ရက် မနက်က တရက်တည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့ဝင် ၉၇ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

ခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာ ရရှိတဲ့သူ အရေအတွက်ကတော့ ၁၄ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို

ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

လူထုသပိတ်တိုက်ပွဲတွေ အနေနဲ့ မနက်က တရက်တည်းမှာ တနင်္သာရီတိုင်း၊ မန္တလေးတိုင်းနဲ့ ရန်ကုန်တိုင်းတို့မှာ ၁ ကြိမ်စီ၊ စစ်ကိုင်းတိုင်းမှာ ၁၂ ကြိမ်နဲ့ အများဆုံး ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

ဒို့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ် ၁၁ လတာ ကာလအတွင်း စစ်ကောင်စီတပ်သား ၁၃,၀၀၀ ကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄၂,၈၀၀ ထိ ရှိခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်ကနေ အခုနှစ် ဧပြီ ၂၅ ရက်အထိ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ဖော်ပြထားခဲ့တာ ဖြစ်ပြီး မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

NUG အစိုးရ တည်ထောင်ပြီး ၁ နှစ်တာကာလအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ တပ်ဖွဲ့ပေါင်း ၂၅၇ ရင်းကို ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ပြီးဖြစ်ကာ မြို့နယ်အခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကိုလည်း မြို့နယ်ပေါင်း ၂၅၀ မှာ စနစ်တကျ ဖွဲ့စည်းနိုင်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒို့အပြင် ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့တွေ၊ မြို့ပြပြောက်ကျားအဖွဲ့တွေ ၄၀၀ ကျော်နဲ့လည်း ဟန်ချက်ညီစွာ တိုက်ပွဲဖော်ဆောင်ဖို့ ချိတ်ဆက်နိုင်ခဲ့ပြီးဖြစ်တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

<https://burmese.dvb.no/archives/533722>

## CDM ဝန်ထမ်းများ ပြည်ပထွက်ခွာခွင့်မရရေး စစ်ကောင်စီ ပိတ်ပင်ထား

By ဧရာဝတီ | 17 May 2022

အကြမ်းမဖက် အာဏာဖိဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသော ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများ ပြည်ပ နိုင်ငံ များသို့ တရားဝင် ထွက်ခွာခွင့် မရစေရန် စစ်ကောင်စီက နိုင်ငံကူးလက်မှတ် (Pass Port) ထုတ်ပေးခြင်း သက်တမ်း တိုးခြင်းကို တားမြစ် ပိတ်ပင်ထားကြောင်း သိရသည်။

CDM ဆရာဝန်တစ်ဦးက “လေဆိပ်ရောက်တဲ့အချိန်မှ ဖမ်းဆီးစစ်ဆေးတာမျိုး မဟုတ်ဘဲ CDM ဝန်ထမ်းဆိုတာနဲ့ ပတ်စပို့ ရုံးမှာတင် စာအုပ်လုပ်လို့ မရတော့ဘူး။ သက်တမ်းတိုးလို့ မရတော့ဘူး။ ကျနော်ဆို သက်တမ်းကုန်သွားလို့ တိုးဖို့ ကို စုံစမ်းကြည့်တဲ့အခါမှာ နာမည်စာရင်းတွေ ရောက်နေပြီဆိုတာမျိုးကို ပြန်သိရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

စစ်ကောင်စီသည် CDM ဝန်ထမ်းများကို အမှုဖွင့် ဝရမ်းထုတ်ခြင်း၊ ဖမ်းဆီးခြင်း၊ ရာထူးမှထုတ်ပယ်ခြင်း စသည့် နည်းမျိုး စုံဖြင့် ဖိနှိပ်မှုများ ပြုလုပ်လျက်ရှိရာမှ ယခုအခါ ပြည်ပနိုင်ငံများသို့ ထွက်ခွာခွင့်ကိုပါ ကန့်သတ်လာခြင်း ဖြစ်ကြောင်း CDM ဝန်ထမ်းများက ဆိုသည်။

CDM ကျောင်းဆရာမ တဦးကလည်း “ကျမ နာမည်ကို ကြည့်လိုက်တာနဲ့ သူတို့က ကျောင်းဆရာမလား တန်းမေးတာ။ မဟုတ်ပါဘူး ငြင်းပေမယ့် သူတို့က ကျနော်တို့မှာ နာမည်နဲ့ စာရင်းအတိအကျ ရှိတယ်ဆိုပြီး ပြန်ပြောတယ်။ ဒီက စာအုပ် ထုတ်ပေးလိုက်ရင်လည်း လေဆိပ်ရောက်ရင် ဖမ်းခံရလိမ့်မယ်တဲ့” ဟု ၎င်းကိုယ်တိုင် ကြုံတွေ့ခဲ့ရသည်ကို ပြန်ပြောပြသည်။

အလုပ်မှ နုတ်ထွက်ထားသည်မှာ အချိန်ကြာမြင့်လာပြီဖြစ်ရာ အလုပ်အကိုင်၊ ငွေရေးကြေးရေး အဆင်မပြေ ဖြစ်လာသော ကြောင့် နိုင်ငံခြားသို့ထွက်ပြီး အလုပ်လုပ်ကိုင်ရန်အတွက် ကြိုးစားရာတွင် ယခုလို ဖိနှိပ်မှုကို ရင်ဆိုင်ရခြင်း ဖြစ်သည်ဟု လည်း ၎င်းက ဆိုသည်။

ဆက်လက်၍ ၎င်းက “စစ်ကောင်စီက ကျမတို့ CDM လုပ်တာကို နောင်တရဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ ကြိုးစားနေတာ” ဟု ပြောသည်။

ယခုနှစ် အစောပိုင်းလများက CDM ဝန်ထမ်းတချို့ ပြည်ပနိုင်ငံများသို့ ထွက်ခွာခွင့်ရခဲ့သော်လည်း မတ်လခန့်မှစ၍ စစ် ကောင်စီက CDM ဝန်ထမ်းများ၏ ပြည်ပထွက်ခွာခွင့်အပေါ် ကန့် သတ် ထိန်းချုပ်လာခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိ အခြေအနေတွင် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၌ CDM ဝန်ထမ်းများ၏ နာမည်နှင့်တကွ အချက်အလက်များ အပြည့်အစုံ ရောက်ရှိနေပြီး တချို့မှာ ဖမ်းဆီးစစ်ဆေး မေးမြန်းခံရမှုများအထိ ကြုံတွေ့နေရကြောင်း အဆိုပါရုံးနှင့် နီးစပ်သည့် သတင်းရင်းမြစ်တဦးက ဧရာဝတီသို့ ပြောသည်။

၎င်းက “CDM Lists (စာရင်း) က အဲဒီရုံးမှာ တော်တော်ပြည့်ပြည့်စုံစုံ ရောက်နေပြီ။ နာမည်နဲ့ မှတ်ပုံတင်နံပါတ် ရိုက်ထည့် လိုက်တာနဲ့ CDM ဟုတ်မဟုတ်ကို သူတို့က တခါတည်း တန်းသိနေပြီ” ဟု ဆိုသည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှစတင်ကာ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံများတွင် သွားရောက် အလုပ်လုပ်ကိုင်မည့် CDM ဝန်ထမ်းတချို့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ရောက်ချိန်၌ ဖမ်းဆီးခံခဲ့ရပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့်အရေးယူခံရသည့် ဖြစ်စဉ်တချို့ ရှိခဲ့ကြောင်းလည်း ပြည်တွင်းသတင်းဌာနတချို့တွင် ဖော်ပြမှုအရ သိရသည်။

စစ်ကောင်စီက ထိုကဲ့သို့ CDM ဝန်ထမ်းများကို ကန့်သတ်ဖိနှိပ်မှုများ ပြုလုပ်နေသလို တဖက်တွင်လည်း အခြေခံ ပညာ ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်နီးပြီဖြစ်၍ တာဝန်မှ ကင်းကွာနေသည့် ပညာရေးဝန်ထမ်းများကို အယူခံတင်သွင်း ပြီး အလုပ်ပြန်ဝင်ကြရန် ကမ်းလှမ်းနေပြန်သည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက် အကြမ်းမဖက်အာဏာဖိဆန်ရေးလုပ်ရှားမှု (CDM) ကို ဝန်ကြီးဌာနပေါင်းစုံမှ အစိုးရဝန်ထမ်း ၂ သိန်းကျော် ပါဝင်ခဲ့ကြပြီး အများစုမှာ ကျန်းမာရေးနှင့် ပညာရေး ဝန်ထမ်းများ ဖြစ်ကာ ယနေ့အချိန်ထိလည်း အများစုက CDM အဖြစ် ဆက်လက် တောင့်ခံနေကြဆဲ ဖြစ်သည်။

စစ်ကောင်စီသည် အဆိုပါ CDM ဝန်ထမ်းများ အပါအဝင် ၎င်းတို့အား နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်တော်လှန်နေကြသူများ ကို နိုင်ငံသားအဖြစ်မှ ပယ်ဖျက်ခြင်း၊ နေအိမ်များကို ချိတ်ပိတ်ခြင်းတို့အပြင် ကလေးငယ်များပါမကျန် မိသားစုဝင်များကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို လုပ်ဆောင်လျက် ရှိသည်။

<https://burma.irrawaddy.com/news/2022/05/17/251913.html>

### **ပညာရေး CDM ဝန်ထမ်းတွေ အလုပ်ပြန်ဝင်ဖို့ စစ်ကောင်စီကမ်းလှမ်း**

၁၇ မေ ၂၀၂၂ | ဆုမွန်

စစ်ကောင်စီက ကျောင်းတွေပြန်ဖွင့်ဖို့ ပြင်ဆင်နေသလိုပဲ စစ်အာဏာသိမ်းချိန် အကြမ်းမဖက် အာဏာဖိဆန်ရေးလုပ်ခဲ့ကြတဲ့ CDM ပညာရေးဝန်ထမ်းတွေ တာဝန်ပြန်လည် ထမ်းဆောင်ကြဖို့ တိုက်တွန်းနေပါတယ်။ တာဝန်ပြန်ထမ်းဆောင်မယ့် CDM ဝန်ထမ်းတွေရဲ့ ပျက် ကွက်ခဲ့တဲ့ ကာလတွေကို လစာမဲ့ခွင့်အဖြစ် သတ်မှတ်မှာဖြစ်ပြီး ကြီးကြီးမားမား ရာဇဝတ်မှုကျူးလွန်တာမရှိရင် တာဝန်ပြန်ထမ်းဆောင်နိုင်တယ်လို့ ကမ်းလှမ်းထားပါတယ်။ ဒီအပေါ် CDM ပညာရေးဝန်ထမ်းတွေရဲ့အမြင်နဲ့ ကျောင်းတွေပြန်ဖွင့်မယ့်အရေး မိဘတွေရဲ့အမြင် စုစည်းမေးမြန်းထားပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်း မဆုမွန်က တင်ပြပေးထားပါတယ်။

လာမယ့် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် တာဝန်ပြန်လည်ထမ်းဆောင်ဖို့ စစ်အာဏာသိမ်းချိန် အကြမ်းမဖက် အာဏာဖိဆန်ခဲ့ကြတဲ့ CDM ပညာရေးဝန်ထမ်းတွေ တာဝန်ပြန်လည် ထမ်းဆောင်ကြဖို့ ဒီကနေ့ ရက်စွဲနဲ့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဒီလိုဖိတ်ခေါ်တဲ့အပေါ် CDM ပညာရေး ဝန်ထမ်းတဦးလည်းဖြစ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများ အဖွဲ့ချုပ်က ဆရာတဦးကတော့ သူ့သဘောထားကိုခုလို ဗွီအိုအေကိုပြောလာပါတယ်။

“သူတို့ကို အစကတည်းက အစိုးရလို့မှ မသတ်မှတ်ခဲ့တာကို။ မသတ်မှတ်လို့ ကျနော်တို့က CDM လုပ်ခဲ့တာလေ။ သူတို့ပြန်ခေါ်တဲ့စာ ဘယ်လောက်ထုတ်ထုတ် ပြန်ဝင်ဖို့အကြောင်းမရှိတော့ဘူး။ ကျနော်တို့က ဖောင်ဖျက်ခဲ့ပြီးသားလေ။ သူတို့ဘယ်လိုခေါ်ခေါ် ကိုယ့်ပြည်သူ့အစိုးရ တက်မှ အလုပ်ပြန်ဝင်မယ်။... ဆိုတော့ သူတို့ထုတ်ပြန်ချက်မှာ ဟာသတခုလောက်ပဲ မြင်တယ်။ ဒီထက်မပိုဘူးဗျ။”

စစ်ကောင်စီ ဖိတ်ခေါ်ထားတဲ့ ကြေညာချက်အရ တာဝန်ပြန်ထမ်းဆောင်မယ့် CDM ဝန်ထမ်းတွေရဲ့ ပျက်ကွက်ခဲ့တဲ့ကာလတွေအတွက် လစာမဲ့ခွင့်အဖြစ် သတ်မှတ်မှာဖြစ်တယ်လို့ ဆိုထားပါတယ်။ ကြီးလေးတဲ့ရာဇဝတ်မှု ကျူးလွန်ထားသူတွေကလွဲပြီး တာဝန်ပြန်လည်ထမ်းဆောင်နိုင်မှာ ဖြစ်တယ်လို့လည်း အဲ့ဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။ တာဝန်ပြန် လည်ထမ်းဆောင်လိုတဲ့ အခြေခံပညာ ဝန်ထမ်းတွေအနေနဲ့ နောက်ဆုံး တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျောင်း၊ ပညာရေးမှူးရုံး စတဲ့ နေရာတွေမှာ အယူခံလွှာတင်သွင်းရမယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

စစ်ကောင်စီဘက်က ပြီးခဲ့တဲ့ စာသင်နှစ်လယ်ကစပြီး ကျောင်းတွေပြန်ဖွင့်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီမှာ လက်ရှိ ပညာရေးစနစ်ကိုနားလည်တတ်ကျွမ်းသူ တော်တော်များများမရှိတာကြောင့် ဆရာဆရာမ လိုအပ်ချက်တွေဖြစ်ခဲ့ပါတယ်။ စစ်ကောင်စီဟာ ပုံမှန်အခြေအနေတွေ ပြန်ဖြစ်လာဖို့ ဖြစ်တဲ့နည်းနဲ့ကျောင်းကိုဖွင့်လှစ်နေတာလို့ ဆရာဆရာမများသမဂ္ဂ ဆရာက သုံးသပ်ပါတယ်။

“ခေတ်အဆက်ဆက်က စစ်ကောင်စီက အရင်ဦးသန်းရွှေလက်ထက်ထဲက ဆေးမြီးတိုနဲ့ ကျင့်သုံးခဲ့တာပဲလေ။ ဆရာအင်အားမလုံလောက်ရင် ဆေးမြီးတိုနည်းနဲ့ ခေါ်ယူလုပ်ခဲ့တာရှိတာပဲ။ ပြီးခဲ့တဲ့ နှစ်စာသင်နှစ်မှာလည်း ကျနော်တို့ CDM လုပ်ထားတယ်။ ဆေးမြီးတိုနဲ့ခေါ်တာတွေရှိတယ်။ B ed သူတို့သင်တန်းပေးခဲ့တာရှိတယ်။ အရည်အချင်းမပြည့်ပေမယ့် ပေးခဲ့တာပဲ။ ကြားထဲက ခပ်ရိုင်းရိုင်းပြောရင်တော့ ခွေးတိုးပေါက်က ဝင်ဖို့စောင့်နေသူတွေလည်းရှိတာပဲ။ ဆရာအင်အားမလုံလောက်မှုပြဿနာကိုတော့ အဲလိုဆေး မြီးတိုနဲ့ရှင်းမှာပဲ။ နောက်တချက်က ဆရာအင်အားမလုံလောက်တဲ့ အတိုင်းအတာမှာ နောက်တချက်ကလည်း ကျောင်းသားအင်အားများမှကို။ စကစအောက်မှာကျောင်းသားအင်အားများမလား မများဘူးလား။ အဲဒါတွက်ပြီးဆေးမြီးတိုနည်းသုံးလိမ့်မယ်။”

စစ်ကောင်စီအာဏာသိမ်းပြီးနောက်မှာ ဆရာ/ဆရာမတွေအပါအဝင် ပညာရေးဝန်ထမ်းအတော်များများဟာ အကြမ်းမဖက်အာဏာဖိဆန်ရေးလှုပ်ရှားမှုနဲ့အတူ စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ စစ်ကောင်စီဘက်က ဆန္ဒပြမှုတွေကို ပြင်းပြင်းထန်ထန် နှိပ် ကွပ်သလို CDM လှုပ်ရှားမှုမှာပါဝင်ခဲ့သူတွေကို ဖိအားပေးတာ အလုပ်တာဝန်ကနေ ရပ်စဲတာတွေ လုပ်ခဲ့ပါတယ်။ အဖမ်းအဆီးတချို့ပါရှိလာလို့ CDM လုပ်တဲ့ ဝန်ထမ်း အတော်များများလည်း နေရပ်ကနေ တိမ်းရှောင်ကြပါတယ်။ စစ်ကောင်စီဘက်က ကျောင်းတွေကို ပြန်ဖွင့်ဖို့ လုပ်တဲ့အခါကျတော့ စစ်ကောင်စီက ဖွင့်တဲ့ကျောင်းတွေ မတက်ဘဲ အာဏာဖိဆန်ကြဖို့ တတ်ကြွလှုပ်ရှားသူတွေက လှုံ့ဆော်ခဲ့ပါတယ်။ ဒါကြောင့် ကျောင်းပြန်မပို့ဖို့ ဆုံးဖြတ်တဲ့ မိဘတချို့လည်းရှိပါတယ်။ စစ်ကောင်စီကလုပ်တဲ့ ပညာရေးစနစ်ကို မယုံလို့ဖြစ်တယ်လို့ မော်လမြိုင်မြို့က ကျောင်းသားမိဘတဦးက ပြောပါတယ်။

“မထားဘူး။ သူတို့ပေးတဲ့ပညာရေးစနစ်ကို အလိုမရှိ၊ ဘယ်လိုမှကို လက်ခံနိုင်ဖွယ်မရှိလို့ ကျောင်းမထားဘူး။ မယုံကြည်ဘူး တတ်မြောက်မယ်လို့။ ရှေ့က လုပ်သွားတဲ့ မနှစ်က ပညာသင်နှစ်မှာ လုပ်သွားတဲ့ဟာကို ကြည့်ခြင်းအားဖြင့် အယုံအကြည်မရှိဘူး။ သူတို့ မဖွင့် ရမယ့်အချိန်မှာတောင်မှ လုံလောက်တဲ့ စာသင်ချိန်မရှိတဲ့အချိန်မှာ သူတို့ တက်သုတ်ရိုက်ပြီးတော့ စီစဉ်ပြီးတော့ ဖွင့်သွားတယ်။ ဖွင့်သွားပြီးတော့ အတန်းတင်ပေးလိုက်တယ်။ အဲ့ဒီဟာကို ကြည့်ခြင်းအားဖြင့် ဒါဟာ ပညာအစစ်အမှန်တတ်မြောက်လိမ့်မယ်လို့ မယုံကြည် ဘူးပေ့ါနော် အဓိကက။”

ကျောင်းမထားဘဲ အာဏာဖိဆန်ရေးမှာပါဝင်လိုပေမယ့် ကလေးပညာရေးအတွက် စိတ်ပူပန်ရတဲ့သူတွေလည်းရှိနေပါတယ်။ ကလေး ပညာရေးအတွက် အွန်လိုင်းကနေ ကျောင်းတက်နိုင်အောင်လည်း စီစဉ်ဖို့ ခက်ခဲလို့ ကျောင်းထားဖို့ ပြင်ဆင်နေတဲ့ မိဘတွေလည်းရှိပါတယ်။ မော်လမြိုင်မြို့က နောက်ကျောင်းသားမိဘတဦးကတော့ ကလေးတွေ အိမ်မှာနေပြီး ဂိမ်းဆော့နေတာမျိုးမဖြစ်အောင် သူ့အနေနဲ့ ကလေးတွေကို ကျောင်းထားမယ်လို့ ပြောပါတယ်။

“ကျောင်းမတက်ဘူးဆိုရင် ကလေးတွေက လေသွားနိုင်တယ်။ လေသွားမယ်ဆိုတာကလေ အခုကတော့ ကလေးတွေက ၁၃ နှစ် ၁၂ နှစ်အရွယ်ပေါ့နော်၊ ကျနော်တို့ရဲ့ သားသမီးတွေက ကလေးတွေက အဲ့ဂိမ်းမှာပဲ စွဲမယ်။ နောက်ကလေးတွေက ကျောင်းမတက်၊ ပညာမသင်ကြတဲ့အခါကျတော့ လေသွားမှာစိုးလို့ ကျောင်းထားတာပေါ့နော်။ နောက်တခုက အချို့ကျောင်းသားမိဘတွေဆိုရင်ပေါ့နော်။ ၉ တန်း၊ ၈ တန်း၊ ၁၀ တန်းတွေက ကျောင်းသားမိဘတွေဆိုရင် ကျောင်းထားသင့်တယ်လို့တော့ မြင်တာပေါ့နော်။ ဘာလို့လဲဆိုတော့ မူးယစ်ဆေးဝါးတွေက အရမ်းပေါ်နေတယ်။ ဒီအစိုးရထက်မှာပေါ့နော်။ စစ်တပ်အုပ်စိုးတဲ့စနစ်မှာ မူးယစ်ဆေးဝါး အရမ်းပေါ်နေတယ်။ အဲ့ဒါကြောင့် စိုးရိမ်လို့ ကလေးတွေကျောင်းထားတာပေါ့နော်။ မူးယစ်ဆေးဝါးက ဒီဘက်မှာဆိုရင် ကွမ်းယာဝယ်တာတောင် စောင့်နေရအုံးမယ်။ မူးယစ်ဆေးဝါးစောင့်စရာမလိုဘူး။ တထောင်တန်၊ ငါးထောင်တန် အဲ့ဒါကအစ လွယ်တယ်။ ကလေးတွေ ဒီတိုင်းကျောင်းမထားဘဲ ပစ်ထားရင် ဒီမူးယစ်ဆေးဝါးလွန်ကဲလို့ ဒီလောင်းကစားနယ်ပယ်တွေ ရောက်သွားရော။”

ဆရာ/ဆရာမများ သမဂ္ဂက ပြုစုတဲ့ စာရင်းအရဆိုရင် ပညာရေးကဏ္ဍမှာ စစ်ကောင်စီအောက် အလုပ်မလုပ်လိုတဲ့ CDM ဝန်ထမ်း တသိန်းခွဲခနီးပါးရှိတယ်လို့ သိရပါတယ်။



## ဦးပိုင်အမြတ်ငွေ တပ်တွင်း ခွဲမပေးနိုင်သေး

By ဧရာဝတီ | 17 May 2022

ဘဏ္ဍာနှစ် တနှစ်ကုန်တိုင်း အမြတ်ငွေခွဲဝေပေးကျဖြစ်သော ဦးပိုင်အမြတ်ငွေအား စစ်တပ်ကအာဏာသိမ်းပြီးနောက် မပေးနိုင်သည်မှာ ၇ လကျော်ကြာနေပြီဟု စစ်ကောင်စီလက်အောက် တွင် တာဝန်ထမ်းဆောင်နေသော အရာရှိစစ်သည်များထံမှ သိရသည်။

၂၀၂၀-၂၁ ဘဏ္ဍာနှစ်သည် စက်တင်ဘာလ ၃၀ ရက်နေ့တွင်ကုန်ဆုံးသွားခဲ့ပြီး အဆိုပါဘဏ္ဍာနှစ်အတွက် ဦးပိုင်အမြတ်ငွေအား ၂၀၂၁ ခုနှစ် နိုဝင်ဘာလဆန်းတွင် ပေးရမှာဖြစ်သော်လည်း ၂၀၂၂ ခုနှစ်မေလဆန်းအထိ သက်ဆိုင်ရာတာဝန်ရှိသူများက ခွဲမပေးသေးကြောင်း သိရသည်။

စစ်ကောင်စီ တပ်သားများသည် လွန်ခဲ့သော နှစ် ၂၀ ကျော်ကစ၍ အောက်ဆုံး တပ်သားမှ အရာရှိ အဆင့်ဆင့်အထိ မြန်မာစီးပွားရေးဦးပိုင်တွင် ရှယ်ယာ ထည့်ကြရသည်။ ရာထူးအဆင့်အလိုက် ထည့်ဝင်ရသည့် ရှယ်ယာငွေပမာဏ ကွာခြားသလို ရရှိသည့် အမြတ် ငွေလည်း ကွာခြားကြသည်။ သို့သော် သတ်မှတ်ထားသော ရှယ်ယာထည့်ဝင်ငွေပမာဏအတိုင်း စစ်သားတိုင်းထည့်ရသည်။

အရာရှိအဆင့်တွင် ဗိုလ်ကြီးတယောက်သည် မြန်မာစီးပွားရေးဦးပိုင်တွင် ကျပ်သိန်း ၃၀ ရှယ်ယာထည့်ရသည်။ အခြားအဆင့် စစ်သည်များအနေဖြင့် ကျပ်ငွေ ၁၅ သိန်း မဖြစ်မနေ ထည့်ကြရသည်။ ဦးပိုင်အတွက် ရှယ်ယာထည့်ဝင်ငွေအား ငွေကြေးတတ်နိုင်သူများအနေဖြင့် တလုံးတည်းထည့်ဝင်နိုင်သော်လည်း အချို့သော စစ်သည်များအနေဖြင့် ရရှိသောလစာထဲမှ လစဉ် ဖြတ်တောက်ပြီး ထည့်ဝင်ကြရသည်။

အစုရှယ်ယာထည့်ဝင်ထားသော စစ်သည်တိုင်းအတွက် မြန်မာစီးပွားရေးဦးပိုင်မှ နှစ်စဉ်အမြတ်ငွေ ခွဲပေးခဲ့သည်။ ပုံမှန်အားဖြင့် နှစ်စဉ်အောက်တိုဘာလတွင် ခွဲဝေပေးလေ့ရှိပြီး မြို့ပြနှင့်ဝေးသော တပ်ရင်းတပ်ဖွဲ့များအနေဖြင့် ဒီဇင်ဘာလလယ်ပိုင်းလောက်မှသာ ဦးပိုင်မှပေးသော အမြတ်ငွေကို ရရှိကြသည်။

ရှယ်ယာထည့်ဝင်ထားသော ပမာဏပေါ်မူတည်၍ ရရှိသောအမြတ်ငွေပမာဏ ကွာခြားသွားသည်။ ထုတ်ပေးသော အမြတ်ငွေကလည်း တနှစ်နှင့်တနှစ် မတူညီပါ။ အနည်းဆုံးပမာဏအဖြစ် ရှယ်ယာ ကျပ်တသိန်း အပေါ် တနှစ် အမြတ်ငွေ ကျပ်သုံး သောင်းခန့် ရရှိကြသည်။ တပ်သားတယောက်အနေဖြင့် တနှစ် ဦးပိုင်အမြတ်ငွေ ကျပ်လေးသိန်းခွဲခန့် ရရှိကြသည်။

အောက်ဆုံးများများ မရသည့်နေရာများတွင် တာဝန်ထမ်းဆောင်နေရသော အရာရှိစစ်သည်များအတွက် ဦးပိုင်မှ နှစ်စဉ် ရရှိသော အမြတ်ငွေသည် သူတို့အတွက် မက်လောက်စရာမဟုတ်သည်တိုင် အသက်ရှူတော့ချောင်ကြသည်။

သို့သော် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ထုတ်ကုန်ထဲက လူသုံးများသော ဘီယာနှင့်စီးကရက်များအား ပြည်သူအများစုက မသုံးတော့ပဲ သပိတ်မှောက်ခဲ့သည့်အတွက် ဦးပိုင်အမြတ်ငွေ လျော့နည်းသွားခဲ့ကြောင်း စီးပွားရေးအသိုင်းအဝိုင်းက ဆိုကြသည်။

ဦးပိုင်အမြတ်ငွေ လျော့နည်းကျဆင်းသွားသောကြောင့် တပ်တွင်းနှင့် အငြိမ်းစားများအား ပုံမှန်အမြတ်ငွေ ထုတ်မပေးနိုင်ဆိုသည့်အပေါ် မယုံကြည်သူများ ရှိသည်။

“ဦးပိုင်က လုံးဝမမြတ်တော့တာ မဟုတ်ဘူး။ စစ်တပ်ထုတ်ကုန်တွေကို ပြည်သူတွေက သပိတ်မှောက်လို့ အမြတ်ငွေလျော့သွားပေမယ့် ရတဲ့အမြတ်တွေကိုလည်း စစ်သားတွေကိုမပေးပဲ တခြားနေရာ တွေမှာ သုံးလိုက်တာ” ဟု လက်ရှိစစ်တပ်တွင် တာဝန်ထမ်းဆောင်နေဆဲအရာရှိတဦးက ပြောသည်။

၂၀၂၂ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် ပြည်သူ့ဘက်ကူးပြောင်းလာသော ဗိုလ်ကြီးရဲမင်းဦးက စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဦးပိုင်အမြတ်ငွေများအား စစ်သည်များအား မပေးဘဲ ဗိုလ်ရှုသဘင်အခမ်းအနား၊ တပ်မတော်နေ့ အခမ်းအနား ပြုလုပ်ခြင်းနှင့် သင်္ကြန်ကာလ ပျော်ပွဲရွှင်ပွဲများ စသည်တို့တွင် အသုံးပြုလိုက်သည်ဟု ယူဆကြောင်း မြန်မာ့နောင်း သတင်းဌာနနှင့်အင်တာဗျူးတွင် ပြောကြားခဲ့သည်။

<https://burma.irrawaddy.com/business/2022/05/17/251911.html>

## အမေရိကန်-အာဆီယံ ပူးတွဲကြေညာချက်ကို စစ်ကောင်စီကန့်ကွက်မှုအပေါ် အင်ဒိုနီးရှား တုံ့ပြန်

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ) | 2022.05.16



၂၀၂၂ ခုနှစ် မေလ ၁၃ ရက်နေ့က အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တွင် ပြုလုပ်ခဲ့သော အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေး။ Photo: AFP

မေလ ၁၂ ရက်နဲ့ ၁၃ ရက်က အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့မှာ ပြုလုပ်ခဲ့တဲ့ အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးအပြီးထုတ်ပြန်ခဲ့တဲ့ အချက် ၂၈ ချက်ပါ ပူးတွဲကြေညာချက်မှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အချက်တစ်ချက်ကို ထည့်သွင်း ရေးသားထားတာ

ပါဝင်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေအနေကို အထူးစိုးရိမ်တဲ့အကြောင်းနဲ့ အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို အမြန် အကောင်အထည်ဖော်ဖို့ တိုက်တွန်းထားပါတယ်။ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဖို့၊ လူသားချင်း စာနာမှုအကူအညီတွေကို ခွဲခြားမှုမရှိဘဲ ပေးခွင့်ပြုဖို့၊ အကြမ်းဖက်မှုတွေ အမြန်ဆုံးရပ်ဖို့ အပြင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်ပေးဖို့လည်း တိုက်တွန်းထားတာ ဖြစ်ပါတယ်။

အဲဒီပူးတွဲကြေညာချက်ထဲက စာပိုဒ် ၂၆ မှာပါတဲ့ အသုံးအနှုန်းတွေဟာ အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာ၊ သက်ဆိုင်ရာ နိုင်ငံကို သမာသမတ်ကျတဲ့နည်းနဲ့ ချဉ်းကပ်မှု မရှိတာကို အထင်အရှားတွေ့ရှိရတဲ့အပြင် အချို့အကြောင်းအရာတွေဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာအတွင်း ရှိတဲ့ကိစ္စတွေ ဖြစ်ပြီး အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးချက်ပါ အချက်တွေထက် ကျော်လွန်နေတဲ့ တောင်းဆိုချက်တွေ ပါဝင်နေတယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၁၄ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို မြန်မာနိုင်ငံက နိုင်ငံရေးအရ ကိုယ်စားမပြုသူပဲ တက်ရောက်ဖို့ အမေရိကန်နိုင်ငံဘက်က ဖိတ်ကြားမှုဟာ မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုနဲ့ တန်းတူရည်တူရှိမှုတွေကို လိုက်နာခြင်းမရှိတဲ့အတွက် မတက်ရောက်ခဲ့တာ ဖြစ်ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဌာနရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

အခုလို စစ်ကောင်စီဘက်က စွပ်စွဲချက်နဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် Teuku Faizasyah ကို RFA ရဲ့ ညီနောင်သတင်းဌာန Benar news က ဆက်သွယ်မေးမြန်းတဲ့အခါမှာ အခုလို တုံ့ပြန်ဖြေကြားခဲ့ပါတယ်။

“အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးချက်ဟာ အာဆီယံ ခေါင်းဆောင်တွေနဲ့ မြန်မာစစ်ခေါင်းဆောင်ရဲ့ တွေ့ဆုံမှုရလဒ်အနေနဲ့ ပေါ်ထွက်လာတာပါ။ ဒါကြောင့်လည်း မြန်မာနိုင်ငံအနေနဲ့ ဒီသဘောတူညီချက်တွေကို

လက်တွေ့ အကောင်အထည်ဖော်ဖို့ အမေရိကန်-အာဆီယံ ထိပ်သီးညီလာခံကနေ တောင်းဆိုခဲ့တာ သဘာဝကျပါတယ်”

စစ်ကောင်စီဘက်က အကြမ်းဖက်အဖွဲ့နဲ့ တရားမဝင်အသင်းအဖွဲ့တွေလို သတ်မှတ် ကြေညာထားတဲ့ အဖွဲ့တွေက ကိုယ်စားလှယ်တွေကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ဝါရှင်တန်ဒီစီမှာ လက်ခံတွေ့ဆုံခဲ့တာကိုလည်း ပြင်းထန်စွာ ကန့်ကွက်တဲ့အကြောင်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ( CRPH)၊ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ ( PDF) တွေကို စစ်ကောင်စီက အကြမ်းဖက် အဖွဲ့တွေလို့ သတ်မှတ်ကြေညာထားတာပါ။

အင်ဒိုနီးရှားနိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် Teuku Faizasyah က ထိပ်သီးညီလာခံ အတွင်းမှာ မြန်မာနိုင်ငံအလံနဲ့ ထိုင်ခုံတစ်ခုကို ပြင်ဆင်ထားပေးမယ့် ထိုင်သူမရှိဘဲ လစ်လပ်နေခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့တာဝန်ရှိသူတွေ တက်ရောက်မှု ရှိမရှိတော့ မသိရပါဘူး လို့ သူ့ရဲ့တုံ့ပြန်စာမှာ ရေးထားပါတယ်။

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ရှားမန်းအပါအဝင် အစိုးရထိပ်တန်း အရာရှိတွေက NUG အစိုးရနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံခဲ့သလို လုံခြုံရေးအစောင့်အရှောက်နဲ့ပါ တာဝန်ယူပေးနေတာဖြစ်ပြီး အာဆီယံအသင်းဝင် မလေးရှားရဲ့ နိုင်ငံခြားရေးဝန်ကြီးကလည်း NUG နိုင်ငံခြားရေး ဝန်ကြီးကို လက်ခံတွေ့ဆုံပြီးတဲ့နောက် စစ်ကောင်စီဘက်က တုံ့ပြန်တာဖြစ်ပါတယ်။

<https://www.rfa.org/burmese/news/objection-of-military-council-upon-meeting-with-us-asean-and-nug-and-rebuttal-of-indonesia-foreign-ministry-05162022165245.html>

## စစ်ကောင်စီရဲ့ မြန်မာနိုင်ငံကိုယ်စားပြုမှု အပေါ် နိုင်ငံရေးသုံးသပ်သူတွေရဲ့ အမြင်တချို့

၁၇ မေ ၂၀၂၂ | ခင်မျိုးသက်

စစ်တပ်အာဏာသိမ်းတာ တနှစ်ကျော်လာချိန်မှာ အာဆီယံအစည်းဝေးတွေအတွက် စစ်ကောင်စီကိုမဖိတ်ကြားတော့သလို မကြာခင်က ကျင်းပခဲ့တဲ့ အမေရိကန်- အာဆီယံ အထူးအစည်းဝေးမှာလည်း မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် တက်ရောက်ခွင့်မရခဲ့ပါဘူး။ ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီးကိုတော့ အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီးနဲ့ တာဝန်ရှိသူတွေက တွေ့ဆုံဆွေးနွေးခဲ့သလို အာဆီယံအဖွဲ့ဝင် မလေးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးကလည်း ဝါရှင်တန်မှာပဲ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ စစ်ကောင်စီရဲ့ သံတမန်ရေးရာ အနေထားနဲ့ပတ်သက်ပြီး နိုင်ငံရေးသုံးသပ်သူတွေရဲ့ အမြင်တွေကဘယ်လိုရှိပါသလဲ။ ရန်ကုန်က ပေးပို့တဲ့ သတင်းကို ဒေါ်ခင်မျိုးသက် ကပြောပြပေးမှာပါ။

မေလ ၁၂ - ၁၃ ရက်တွေမှာ ဝါရှင်တန်ဒီစီမှာ သမ္မတဂျိုးဘိုင်ဒန် ကမကထ ပြုလုပ်ကျင်းပတဲ့ အမေရိကန်- အာဆီယံ အထူးအစည်းအဝေးမှာ မြန်မာစစ်ကောင်စီကို မဖိတ်ခေါ်တာဟာ စစ်ကောင်စီအတွက် သံတမန်ဆက်ဆံရေးမှာ ဖယ်ကျဉ်ခံရလိုက်တာလို့ နိုင်ငံရေးသုံးသပ်သူတွေက ဝေဖန်ကြပါတယ်။ တချိန်တည်းမှာပဲ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို အမေရိကန်ရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ဝါရှင်တန်ဒီစီမှာ လက်ခံတွေ့ဆုံလိုက်တာဟာ မြန်မာပြည်မှာ အုပ်ချုပ်ရေး အဏာကို ရယူထားတဲ့ စစ်ကောင်စီအတွက်တော့ သံတမန်ရေးရာရ ထိုးနှက်ချက်တခုဖြစ်တယ်လို့ နိုင်ငံရေး သင်တန်းတွေကို ပို့ချပေးနေတဲ့ ဒေါက်တာမြင့်သိန်းကပြောပါတယ်။



" လက်တွေ့ဆန်တဲ့ နိုင်ငံရေး စဉ်းစားချက်အရ အနာဂတ်ကာလ မြန်မာပြည်သူလူထုနဲ့ ဆက်ဆံမယ်ဆိုရင် အလားအလာရှိ၊ အောင်မြင်နိုင်ခြေရှိတဲ့ အနေအထားလို့ သူတို့သုံးသပ်ပုံ ရတယ်ပေါ့နော်။ ဒါကြောင့်မို့လည်း NUG ဝန်ကြီးတယောက်ကို ခြေချခွင့်ပေး လုပ်တာဆိုတော့ သံတမန်ရေး ဆက်ဆံရေးအရ သူ့ရဲ့မဟာမိတ် မိတ်ဖက် သူ့ရဲ့ strategic partner တွေကို signal ပြလိုက်တဲ့သဘောပါပဲ။ ဆိုတော့ ဒါက သံတမန်ရေးရာ ကျရှုံးခန်းရဲ့အစပဲ ရှိပါသေးတယ်။"

NUG နိုင်ငံခြားရေးဝန်ကြီးကို အမေရိကန် တာဝန်ရှိသူတွေက တွေ့ဆုံဆွေးနွေးခဲ့တဲ့အပေါ် စစ်ကောင်စီဘက်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာဖြစ်ပြီး အမေရိကန်ရဲ့ ရပ်တည်ချက်အပေါ်မှာပါ မေးခွန်းထုတ်ခဲ့တာဖြစ်ပါတယ်။

အမေရိကန်နဲ့ အာဆီယံခေါင်းဆောင်တွေကတော့ သူတို့ရဲ့ ၂ရက်တာ တွေ့ဆုံမှုအပြီးမှာ ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံထဲက အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့၊ ထိန်းသိမ်းထားတဲ့ နိုင်ငံရေးသမားတွေကို ပြန်လွှတ်ပေးဖို့၊ အာဆီယံ ခေါင်းဆောင်တွေရဲ့ ဘုံသဘောတူညီမှုတွေကို အပြည့်အဝ အကောင်အထည်ဖော်ပေးဖို့ စစ်ကောင်စီကို ထပ်ပြီး တောင်းဆိုလိုက်ပါတယ်။

အာဆီယံအဖွဲ့ဝင် မလေးရှားနိုင်ငံကတော့ မြန်မာနိုင်ငံရဲ့ ပိုပြီးဆိုးရွားလာတဲ့ အခြေအနေတွေကို ထောက်ပြပြီး ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUGနဲ့ ဆက်ဆံရေး ထူထောင်ဖို့ တိုက်တွန်းခဲ့တာပါ။

ဧရာဝတီတိုင်းမ် သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဆလိုင်းသန့်စင်ကလည်း အာဆီယံက ဘုံသဘောတူညီထားတဲ့ အရာတွေကို တနှစ်ကျော်လာတဲ့အထိ အကောင်အထည် မဖော်နိုင်တာဟာ စစ်ကောင်စီဘက်က ကြီးမားတဲ့ဆုံးရှုံးမှု ဖြစ်ကြောင်းပြောပါတယ်။

" အာဆီယံလို ဒေသတွင်းနိုင်ငံရဲ့ အစည်းဝေးတက်ခွင့်တောင် ဆုံးရှုံးတယ်၊ နောက်ပြီး တရုတ်နဲ့ အာဆီယံ ထိပ်သီးအစည်းအဝေး တက်ခွင့်ဆုံးရှုံးတယ်။ နောက်ပြီး အမေရိကန်- အာဆီယံ ထိပ်သီး အစည်းအဝေး တက်ခွင့်တွေ ဆုံးရှုံးတယ်။ တောက်လျှောက် စစ်ကောင်စီဘက်က အာဏာသိမ်း စစ်ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ဒီအစည်းအဝေးတွေကို တက်ခွင့်မရတာကို ပြန်ကြည့်လိုက်ရင် စစ်ကောင်စီသည် သံတမန်ရေးအရကိုက NUG ကိုရှုံးနေပြီဆိုတာ ထင်ရှားပါတယ်။"

စစ်ကောင်စီဟာ ကုလသမဂ္ဂမှာလည်း မြန်မာနိုင်ငံကိုယ်စားပြုတဲ့ ပြောရေးဆိုခွင့်ကိုလည်း လက်လွှတ်ဆုံးရှုံး ထားရပါတယ်။ နိုင်ငံတကာဆက်ဆံရေး ပညာရှင်တဦးဖြစ်တဲ့ ဒေါက်တာယဉ်မျိုးသူ ကတော့ စစ်ကောင်စီဟာ အခုအခြေအနေမျိုးမှာ ဖိအားတွေ ကြုံတွေ့နိုင်တာမှန်ပေမဲ့ လက်ရှိမှာ မြန်မာနိုင်ငံဟာ အမေရိကန်အပါအဝင် နိုင်ငံပေါင်း ၈၀ နဲ့ သံတမန်ဆက်ဆံရေး ရှိနေဆဲဖြစ်သလို သံရုံးတွေလည်း အပြန်အလှန်ထားရှိထားဆဲ ဖြစ်တဲ့အတွက် နိုင်ငံတကာနဲ့ သံတမန်ဆက်ဆံရေးမှာ ကျရှုံးတယ်လို့ ယတိပြတ်ပြောလို့မရဘူးလို့ ဆိုပါတယ်။

" ဒီလိုမျိုး အာစီယံ- ယူအက်စ် summit မှာ မြန်မာနိုင်ငံကို vacant ( နေရာလွတ်) ထားတယ်ပေါ့နော်၊ ဒါတနည်းအားဖြင့်တော့ ဒီဥစ္စာက တနည်းအားဖြင့် လုပ်လေ့လုပ်ထ ရှိပါတယ်ရှင်။ ဟိုအရင်က US လည်း Human Rights Council မှာ US နေရာကို vacant လုပ်ထားတာရှိတယ် ပြီးခဲ့တဲ့ငါးနှစ်ကပေါ့။ ဒါကတော့ အပျော့ပျောင်းဆုံး remind ( သတိပေး) တဲ့အဆင့်ပေါ့နော်။ သံတမန်ရေးအရ ကျရှုံးလား မကျရှုံးလားဆိုတာ ကျမအတွက်ကတော့ ဘာနဲ့တွက်လဲဆိုရင် မြန်မာနိုင်ငံက ဘယ်သံရုံးတွေ ရုတ်သိမ်းသွားလဲဆိုတာနဲ့ အရင်ဆုံးကြည့်တယ်။ အခုအချိန်အထိတော့ ဘယ်သံရုံးမှ ရုတ်သိမ်းတာ မရှိတဲ့အတွက် diplomatic failure မဟုတ်ဘူးရှင်။"

ဒေါက်တာမြင့်သိန်းကတော့ တချို့နိုင်ငံတွေက မြန်မာနိုင်ငံအတွက် မဟာဗျူဟာမြောက် အရေးပါတဲ့ နိုင်ငံတွေမဟုတ်လို့ သူ့အနေနဲ့ ဒါကိုလက်မခံကြောင်း ပြောပါတယ်။

" နိုင်ငံတကာရေး ထုံးတမ်းစဉ်လာအရဖွင့်ထားတဲ့ သံတမန်ဆက်သွယ်မှု ရှိနေတာကို သံတမန်ရေးရာအောင်မြင်မှု ရှိနေဆဲပဲလို့တော့ ယတိပြတ်ပြောလို့မရဘူး။ အထူးသဖြင့် သူ့ရဲ့မိတ်ဖက်တွေဖြစ်တဲ့ တရုတ်နဲ့ ရုရှားတို့ရဲ့ သံရုံးတွေ၊ အမေရိကန်သံရုံးတွေ ရှိနေဆဲ ဖြစ်ပေမဲ့လည်း အခြေအနေတွေက အချိန်မရွေးပြောင်းသွားနိုင်တယ်။ စတင်အချက်ပြမှုကိုတော့ ကြီးကြီးမားမား တွေ့လိုက်ရပြီဆိုတော့ အနှစ်သာရအားဖြင့်တော့ ကမ္ဘာ့ထိပ်သီး အင်အားကြီးနိုင်ငံတွေ ဦးဆောင်နိုင်ငံတွေဘက်ကနေ သံတမန်ရေးရာ လျော့ချမှုလို့ ယေဘုယျပြောလို့ရပါတယ်။"

တရုတ်နဲ့ ရုရှားကတော့ စစ်ကောင်စီ အာဏာသိမ်းချိန်ကစလို့ မြန်မာနိုင်ငံရေးမှာ နှုတ်ဆိတ်နေပေမဲ့ စီးပွားရေး စစ်ရေးအရတော့ နောက်ကွယ်က ပံ့ပိုးမှုတွေရှိနေတယ်ဆိုတာ လေ့လာသူတွေက ထောက်ပြကြပါတယ်။ မလေးရှား နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ကတော့ မြန်မာစစ်ကောင်စီကို အသိအမှတ်မပြုတဲ့အကြောင်းနဲ့ အတိုက်အခံ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ရွေးကောက်ခံအစိုးရအဖြစ် အသိအမှတ်ပြုဖို့လိုတဲ့အကြောင်း သတင်းမီဒီယာကို ပြောဆိုထားတာပါ။

<https://burmese.voanews.com/a/military-council-asean/6576403.html>

## **"ပြည်သူတွေက စစ်ကောင်စီနဲ့ ဆွေးနွေး အပေးအယူလုပ်ဖို့ စိတ်မဝင်စားဘူး"**

ဧရာဝတီ | 17 May 2022

၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးနောက် မြန်မာစစ်ကောင်စီသည် ၎င်းတို့၏ အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ နိုင်ငံရေးအကျဉ်းသားများ လွတ်ပေးရန်နှင့် အတိုက်အခံများနှင့် ညှိနှိုင်းရန် နိုင်ငံတကာ တောင်းဆိုမှုများကို လျစ်လျူရှုနေသည်။

အနောက်နိုင်ငံအချို့က အရေးယူပိတ်ဆို့မှုများ ချမှတ်သော်လည်း အင်အားကြီး အိမ်နီးချင်းများဖြစ်သည့် တရုတ်နှင့် အိန္ဒိယ နိုင်ငံတို့ကမူ ကိုယ်ကျိုးစီးပွားကို ကာကွယ်ရန်အတွက်သာ ကြိုးစားနေသည်။ ဒေသတွင်းအဖွဲ့အစည်းဖြစ်သော အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) သည် ထိုက်စွာတွင် သဘောထားကွဲလွဲနေပြီး အချို့အဖွဲ့ဝင်များက စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံနေပြီး အချို့အဖွဲ့ဝင်များက စင်ပြိုင်အမျိုးသား ညီညွတ်ရေးအစိုးရနှင့် ထိတွေ့ဆက်ဆံရန် တောင်းဆိုနေသည်။

မြန်မာအကျပ်အတည်းကို ကိုင်တွယ်ရန် ဒေသတွင်းနှင့် နိုင်ငံတကာ အားထုတ်မှုများ၏ လက်ရှိအခြေအနေကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်အဖြစ် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိထမ်းဆောင်ခဲ့ပြီး လက်ရှိအချိန်တွင် စတန်းဖို့ဒ်တက္ကသိုလ်ရှိ ဝေါလ်တာ ရှော်ရန်စတီန်း အာရှပစိဖိတ်သုတေသနဌာနတွင် ဧည့်ပညာရှင်အဖြစ် လုပ်ကိုင်နေသူ စကော့မာရှယ်ကို ဧရာဝတီသတင်းဌာနက တွေ့ဆုံမေးမြန်းထားသည်။

**မေး ။** အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ကြေကွဲစရာဖြစ်ရပ် အများအပြား ဖြစ်တယ်။ သူတို့ရဲ့ အပြုအမူပြောင်းသွားအောင် ဒါမှမဟုတ် အလျော့ပေးလာအောင် စစ်အုပ်စုကို ဖိအားပေးနေရုံနဲ့ မလုံလောက်ဘူး။ နိုင်ငံတကာ အသိုက်အဝန်းနဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) လို ဒေသဆိုင်ရာ အဖွဲ့အစည်းတွေ အနေနဲ့ မြန်မာပြည်သူတွေကို ဘယ်လိုကူညီသင့်တယ်လို့ ထင်ပါသလဲ။

**ဖြေ ။** ကျနော်စဉ်းစားမိတာ နှစ်ခုရှိတယ်။ ပထမတစ်ခုက ဒီပြဿနာကို အာဆီယံက ဖြေရှင်းနိုင်တယ်လို့ မထင်ဘူး။ သေချာတာကတော့ သူတဖွဲ့တည်းနဲ့ မဖြေရှင်းနိုင်ဘူး။ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်က ရည်ရွယ်ချက် ကောင်းကောင်းနဲ့ ချမှတ်ခဲ့တာဖြစ်ပေမယ့် အဲဒီအချက်တွေကို အကောင်အထည်ဖော်ခြင်း မရှိသလို ကျနော်အမြင်မှာ လက်ရှိ မြန်မာနိုင်ငံ အခြေအနေနဲ့လည်း ကိုက်ညီခြင်းမရှိဘူး။

**ဘုံသဘောတူညီချက် ၅ ချက်ကို အားကိုးနေရင် အမှားပဲဖြစ်မယ်။ စစ်အုပ်စုက ဆင်ခြင်တုံတရားကို လုံးဝ ငြင်းဆန်ပြီး ဘာအလျော့ပေးတာကိုမှ လုပ်မှာမဟုတ်တဲ့အတွက် ကျနော်က အာဆီယံကို အရမ်းကြီးတော့ အပြစ်မတင်ဘူး။**

ဒါကြောင့် ဒီ ဘုံသဘောတူညီချက် ၅ ချက်ကို အားကိုးနေရင် အမှားပဲဖြစ်မယ်။ စစ်အုပ်စုက ဆင်ခြင်တုံတရားကို လုံးဝ ငြင်းဆန်ပြီး ဘာအလျှော့ပေးတာကိုမှ လုပ်မှာမဟုတ်တဲ့အတွက် ကျနော်က အာဆီယံကို အရမ်းကြီးတော့ အပြစ်မတင်ဘူး။

ဒုတိယစဉ်းစားမိတာက အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နဲ့ စစ်ကောင်စီကို ဆန့်ကျင်သူတွေကို ပိုမိုထိတွေ့ ဆက်ဆံသင့်တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက လူသိရှင်ကြား အကြံပြုတာက အရေးကြီးတယ်။ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမင်းက ဒေါ်ဇင်မာအောင်ကို ဝါရှင်တန်မှာ တွေ့ဆုံလိုက်တာကို တွေ့ရလို့ ကျနော် ဝမ်းသာတယ်။

**မေး ။ ။** တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အခြားသက်ဆိုင်သူတွေအပြင် NUG ဟာ အမေရိကန် ပြည်ထောင်စုနဲ့ အာဆီယံက ထိတွေ့ဆက်ဆံနေသင့်တဲ့ အကောင်းဆုံး ရွေးချယ်စရာလို့ ထင်လား။

**ဖြေ ။ ။** တချို့လူတွေက NUG ကို အပြည့်အဝ သဘောမကျဘူးဆိုတာ ကျနော်သိတယ်။ ဒါပေမယ့် NUG ဟာ စစ်အုပ်စုထက် အများကြီး ပိုပြီး တရားဝင်တဲ့ အရေးကြီးတဲ့ သက်ဆိုင်သူဖြစ်တယ်ဆိုတာ သေချာတယ်။ NUG နဲ့ နိုင်ငံကို ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် ပြန်ရောက်အောင် ကြိုးစားနေသူတွေနဲ့ ထိတွေ့ဆက်ဆံတာက အသုံးဝင်မယ်လို့ ကျနော်ထင်တယ်။

**မေး ။ ။** ဘယ်ကိုမှ ခရီးမရောက်ဘဲ လူတွေက ဘုံသဘောတူညီချက် ၅ ချက်အကြောင်းပဲ ပြောနေတော့ အာဆီယံနဲ့ ပတ်သက်ရင် ဝေဖန်မှုတွေရှိတယ်။ ကျနော်တို့ ကိုယ်တိုင်လည်း ဒီဘုံသဘောတူညီချက် ၅ ချက်ရဲ့ ဓားစာခံတွေ ဖြစ်နေတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ အနောက်နိုင်ငံတွေက မြန်မာ အကျပ်အတည်းကို အာဆီယံကို လွှဲအပ်လိုက်လို့ ဝေဖန်မှုတွေလည်း ရှိတယ်။ အာဆီယံဟာ အစွမ်းအစ မရှိဘူး၊ အာဏာမရှိဘူး၊ မြန်မာနဲ့ ပတ်သက်လို့ အောင်မြင်မှု မရသလောက်ဖြစ်နေတယ်ဆိုတာ ကျနော်တို့ သိတယ်။ အနောက်နိုင်ငံတွေက ဒီပြဿနာကို ဘာကြောင့် အာဆီယံကို လွှဲအပ်တာလဲ။

**ဖြေ ။ ။** မျှတတပြောရင် အမေရိကန် ပြည်ထောင်စုအနေနဲ့ ဒီပြဿနာကို အာဆီယံက ဖြေရှင်းမယ်လို့ မျှော်လင့်စရာ မလိုဘူး။ အမှန်က ဒီပြဿနာကို ဖြေရှင်းပေးနိုင်မယ့် ပြင်ပနိုင်ငံ တနိုင်ငံမှလည်း ကျနော်မသိဘူး။ အာဆီယံက အကူအညီပေးနိုင်တယ်။ ဒီတော့ ဘုံသဘောတူညီချက် ၅ ချက်နဲ့ ကျန်တဲ့ကိစ္စတွေဆီကို ပြန်ရောက်သွားတယ်။

**အပစ်အခတ် ရပ်စဲရေးလား၊ ကောင်းပြီ။ စစ်အုပ်စုက အကြမ်းဖက်မှုတွေ ရပ်ဆိုင်းလိုက်ပြီး ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲတွေကို ခွင့်ပြုရင် အသုံးဝင်မယ်။ ဒါပေမယ့် အဲဒီလိုဖြစ်မယ်လို့ ထင်တဲ့သူရှိလား။**

ဒီသဘောတူညီချက်တွေကို အကောင်အထည် မဖော်ရုံသာမက အခြေအနေနဲ့လည်း ကိုက်ညီမှု မရှိဘူး။ အပစ်အခတ် ရပ်စဲရေးလား၊ ကောင်းပြီ။ စစ်အုပ်စုက အကြမ်းဖက်မှုတွေ ရပ်ဆိုင်းလိုက်ပြီး ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲတွေကို ခွင့်ပြုရင် အသုံးဝင်မယ်။ ဒါပေမယ့် အဲဒီလိုဖြစ်မယ်လို့ ထင်တဲ့သူရှိလား။

ဒုတိယအချက်က ဆွေးနွေးပွဲ။ မြန်မာပြည်သူတွေအတွက် ကျနော် မပြောတတ်ပေမယ့် ပြည်သူတွေက စစ်ကောင်စီနဲ့ ဆွေးနွေး အပေးအယူလုပ်ဖို့ စိတ်မဝင်စားဘူး။ သူတို့ အာဏာလက်လွှတ်လိုက်တာပဲ လိုချင်တယ်။ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ အနည်းဆုံး အခုအချိန်မှာ လုံးဝလက်တွေ့မကျတဲ့ ဆွေးနွေးပွဲတွေ တောင်းဆိုနေမယ့်အစား အဲဒီအားထုတ်မှုတွေကို ထောက်ခံသင့်တယ်လို့ ကျနော်ထင်တယ်။

**မေး ။ ။** အရင်က အမေရိကန် ပြည်ထောင်စုဟာ မြန်မာမှာ ဒီမိုကရေစီ၊ လွတ်လပ်မှုနဲ့ ဖက်ဒရယ်စနစ်ကို အားပေးရာမှာ အဓိက အခန်းကဏ္ဍကနေ ပါခဲ့တယ်။ ၂၀၀၈-၂၀၁၉ ခုနှစ်တွေကဆိုရင် အာရှပဟိုပြုရေးနဲ့ စည်းမျဉ်းတကျ ထိတွေ့ဆက်ဆံရေး မြန်မာမူဝါဒတွေနဲ့ ဆုပေးဒဏ်ပေးစနစ်ရဲ့ အဓိက ဗိသုကာ ကတ်ကမ်းဘဲလ် ရှိတယ်။

ဆုပေးဒဏ်ပေးစနစ်အရ အရေးယူပိတ်ဆို့မှုတွေကို ချမှတ်ပေးမယ့် ပြုပြင်ပြောင်းလဲရေး ဖြစ်လာရင် ရုတ်သိမ်းပေးမယ်ဆိုတဲ့ မက်လုံးတွေလည်း ရှိတယ်။ အဲဒီတုန်းက စစ်အုပ်စုနဲ့ အတိုက်အခံတွေကြားမှာ ကျိုးကြောင်းဆီလျော်ပြီး ကြီးမားတဲ့ ဆက်သွယ်မှုတွေ ရှိခဲ့တယ်။ အမေရိကန် ပြည်ထောင်စုဟာ အာဆီယံရဲ့

ညှိနှိုင်းမှုနဲ့အတူ မြန်မာပြဿနာကို ၂၀၀၀ ပြည့်နှစ်များ နှောင်းပိုင်းကလို အင်တိုက်အားတိုက် အခုရော လုပ်နိုင်မယ်လို့ ထင်လား။

**ဖြေ ။**။ ဒီမေးခွန်းက တော်တော်ကောင်းတဲ့ မေးခွန်းပါ။ မြန်မာနိုင်ငံ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ပြန်သွားရေးမှာ ကူညီဖို့ အမေရိကန် ပြည်ထောင်စုနဲ့ ဘိုင်ဒင်အစိုးရက အရမ်းကို ထောက်ခံပါတယ်။ ဒါပေမယ့် ကျနော်အမြင်မှာတော့ ဒီကိစ္စဖြစ်လာအောင် သူတို့ ဘာလုပ်ပေးနိုင်တယ်ဆိုတာ ကျနော် စဉ်းစားမရဘူး။

ဗိုလ်ချုပ်တွေက အပြုသဘောလုပ်ဖို့ စိတ်မဝင်စားဘဲ အာဏာ ဆက်လက်ဆုပ်ကိုင်ရေးကိုပဲ စိတ်ဝင်စားနေလို့ အမေရိကန်ဖြစ်စေ အာဆီယံအတွက်ဖြစ်စေ အလွယ်တကူ ရွေးချယ်စရာ များများမရှိဘူး။ အာဏာဆုပ်ကိုင်ထားရေးအတွက် သူတို့ပြည်သူကို သူတို့ဘာတွေ လုပ်နေတယ်ဆိုတာ ကျနော်တို့ မြင်တွေ့ခဲ့ပြီးပြီ။

အဲဒီတော့ သံတမန်ရေးအတွက် နယ်ပယ်ကျဉ်းမြောင်းသွားတာ သေချာတယ်။ ကျနော် အစိုးရအလုပ် ဆက်လုပ်နေပြီး ကျနော်အမြင်မှာ ဘာအလားအလာမှ မရှိတော့လို့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံသင့်တယ်။ သူတို့အတွက် မက်လုံးတွေ ဖန်တီးပေးဖို့ ကြိုးစားသင့်တယ်။ သူတို့တွေ လုပ်နည်းလုပ်ဟန်ပြောင်းဖို့၊ အလေးအနက် စဉ်းစားဖို့ စိတ်အားထက်သန်လာစေတယ်လို့ ပြောနေရမယ်ဆိုရင် ကျနော်အတွက် အင်မတန်ခက်ခဲတဲ့ ကာလတခုကို ဖြတ်သန်းနေရလိမ့်မယ်။

**မေး ။**။ လက်နက်ပိတ်ဆို့ရေး အပါအဝင် နောက်ထပ် အရေးယူပိတ်ဆို့မှုတွေ၊ ဖိအားပေး ရှိသင့်တယ်လို့ ထင်လား။ အာဆီယံနဲ့ တရုတ်၊ အိန္ဒိယနဲ့ ထိုင်းလို နိုင်ငံတွေကိုရော ဘယ်လိုမြင်လဲ။

**ဖြေ ။**။ လောလောဆယ် ကြီးကြီးမားမား ရွေးချယ်စရာ မရှိဘူး။ အနည်းဆုံး အခုအချိန်မှာ နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်း၊ ဒီမိုကရေစီ ဖက်ဒရယ်လမ်းကြောင်းကို ပြန်သွားဖို့ ဆွေးနွေးပွဲ အလားအလာ မရှိဘူး ထင်တယ်။ စစ်အုပ်စုက နိုင်ငံကို တည်ငြိမ်အောင်လုပ်ပြီး ထိထိရောက်ရောက် အုပ်ချုပ်နိုင်မယ်လို့လည်း ကျနော် မထင်ဘူး။ ဒီတော့ အကောင်းဆုံးက စစ်အုပ်စုကို အရေးယူပိတ်ဆို့မှုနဲ့ဖြစ်စေ၊ အခြားနည်းနဲ့ဖြစ်စေ ပြည်တွင်းပြည်ပကနေ ဖိအားများများ ပေးတာဟာ တိုးတက်မှုဖြစ်စေမယ့် အကောင်းဆုံး အလားအလာပဲလို့ မြင်တယ်။ ဒါပေမယ့် အဲဒါက လွယ်တော့မလွယ်ဘူး။

**အကောင်းဆုံးက စစ်အုပ်စုကို အရေးယူပိတ်ဆို့မှုနဲ့ဖြစ်စေ၊ အခြားနည်းနဲ့ဖြစ်စေ ပြည်တွင်းပြည်ပကနေ ဖိအားများများ ပေးတာဟာ တိုးတက်မှုဖြစ်စေမယ့် အကောင်းဆုံး အလားအလာပဲလို့ မြင်တယ်။ ဒါပေမယ့် အဲဒါက လွယ်တော့မလွယ်ဘူး။**

**မေး ။**။ ကျနော်တို့မှာ နယ်နိမိတ် ရှည်လျားစွာ ထိစပ်နေတဲ့ တရုတ်လို အင်အားကြီး အိမ်နီးချင်းတွေ ရှိတယ်။ ဒုက္ခသည်တွေ၊ ရွှေ့ပြောင်းလုပ်သားတွေ၊ ခိုလှုံသူတွေကို လက်ခံနေရတဲ့ ထိုင်းနိုင်ငံလို အိမ်နီးချင်းလည်းရှိတယ်။ ဒီအကျပ်အတည်းကြောင့် ဝန်ထုတ်ဝန်ပိုးတွေကို သူတို့လည်း ခံနေရတယ်။ စစ်အုပ်စုပဲဖြစ်ဖြစ် ဒီမိုကရေစီ အစိုးရပဲဖြစ်ဖြစ် အာဏာရထားတဲ့သူကို တရုတ်က အမြဲတမ်း ထောက်ခံနေတာလည်း ထင်ရှားတယ်။ တရုတ်နဲ့ ထိုင်းက ဘာမှမလုပ်ဘဲ စစ်ကောင်စီအပေါ် ပြင်ပဖိအား အမြင့်မားဆုံး ပေးဖို့ဆိုတာ ခက်တယ်။ သဘောတူပါသလား။

**ဖြေ ။**။ ပြင်ပဖိအားနဲ့ ပတ်သက်ရင် အကန့်အသတ်တွေ ရှိတယ်ဆိုတာ သဘောတူပါတယ်။ ဒါကြောင့်မို့လို့ပဲ လွယ်ကူတဲ့အဖြေ မရှိတာပါ။ မြန်မာပြည်သူ အားလုံးနီးပါးက စစ်ကောင်စီကို ဆန့်ကျင်နေပေမယ့် တရုတ်က စစ်ကောင်စီကို ထောက်ခံဖို့ စိတ်အားထက်သန်နေတယ်။ ဒါကလည်း ပြောင်းလဲမယ်လို့ မထင်ဘူး။

စစ်တပ်အာဏာရနေလေလေ နယ်စပ်ကနေ ဒုက္ခသည်နဲ့ မတည်ငြိမ်မှု အပါအဝင် ပြဿနာတွေ ပိုဝင်လာလေလေပဲဆိုတာ ထိုင်းအာဏာပိုင်တွေ မြင်လာမယ်လို့ ထင်တယ်။ ထိုင်းတွေက သူတို့နည်းနဲ့သူတို့ ဖိအားပေးမယ်၊ စစ်တပ်အနေနဲ့ ထွက်ပေါက်ရှာဖို့ ဖိအားပေးမယ်လို့ ကျနော်ထင်တယ်။ ဒီလိုမှမလုပ်ရင် အကျပ်အတည်း ဆက်ဖြစ်နေပြီး ပြင်းထန်တဲ့ လူသားချင်းစာနာမှု အကျပ်အတည်း အပါအဝင် ပြဿနာတချို့ကို ထိုင်းကလည်း ရင်ဆိုင်ရမှာ ဖြစ်နေတယ်။



**မေး ။ ။** “လူသားချင်းစာနာမှု စင်္ကြံ”ဆိုတာ တော်တော်ကောင်းတဲ့ စကားလုံးရွေးချယ်မှုပဲ။ စစ်ကောင်စီက အဲဒီကိစ္စအတွက် စိတ်ညစ်နေတယ်လို့ ကျနော်တို့ ကြားရတယ်။ ဒါပေမယ့် မြန်မာပြည်သူ အများစုဆီကို နယ်စပ်ဖြတ်ကျော် အကူအညီနဲ့ လူသားချင်းစာနာမှု အကူအညီတွေ ရောက်ဖို့ဆိုတာ ထိုင်းက အဓိကကျတယ်။ အာဏာသိမ်းပြီး နောက်ပိုင်းမှ အမေရိကန် အဆင့်မြင့်အရာရှိတွေ သွားရောက်တာ အနည်းဆုံး ၄ ကြိမ်ရှိပြီဆိုတော့ အဲဒီကိစ္စကို ဘယ်လိုမြင်လဲ။ အကူအညီတွေ ပေးဖို့အတွက် ဘိုင်ဒင်အစိုးရအနေနဲ့ ထိုင်းအစိုးရနဲ့ ထိတွေ့ပူးပေါင်းဆောင်ရွက်သင့်လား။

**ဖြေ ။ ။** အမေရိကန်နဲ့ ထိုင်းအရာရှိတွေကြားမှာ ဒီကိစ္စကို အများကြီး ဆွေးနွေးထားတယ်။ ဘာတွေ ဆွေးနွေးတယ်ဆိုတာတော့ ကျနော်မသိဘူး။ သေသေချာချာမသိဘူး။ ဒါပေမယ့် ကျနော်အမြင်မှာ အမေရိကန် ပြည်ထောင်စုနဲ့ ထိုင်းနိုင်ငံဟာ စစ်အာဏာသိမ်းမှုနဲ့ စစ်ကောင်စီအပေါ် အမြင်မတူကြပေမယ့် ထိုင်းနယ်စပ်နဲ့ မြန်မာဘက်အခြမ်းက ပြင်းထန်တဲ့ လူသားချင်းစာနာမှု လိုအပ်ချက်တွေကို ဖြေရှင်းဖို့ ပူးပေါင်းဆောင်ရွက်ရမယ့် နည်းလမ်းကိုတော့ အနည်းဆုံး ရှာကြလိမ့်မယ်။

**အမေရိကန် ပြည်ထောင်စုနဲ့ ထိုင်းနိုင်ငံဟာ စစ်အာဏာသိမ်းမှုနဲ့ စစ်ကောင်စီအပေါ် အမြင်မတူကြပေမယ့် ထိုင်းနယ်စပ်နဲ့ မြန်မာဘက်အခြမ်းက ပြင်းထန်တဲ့ လူသားချင်းစာနာမှု လိုအပ်ချက်တွေကို ဖြေရှင်းဖို့ ပူးပေါင်းဆောင်ရွက်ရမယ့် နည်းလမ်းကိုတော့ အနည်းဆုံး ရှာကြလိမ့်မယ်။**

မြန်မာရဲ့အိမ်နီးချင်းအနေနဲ့ စစ်ကောင်စီနဲ့ ဆက်ဆံနေရတာလည်း ထိုင်းအတွက် အခက်အခဲဖြစ်တယ်ဆိုတာ တွေ့နေရတာပဲ။ ဒါပေမယ့် ဂရုတစိုက် ကိုင်တွယ်နိုင်တဲ့ နည်းလမ်းတွေရှိတယ်လို့ ထင်တယ်။ ဒီလိုဆွေးနွေးမှုတွေ အမေရိကန် ပြည်ထောင်စုနဲ့ ထိုင်းအကြား ရှိတယ်လို့ ကျနော်ထင်တယ်။ အဲဒီလို ဆွေးနွေးမှုတွေကနေ မြန်မာပြည်သူတွေကိုယ်စား နယ်စပ်နဲ့ နယ်စပ်တဘက်ကို လူသားချင်းစာနာမှု အကူအညီတွေရောက်အောင် ပိုမိုကြိုးပမ်း အောင်မြင်တဲ့ အားထုတ်မှု ဖြစ်လာမယ်လို့ ထင်ပါတယ်။

**မေး ။ ။** ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ ထိုင်းသာမက အမေရိကန် ပြည်ထောင်စုလည်း ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည် ခိုလှုံခွင့်တောင်းသူတွေကို လက်ခံရာမှာ အရမ်းကို ရက်ရောကြတယ်။ ဒီတကြိမ်မှာလည်း ပညာတတ်တွေ၊ လူလတ်တန်းစားတွေ၊ ပညာရှင်တွေ၊ ကျွမ်းကျင်သူတွေ၊ အနုပညာသမားတွေနဲ့ သတင်းနည်းပညာသမားတွေ မြန်မာကနေ ထွက်ပြေးကြရတယ်။ မြန်မာအတွက် ဦးနှောက်ယိုစီးမှု ဖြစ်ပေမယ့် သူတို့ရောက်သွားတဲ့ နိုင်ငံတွေမှာတော့ ပညာရှင်တွေ ရသွားတယ်။ အဲဒီလူတွေက အဲဒီ လူ့အဖွဲ့အစည်းတွေအတွက် အကြီးအကျယ် အကျိုးပြုမယ်လို့ ထင်ပါသလား။

**ဖြေ ။ ။** ဟုတ်ပါတယ်။ ကျနော်သဘောတူပါတယ်။ ကျနော် အစိုးရအရာရှိတွေလို စကားတွေ မပြောချင်ဘူး။ ဒါပေမယ့် အမေရိကန် ပြည်ထောင်စုနဲ့ အခြားနေရာတွေမှာ ခိုလှုံခွင့်တောင်းတဲ့ ဒုက္ခသည်တွေက တကမ္ဘာလုံးမှာ ရှိနေတော့ ဒုက္ခသည် လက်ခံတဲ့ လုပ်ငန်းစဉ်က မြန်ဆန်တဲ့ လုပ်ငန်းစဉ်တော့ မဟုတ်ဘူး။ ခင်ဗျားပြောသလိုပဲ အမေရိကန် ပြည်ထောင်စုဟာ မြန်မာက ဒုက္ခသည်တွေကို လက်ခံတဲ့ ရှည်လျားတဲ့ သမိုင်းရှိတဲ့ နိုင်ငံဖြစ်တယ်။ အဲဒီလိုပဲ ဆက်ရှိနေမယ်လို့ ကျနော်ထင်ပါတယ်။ ဒါက သွင်ပြင်လက္ခဏာတခုပေါ့။

လူအများအပြားက နိုင်ငံကိုပြန်သွားပြီ အကျိုးပြုချင်ကြပေမယ့် လောလောဆယ်တော့ အခြေအနေ မပေးသေးဘူး။ နိုင်ငံက ထွက်ခွာချင်သူတွေကို အမေရိကန် ပြည်ထောင်စုက ဆက်လက် ကြိုဆိုနေမယ်လို့ ထင်တယ်။ ဒါပေမယ့် လတ်တလော တကမ္ဘာလုံးမှာ ဒုက္ခသည်တွေ များနေလို့ လုပ်ငန်းစဉ်တခုတော့ လုပ်နေရတယ်။

**မေး ။ ။** အခြားနိုင်ငံတွေမှာလိုပဲ မြန်မာက ပြည်သူတွေဟာ အခုလို စစ်တပ်မျိုး မဟုတ်ဘဲ ပရော်ဖက်ရှင်နယ် ပီသတဲ့ စစ်တပ်တခုကို လိုအပ်တယ်။ ပြည်သူတွေက အဲဒီစစ်တပ်ကို ဘာကြောင့် လက်နက်စွဲကိုင် တော်လှန်တယ်လို့ ထင်လဲ။ မြန်မာစစ်တပ်အကြောင်း ဆောင်းပါးတပုဒ်ကို သံအမတ်ကြီး လွန်ခဲ့တဲ့ နှစ်က ရေးခဲ့တယ်။ တပ်တွင်းနဲ့ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးအကြောင်း ဆွေးနွေးပေးပါဦး။

ဖြေ ။ ။ လက်နက်စွဲကိုင် တော်လှန်တာကလွဲပြီး အခြားရွေးစရာ မရှိတော့ဘူးလို့ ပြည်သူတွေ ခံစားရတဲ့ အဆင့်အထိ အခြေအနေဆိုးသွားတာ မကောင်းဘူး။ အဲဒီအတွက် သူတို့ကို ကျနော်က ဘယ်လိုမှ ဆုံးဖြတ်ပေးမှာ မဟုတ်ပါဘူး။ ဒါဟာ ကံဆိုးတာပဲပေါ့။

ဒါပေမယ့် စစ်အုပ်စုက ပြည်သူတွေရဲ့ ငြိမ်းချမ်းစွာ ဆန့်ကျင် ဆန္ဒပြခွင့်ကို ပိတ်ပင်တယ်။ ဒါကြောင့် ပြည်သူအများအပြား လက်နက်ကိုင်ကြတာကို နားလည်နိုင်တယ်။ မြန်မာစစ်တပ်ဟာ အရေးပါတဲ့ အဖွဲ့အစည်း ဖြစ်တယ်။ ညီညွတ်စေတဲ့ အဖွဲ့အစည်းအနည်းငယ်ထဲက တခုဖြစ်တယ်လို့ ဒေသတွင်းနဲ့ ကမ္ဘာတဝှမ်းက တချို့လူတွေပြောတာ ကြားလိုက်ရပြီး အဲဒီဆောင်းပါးကို ရေးဖြစ်တာ။

**သဘောတရားအရဆိုရင် စစ်တပ်ဟာ ညီညွတ်စေတဲ့ အဖွဲ့အစည်း ဖြစ်သင့်ပေမယ့် အဲဒီလို ဖြစ်မနေဘူး။ အရမ်းများပြားတဲ့ သွေးကွဲမှုတွေ၊ ပဋိပက္ခတွေကို ဖြစ်စေတဲ့ ရင်းမြစ်တခု ဖြစ်နေတယ်။**

ကျနော် အဲဒီအချက်ကို သဘောမတူဘူး။ သဘောတရားအရဆိုရင် စစ်တပ်ဟာ ညီညွတ်စေတဲ့ အဖွဲ့အစည်း ဖြစ်သင့်ပေမယ့် အဲဒီလို ဖြစ်မနေဘူး။ အရမ်းများပြားတဲ့ သွေးကွဲမှုတွေ၊ ပဋိပက္ခတွေကို ဖြစ်စေတဲ့ ရင်းမြစ်တခု ဖြစ်နေတယ်။

စစ်တပ်ထဲမှာ ပရော်ဖက်ရှင်နယ် ပီသတဲ့ စစ်တပ်ဖြစ် အောင်လုပ်ချင်တဲ့ လူပုဂ္ဂိုလ်တွေရှိတာ သေချာပါတယ်။ ဒါပေမယ့် အနည်းဆုံးတော့ ခေါင်းဆောင်မှုပိုင်းမှာ ရက်စက်ကြမ်းကြုတ်တဲ့ ယဉ်ကျေးမှုနဲ့ အပြစ်ဒဏ်ကင်းလွတ်မှုက နက်ရှိုင်းစွာ အမြစ်တွယ်နေလို့ ဒီဗိုလ်ချုပ်တွေနဲ့ ဆွေးနွေးလို့ မရဘူး။

မြန်မာနိုင်ငံဟာ စစ်တပ်တစ်ခု အမှန်တကယ် လိုတယ်။ ဒါပေမယ့် အဲဒီစစ်တပ်ဟာ အရပ်သားအစိုးရကို တာဝန်ခံတဲ့ အကြီးအကျယ် ပြုပြင်ပြောင်းလဲထားတဲ့ စစ်တပ်ဖြစ်ရမယ်။ နှစ်တွေကြာတဲ့အခါ အရမ်းကို ကွဲပြားခြားနားတဲ့ ယဉ်ကျေးမှုကို ချမှတ်ပြီး ပြည်သူတွေကို စစ်ပွဲမဆင်နွှဲဘဲ လူ့အခွင့်အရေးကို လေးစားရမယ်။

[\(ရော့တီ အင်္ဂလိပ်ပိုင်းပါ ASEAN's Five-Point Consensus 'Not Appropriate' for Myanmar: Ex-US Ambassador ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။\)](#)

<https://burma.irrawaddy.com/opinion/interview/2022/05/17/251916.html>

**နိုင်ငံတကာ ပါဝင်ပတ်သက်မှုမရှိလျှင် ပွင့်လင်းမြင်သာမှုရှိသည့် ဆွေးနွေးပွဲ မဖြစ်နိုင်ကြောင်း စတုရန်းတချို့ပြော**  
မေလ ၁၇ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ



မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုများတွင် နိုင်ငံတကာတိုင်းပြည်များ၏ ပါဝင်မှု မရှိလျှင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူတာဝန်ခံမှုရှိသည့် ဆွေးနွေးပွဲမဖြစ်နိုင်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတချို့က မေလ ၁၂ ရက်နေ့က စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ စွပ်စွဲပြောဆိုမှုနှင့် ပတ်သက်ပြီး ပြန်လည်တုန့်ပြန်ပြောဆိုခဲ့သည်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်း၏ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖိတ်ခေါ်မှုအပေါ် ကရင်အမျိုးသားအစည်းအရုံး-KNU၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPPနှင့် ကချင်လွတ်လပ်ရေးအဖွဲ့-KIO မတက်ရောက်ခြင်းသည် ပြည်ပနိုင်ငံများ၏ ပါဝင်ပတ်သက်မှုကြောင့်ဟု စွပ်စွဲပြောဆိုထားသည့်အပေါ် ဆွေးနွေးပွဲကို မတက်ရောက်သော KNU ဘက်က ယခုလို တုန့်ပြန်ပြောဆိုခဲ့သည်။

၎င်းက “ပွင့်လင်းမြင်သာမှု၊ တာဝန်ယူတာဝန်ခံမှု ရှိဖို့ဆိုရင် ဆွေးနွေးပွဲတွေမှာ နိုင်ငံတကာက ပါဝင်ကို ပါဝင်ရမယ်။ နိုင်ငံတကာတိုင်းပြည်တွေသာ မပါဝင်ဘူးဆိုရင် ဆွေးနွေးမှုတွေဟာ လေးစားမှုတွေ၊ အမှန်တရားတွေရှိမှာ မဟုတ်ဘူး။ အရင်ကတည်းက ကျနော်တို့ ကြုံတွေ့ခဲ့ရဖူးပြီးပြီ။ နိုင်ငံတကာကသာ

မပါဘူးဆိုရင် သူတို့ (စစ်တပ်)ကပဲ စိတ်ကြိုက်လုပ်နေအုံးမှာပဲ။ ဒါတွေကို ကျနော်တို့ ကြိုမြင်ထားပြီးသား” ဟု ကေအိုင်စီသို့ ပြောသည်။

နိုင်ငံအရေး၊ ပြည်တွင်းအရေးသည် ပြည်ပနိုင်ငံများပါဝင်ပတ်သက်နေသမျှ တည်ငြိမ်အေးချမ်းမည် မဟုတ်ဘဲ မြန်မာနိုင်ငံအရေးကို မြန်မာနိုင်ငံသားများကပင် ဆုံးဖြတ်ရမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့က ပြုလုပ်သည့် စစ်ကောင်စီ၏ အစည်းအဝေးတွင် ၎င်းတို့၏ သတင်းရုပ်သံမှ တဆင့် ပြောဆိုထားခြင်းဖြစ်သည်။

ထို့အတူ ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ရောက်ဖိတ်ခေါ်မှုသို့ မတက်ရောက်သည့် အဖွဲ့များတွင် NCA ရေးထိုးထားပြီး အကြောင်းပြချက်မတက်သည့်အဖွဲ့သုံးဖွဲ့နှင့် လက်မှတ်ရေးထိုးထားခြင်းမရှိသည့် အဖွဲ့ထဲများမှ မတက်ရောက်ဟုကြေညာသည့် အဖွဲ့သုံးဖွဲ့ရှိကြောင်း၊ မူလတွင်တက်ရောက်မည့်ဆန္ဒရှိပြီး နောက်ပိုင်းတွင် လာမတက်ဟု ဆုံးဖြတ်ချက်ခဲ့သည့်အဖွဲ့မှာ KNU အဖွဲ့ဖြစ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယခုလို ပြောဆိုခဲ့သည်။

“KNU ရယ် ၊ နောက်တစ်ခါ KIA ရယ်၊ KNPP ကတော့ အဲဒီနယ်မြေတွေမှာရှိတဲ့ တချို့သော သူတို့ဆီက အဖွဲ့အစည်းတွေက ကျနော်တို့ဆီမှာ လက်ရှိအကြမ်းဖက်လို သတ်မှတ်ထားတဲ့ PDF နောက်တစ်ခါ CRPH သူတို့နဲ့ဆက်နွှယ်နေတဲ့ဟာတွေရှိတာတွေတယ်။ နောက်တစ်ခါ ဒီအဖွဲ့တွေက ပြည်ပနိုင်ငံရဲ့ ပတ်သက်မှုနဲ့ ဆက်နွှယ်နေတယ်လို့လည်း ကျနော်တို့ သိထားပါတယ်။ ဒါကြောင့်လည်း သူတို့က ကျနော်တို့ရဲ့ ဆွေးနွေးပွဲနဲ့ပတ်သက်ပြီးတော့ မတက်ဘူးဆိုတဲ့အကြောင်း ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ ကျနော်တို့ တွေ့ရှိရပါတယ်”ဟု စစ်ခေါင်းဆောင်က ပြောဆိုထားခြင်းဖြစ်သည်။

ဆွေးနွေးပွဲအတွင်း နိုင်ငံတကာ တိုင်းပြည်များအနေဖြင့် ပါဝင်ရမည်ဖြစ်ကြောင်း KNU အနေဖြင့် သဘောထားထုတ်ပြန်ထားပြီး ပြည်ပတိုင်းပြည်များ၏ ပါဝင်မှုကို တောင်းဆိုထားခြင်းမှာလည်း ၎င်းတို့အပေါ် ဩဇာခံလွှမ်းမိုးစေခြင်းမျိုးမဟုတ်ဘဲ ဆွေးနွေးပွဲများတွင် စစ်တပ်၏ တစ်ဖက်သတ် စိတ်ကြိုက်လုပ်ဆောင်မှုများရှိနေခြင်းအပေါ် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုရှိစေရန်အတွက်သာ ဖြစ်ကြောင်းလည်း ပဒိုစောတောနီးက ဆက်ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် နိုင်ငံရေး၊ သံတမန်ရေးအရ နိုင်ငံတကာ တိုင်းပြည်များနှင့် ယခင်နှစ်ပေါင်းများစွာကတည်းက ဆက်ဆံလာခဲ့ကြတာဖြစ်ပြီး ယခုလို ပြောဆိုမှုသည် အခြေအမြစ်မရှိသည့် စွပ်စွဲပြောဆိုမှုဖြစ်သလို နိုင်ငံတကာ၏ ကူညီထောက်ပံ့မှုဖြင့် အဖွဲ့ အစည်းက ရပ်တည်နေခြင်းမျိုးမဟုတ်ကြောင်းလည်း စစ်ကောင်စီ၏ ဆွေးနွေးပွဲ ဖိတ်ခေါ်မှုကို ငြင်းဆန်ထားသည့် KNPP မှ အတွင်းရေးမှူး (၂) ခုဒယ်နီယာယက ပြောသည်။

၎င်းက “ပြည်ပဩဇာခံတာမျိုး ကျနော်တို့မှာမရှိဘူး။ ကျနော်တို့က ကိုယ့်ပြည်သူလူထုအတွက်၊ တိုင်းသူ ပြည်သားအတွက် အခြေခံပြီးမှ လုပ်နေတာနှစ်ပေါင်းမနည်းတော့ဘူး။ တစ်လျှောက်လုံးက လူထုအတွက်ပဲ အလုပ်လုပ်နေတယ်။ ကိုယ့်တိုင်းရင်းသားတွေ အခွင့်အရေးရရှိဖို့ပဲ တိုက်ပွဲဝင်တယ်။ ဘယ်နိုင်ငံတကာမှ ကိုယ့်ကို လာဖိအားပေးတာလည်းမရှိဘူး။ ကိုယ့်ကို ထောက်ပံ့တာလည်းမရှိဘူး အဖွဲ့အစည်းကိုပေါ့။ စွပ်စွဲတာက အခြေအမြစ်မရှိဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ မြန်မာနိုင်ငံရေးကို မြန်မာနိုင်ငံသားများကသာ ဆုံးဖြတ်ရမည်ဟူသည့် ပြောဆိုမှုအပေါ်တွင်လည်း စစ်တပ်အနေဖြင့် ဆွေးနွေးပွဲတိုင်းတွင် ၎င်းတို့ အနိုင်ရရှိရေးကိုသာ တစ်ဖက်သတ်ဆွေးနွေးလေ့ရှိပြီး နိုင်ငံတကာပါဝင်မှုမရှိဘဲ အချင်းချင်း အကြား ဆွေးနွေးမှုအပေါ် အယုံအကြည်မရှိတော့သလို ယခုဆွေးနွေးပွဲသည်လည်း တိုင်းပြည်နိုင်ငံရေး ပြဿနာကို ဖြေရှင်းပေးနိုင်မည်မဟုတ်ကြောင်းလည်း ခုဒယ်နီယာယက ဆက်ပြောသည်။

အာဏာသိမ်း စစ်ခေါင်းဆောင်၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုအပေါ် အပစ်ရပ် (NCA) ရေးထိုးခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် (၆) ဖွဲ့ နှင့် အပစ်ရပ်တွင် မပါဝင်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၃) ဖွဲ့ တက်ရောက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ပြောဆိုမှု အရသိရပြီး ကျန်



အဖွဲ့အစည်းအသီးသီးမှာ အကြောင်းပြချက် ကိုယ်စီဖြင့် စစ်ခေါင်းဆောင်၏ ဖိတ်ခေါ်မှုကို ငြင်းပယ်ထားကြောင်း တွေ့ရသည်။

အထူးသဖြင့် KIO၊ KNPPတို့အနေဖြင့် မေလ ၅ ရက်တွင်လည်းကောင်း၊ ချင်းအမျိုးသားတပ်ဦး (CNF)သည် မေလ ၆ ရက်တွင်လည်းကောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) သည် မေလ ၈ရက်တွင်ကောင်း၊ ကရင်အမျိုးသားအစည်းအရုံး (KNU) သည် မေလ ၉ ရက်တွင်လည်းကောင်း အသီးသီးသဘောထားထုတ်ပြန်ကာ အကြောင်းပြချက် ကိုယ်စီနှင့် ငြင်းပယ်ထားသည်။

ထို့အတူ မြောက်ပိုင်းညီနောင်သုံးဖွဲ့ဖြစ်သည့် ကိုးကန့်တပ်ဖွဲ့ (MNDA) ၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်ဦး (TNLA)၊ ရက္ခိုင့်တပ်တော် (ULA/AA) တို့သည်လည်း တစ်ဖွဲ့ချင်းစီ တက်ရောက်မည်မဟုတ်ဘဲ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ဆုံးဖြတ်ချက်ဖြင့်သာသွားမည်ဟု သတင်း မီဒီယာမှတစ်ဆင့် တုန့်ပြန်ခဲ့သည်။

ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA)၊ မိုင်းလားအဖွဲ့ (NDAA)နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/ SSA)တို့သည် စစ်ခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်မည်ဟု ရွေးချယ်ဆုံးဖြတ်ခဲ့ကြသည်ကို စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ဖော်ပြောဆိုထားသည်။

NCA အပစ်ရပ်ထားသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)ကမူ စစ်ကောင်စီ၏ သတ်မှတ်ရက် နောက်ဆုံးရက်ကို ကျော်လွန်ကာ မေလ ၁၂ ရက်တွင်မှသာ ၎င်းတို့အဖွဲ့တက်ရောက်မည့်အကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

<https://kicnews.org/2022/05/နိုင်ငံတကာ-ပါဝင်ပတ်သက်မ/>

## ကချင်ပြည်နယ် ခရိုင်များတွင် စစ်ကောင်စီ လက်အောက် ဌာနဆိုင်ရာ ဝန်ထမ်းများ အားလုံးနုတ်ထွက်ရန် KIA တိုက်တွန်း

သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၂ ခုနှစ်၊ မေလ ၁၇ ရက်။



ကချင် လွတ်လပ်ရေး တပ်မတော် KIA ထိန်းချုပ်ရာ ခရိုင် ၄ ခုတွင် စစ်ကောင်စီ လက်အောက်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများအားလုံး ရာထူးတာဝန်များမှ နုတ်ထွက်ကြရန် အသိပေးတိုက်တွန်းချက် တစောင် ထုတ်ပြန်လိုက်သည်။

ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနား၊ ဟူးကောင်း၊ တနိုင်း၊ ရှင်ဗွေယာန် စသည့် KIO ခရိုင်အုပ်ချုပ်ရေးရုံး အသီးသီးက စစ်ကောင်စီ လက်အောက်တွင် အလုပ်လုပ်နေကြသည့် ဝန်ထမ်းများကို ရာထူးတာဝန်များမှ နုတ် ထွက်ကြရန်

အသိပေးတိုက်တွန်းချက် ထုတ်ပြန်လိုက်ရာ ဝန်ထမ်းများအပြင် ဒေသခံများက စိုးရိမ်နေကြသည်။

အဆိုပါ ခရိုင် ၄ ခရိုင်က မေလ ၁၄ ရက်နေ့တွင် အသိပေးတိုက်တွန်းချက် တစ်စောင်စီ ခရိုင်အလိုက် ထုတ်ပြန် လိုက် ခြင်းဖြစ်ရာ တနိုင်း-ဟူးကောင်းဒေသ ဝန်ထမ်းများအပေါ် ဖြစ်လာနိုင်သည့်အခြေအနေနှင့် ပတ်သက်၍ ဒေသခံ တစ်ဦးက ယခုကဲ့သို့ ပြောသည်။

တနိုင်းဒေသခံတစ်ဦးက “ဒီဟာက ဝန်ထမ်းတွေအပေါ်မှာ အကျိုးသက်ရောက်မှုတွေကတော့ ရှိနိုင်တယ်။ နဂိုက နေတောင်မှ တချို့ဝန်ထမ်းတွေကျတော့ သူ့ရဲ့ မိသားစု အခက်အခဲတွေကြောင့်ပေါ့နော်။ အခြေအနေ အမျိုးမျိုး ကြောင့်ပေါ့နော် အစိုးရဝန်ထမ်းဝင်းထဲမှာ ဆက်နေတဲ့လူတွေလည်း ရှိတာပေါ့။ တချို့ကျတော့လည်း ပင်စင်က လည်း ရခါနီးဆိုတဲ့ဟာမျိုးတွေ တချို့တွေက မိသားစု အခက်အခဲတွေကြောင့် အမျိုးမျိုးကြောင့် ပေါ့နော် CDM

မလုပ်ပဲနဲ့ ဝန်ထမ်းဆက်လုပ်နေတဲ့ လူတွေရှိတယ်။ ဆိုတဲ့ဟာကျတော့ သူတို့လည်း လုပ်သာလုပ် နေတာ စိတ်ထဲ မှာတော့ သူတို့လည်း မလုံမလဲနဲ့ လုပ်နေတဲ့ ဟာတွေမှာ အခုဒီစာပြန်ထွက်လာတယ်ဆိုတော့ တော်တော်လေး တော့ သူတို့ အလုပ်လုပ်ရတာတော့ ကသိကအောက်တော့ ဖြစ်မှာပဲ။ ဒါအဲလိုမျိုးတော့ ဖြစ်မှာပဲ ရုံးမတက်တာ မျိုး တော့ မရှိရင်တောင်မှ အလုပ်လုပ်ရတာ ခန့်လန့်လန့်ပေါ့နော်။ အဲဒါမျိုးနဲ့ သူတို့ အဲဒီပုံစံတော့ သူတို့ ဖြစ်မှာတော့ သေချာတယ် ” ဟု ပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ခရိုင် ၄ ခု၏ ထုတ်ပြန်ချက်ထဲတွင် တာဝန်အသီးသီးမှ နုတ်ထွက်ရပ်နားခြင်းမရှိဘဲ စစ်ကောင်စီ လက်အောက်တွင် ဆက်ပြီး တာဝန်ထမ်းဆောင် ကြမည်ဆိုပါက နောက်ဆက်တွဲ ဖြစ်လာမည့် ပြဿနာ အကျိုးဆက်များကို တာဝန်ယူမည် မဟုတ်ကြောင်းနှင့် ထိုအကျိုးဆက်များအပေါ် မိမိကိုယ်တိုင်က တာဝန် ယူ ရမည်ဟု ဆိုသည်။

ယခုထုတ်ပြန်ကြေညာချက်သည် KIO ဗဟိုဌာနချုပ်က ထုတ်ပြန်ခြင်းမျိုးမဟုတ်ဘဲ ခရိုင်အုပ်ချုပ်ရေးရုံး အသီးသီး က ထုတ်ပြန်ခြင်းသာဖြစ်ပြီး အဆိုပါထုတ်ပြန်ချက်များအရ ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် ရာထူးတာဝန်များ မှ မနုတ်ထွက်ကြပါက အရေးယူခြင်းမျိုးရှိလာနိုင်သည်ဟု KIO သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ပိုလ်မူးကြီး နော်ဘူ က ပြောသည်။

စစ်ကောင်စီက နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မတရား အဓမ္မသိမ်းယူပြီး ပြည်သူများအပေါ် ဥပဒေမဲ့ ဖမ်း ဆီး နှိပ်စက် သတ်ဖြတ်မှုများကို နည်းမျိုးစုံနှင့် ကျူးလွန်နေကြောင်း၊ ထို့ကြောင့် ပြည်သူများကလည်း စစ်အာဏာ ရှင်ကို လုံးဝလက်မခံပဲ နည်းလမ်းပေါင်းစုံဖြင့် တွန်းလှန်နေကြသည့်အတွက် အစိုးရဝန်ထမ်းများ အနေနှင့်လည်း ပြည်သူများနှင့် ပူးပေါင်းသင့်သည်ဟု မြစ်ကြီးနားနှင့် ဟူးကောင်ခရိုင်ရုံး ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

တဖက်တွင်လည်း ယခုထုတ်ပြန်ချက်ကြောင့် CDM လုပ်ထားသည့် ဝန်ထမ်းများအတွက် အားတစ်ရပ်ဖြစ်လာနိုင် သည်ဟု ဒေသခံတစ်ဦး က ဆက်ပြောသည်။

“နောက်တစ်ခုကတော့ CDM လုပ်နေတဲ့ ဝန်ထမ်းတွေ အတွက်ကတော့ အင်အားဖြစ်တော့ပေါ့။ ဘာပဲဖြစ်ဖြစ် အဲ လိုမျိုး ထုတ်ပြန်ပေးတာကျတော့ CDM လုပ်နေတဲ့ ဝန်ထမ်းတွေကျတော့ အော်ဒါ သူတို့ လုပ်တဲ့လူတွေလည်း စိတ်သက်သက်သာသာနဲ့ သူတို့ လုပ်လို့မရတော့ဘူးပေါ့နော်။ အဲလိုမျိုး ထုတ်ပြန်ပေးတဲ့အတွက် နောက်ပိုင်း လည်း လက်တွေ့လည်း အက်ရှင်ယူတဲ့အပိုင်းတွေလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်။ အဲဒါမျိုးတွေကျတော့ စိုးရိမ်စရာက အဲဒါမျိုးတွေ ရှိတာပေါ့။ ဥပမာဆိုရင် ရုံးတို့ ရုံးသွားလာတာနေရာမှာ မြို့တွင်းတို့ တနိုင်ငံမှာကျတော့ မြို့ တွင်းမှာ ဖောက်ခွဲတာတွေ ဘာတွေက မရှိဘူးလေနော်။ မရှိဘူးလို့ ပြောလို့ရတယ်။ ကျနော်တို့ တနိုင်ငံမှာ ကျတော့ အဲဒါက ဒီထုတ်ပြန်ချက်ကြောင့်လည်း နောက်ပိုင်းက စိုးရိမ်စရာတော့ ရှိတာပေါ့။ ”

တနိုင်ငံ-ဟူးကောင်းဒေသ လီဒိုလမ်းတစ်လျှောက်နှင့် မြစ်ကြီးနားခရိုင်ထဲတွင် စစ်တပ်က အာဏာသိမ်းပြီး နောက် ပိုင်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေ သည်။ ထိုသို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပေါ်နေသည့်အပြင် ယခုထုတ်ပြန်ချက်ကြောင့် စစ်ရေးအခြေအနေမှာ ယခုထက် ပိုမိုတင်းမာလာနိုင်သည့်အတွက် ဒေသခံများက စိုးရိမ်နေကြသည်။

ယခု ဖြစ်ပွားနေသည့် တနိုင်ငံ-လီဒိုလမ်းတစ်လျှောက်က တိုက်ပွဲများတွင် ဒေသခံ PDF နှင့် KIA တို့ ပူးပေါင်းပြီး စစ်ကောင်စီ၏ စစ်ကြောင်းများကို တောက်လျှောက် ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။

ဒေသအတွင်း တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ “နေရာအတိအကျ ပြောလို့မရပါဘူး။ သူတို့ကတော့ စစ်ကောင် စီဖက်က စစ်တပ်ရဲ့ လှုပ်ရှားမှုအပေါ်ပေါ်နော် လှုပ်ရှားသွားလာမှုအပေါ်မှာ မူတည်ပြီးမှ အဲဒီသူတို့ တွေ့ဆုံတဲ့ နေ ရာမှာ တိုက်ပွဲဖြစ်တဲ့ ပုံစံမျိုးတွေပေါ့။ တကယ့် စခန်းသိမ်းတာမျိုးတို့ အဲဒါမျိုးတွေ တကယ့် ထိုးစစ်ဆင်တာမျိုး တွေကတော့ နည်းနည်းတော့ အလွမ်းဝေးတယ်။ သူတို့စစ်ကောင်စီတွေရဲ့ တပ်အပြောင်းအရွှေ့ အသွားအလာ အဲ ဒီလိုမျိုးမှာ သူတို့ တွေ့တဲ့နေရာမှာ သူတို့ ပစ်ကြတာပဲ။ တောမှာတွေ့ရင်တော့ တောမှာ ပစ်ကြတာပဲ လမ်းမှာ တွေ့ရင်တော့ လမ်းမှာ ပစ်ကြတာပဲနော်။

သူတို့ထုတ်ပြန်ချက်အပေါ်မှာ ကြည့်မယ်ဆိုရင်တော့ PDF နဲ့ KIA ပူး ပေါင်းပြီးတော့ ပြောကြတာပဲလေနော” ဟု ပြောသည်။

KIO ခရိုင်ရုံးများက ထုတ်ပြန်လိုက်သည့် ထုတ်ပြန်သတိပေးချက်များအရ နောက်ပိုင်းတွင် နှစ်ဖက်ကြား တိုက်ပွဲ များ ပိုမို ပြင်းထန်လာနိုင်သည်ဟု ဒေသခံများက ခန့်မှန်းပြောဆိုနေကြသည်။

ယခုကဲ့သို့ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများကို KIO ခရိုင်ရုံးများက သတိပေးစာ ထုတ်ပြန်ခြင်းသည် ယခုအကြိမ်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ အရှေ့ပိုင်းမှာလည်း KIO တပ်မဟာ-၈ အင်းတော်ခရိုင် အုပ်ချုပ်ရေးရုံးကလည်း သတိပေးစာ ထုတ်ပြန်ထားသည်။

မြစ်ကြီးနား၊ တခိုင်း၊ ဟူးကောင်းနှင့် ရှင်ဗွေယာန် ခရိုင်အုပ်ချုပ်ရေးရုံးတို့၏ သတိပေးထုတ်ပြန်ချက်ထဲတွင် စစ်ကောင်စီ လက်အောက်က ဝန်ထမ်းများအနေဖြင့် ဘယ်အချိန်တွင် နောက်ဆုံးနှုတ်ထွက်ရမည် ဆိုသည့် နေ့၊ ရက်၊ အချိန် အတိအကျ ကန့်သတ်ထားခြင်းမျိုး မရှိသေးပေ။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO လက်အောက်တွင်ရှိနေသည့် ခရိုင်အုပ်ချုပ်ရေးရုံးများကဲ့သို့ ကရင်အမျိုးသား အစည်းအရုံး KNU ၏ ထိန်းချုပ်နယ်မြေများဖြစ်သည့် ဘားအံ၊ မူကြော်-ဖာပွန်နှင့် သထုံခရိုင်တို့ ဘက်တွင်လည်း စစ်ကောင်စီလက်အောက်ရှိ ဌာနဆိုင်ရာများက ဝန်ထမ်းများ၊ အရပ်ဘက်အုပ်ချုပ်ရေး တာဝန်ရှိသူများ ထွက်ခွာ ပေးရန် ယခုနှစ် အစောပိုင်းတွင် အသီးသီး သတင်းထုတ်ပြန်ခဲ့ကြသည်။

<https://www.nmg-news.net/2022/05/17/19106>

## တော်လှန်ရေးအင်အားစုအားလုံး စုပေါင်းပါဝင်နိုင်ရန် မိတ်ဖက်ကော်မတီတစ်ရပ်ဖွဲ့စည်းကြောင်း ကြေညာ

မေလ ၁၇ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ



ကရင်အမျိုးသားအစည်းအရုံး-KNU သထုံခရိုင်၊ တပ်မဟာ(၁)နယ်မြေအတွင်းရှိ စစ်ကောင်စီကို နည်းလမ်းပေါင်းစုံဖြင့် တော်လှန်တိုက်ပွဲဝင်နေသော အဖွဲ့အစည်းအသီးသီး စုစည်းညီညွတ်စွာရပ်တည်လှုပ်ရှားဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီတစ်ရပ်ကို ဖွဲ့စည်းကြောင်း ယမန်နေ့ မေလ ၁၆ ရက် နေ့စွဲဖြင့် KNU က ထုတ်ပြန်ကြေညာခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကေအဲန်ယူ တပ်မဟာ (၁) နယ်မြေအတွင်း ဝင်ရောက်ခိုလှုံနေကြသည့် စစ်အာဏာရှင် ဆန့်ကျင်တိုက်ပွဲဝင်နေကြသော အမျိုးမျိုးသော ဒေသခံလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးအဖွဲ့အစည်းများကို စုစည်း၍ ကြီးကြပ်ကွပ်ကဲမှုတစ်ခုတည်းတွင် အတူတကွတိုက်ပွဲဝင်နိုင်ရန် ရည်ရွယ်ဖွဲ့စည်းခြင်းဖြစ်ကြောင်း ကော်မတီ၏ ပြောခွင့်ရ တာဝန်ရှိသူတစ်ဦးက ယခုလို ပြောသည်။

“ဒီကော်မတီကို ဖွဲ့စည်းထားတာတော့ လပေါင်းမနည်းကြာနေပြီ။ အခုမှ တရားဝင် ထုတ်ပြန်လိုက်တာပါ။ ဒီကော်မတီထဲမှာက ကျနော်တို့ ကေအဲန်ယူ တပ်မဟာ (၁)ရဲ့ တပ်ပိုင်းဆိုင်ရာကော၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ကောပါဝင်သလို ကျနော်တို့ဆီကို တက်လာခဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ PDF တွေလည်းပါတယ်။ နောက်ပြီး CRPH လည်း ကျနော်တို့ ကော်မတီထဲမှာလည်း အတူတကွပါဝင် လုပ်ဆောင်နေကြတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ကော်မတီကို ပြီးခဲ့သည့်နှစ် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယခုနှစ် မတ်လ ၂၀ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ကေအဲန်ယူ သထုံခရိုင်၏ ခရိုင်အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးဆုံဖြတ်ချက် အပိုဒ်(၅)အရ အတည်ပြုထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းကော်မတီတွင် ပူးပေါင်းပါဝင်သည့် အဖွဲ့အစည်းအသီးသီးအနေဖြင့် ကော်မတီ၏ကြီးကြပ်လမ်းညွှန်မှုဖြင့် စစ်အာဏာရှင်အမြစ်ပြတ်သည်အထိ စုစည်းညီညွတ်စွာ တွန်းလှန်တိုက်ပွဲဝင် သွားကြမည်ဟု ခိုင်မာစွာသဘောတူ ဆုံးဖြတ်ထားပြီးဖြစ်ကြောင်းလည်း ထုတ်ပြန်ကြေညာချက်တွင် ပါရှိသည်။

<https://kicnews.org/2022/05/တော်လှန်ရေးအင်အားစုအား/>

---

## KNU တပ်မဟာ (၅)တွင် လဝက်အတွင်း စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင် ၈၈ ဦးကျဆုံးပြီး ၆၈ ဒဏ်ရာရ

မေလ ၁၇ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ



Photo: KNLA

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူကြော်ခရိုင်၊ (တပ်မဟာ ၅) နယ်မြေတွင် ယခုမေလ၊ လဝက်အတွင်း စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ်-BGF ပူးပေါင်းတပ်ဖွဲ့ဝင် စုစုပေါင်း ၈၈ ဦးကျဆုံးပြီး ၆၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ယနေ့ မေလ

(၁၇)ရက်နေ့တွင် ကေအဲန်ယူ-မူကြော်ခရိုင်သတင်းစဉ်က သတင်းထုတ်ပြန်ထားသည်။

ယခုလဝက်အတွင်း စစ်ကောင်စီ၊ နယ်ခြားစောင့်တပ်-BGF ပူးပေါင်းတပ်နှင့် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တို့အကြား ထိတွေ့တိုက်ပွဲပေါင်း ၁၈၆ ကြိမ်ဖြစ်ပွားရာတွင် စစ်ကောင်စီပူးပေါင်းတပ်ဘက်မှ (၈၈)ဦးကျဆုံးပြီး (၆၈) ဦးဒဏ်ရာရရှိခဲ့သလို KNLA ဘက်တွင်လည်း နှစ်ဦးကျဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီ၏ စစ်ဆင်ရေးယန္တရားကို တုန့်ပြန်ရာတွင် နယ်မြေခံ KNLA ဘက်မှ စစ်ကောင်စီ ထောက်ပံ့ မြင်းလား ၁၃ ကောင် သုတ်သင်နိုင်ပြီး ၃ ကောင်ဒဏ်ရာရရှိအောင် လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ ပို့ဆောင်ရေး ယာဉ်(၃)စီးနှင့် စစ်ကောင်စီ ဆေးခန်းတစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ မူကြော်ခရိုင်သတင်းစဉ်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းတပ်တို့သည် ဒေသခံကျေးရွာနှင့် ဥယျာဉ်ခွဲများထဲသို့ အမြောက်လက်နက်ကြီး (၇၂၈) လုံးပစ်ခတ်မှုလုပ်ဆောင်ခဲ့သည့်အတွက် အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးပြီး (၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ပြီးခဲ့သည့်လ ဧပြီလတွင်လည်း ကေအဲန်ယူ တပ်မဟာ(၅) နယ်မြေတွင် တိုက်ပွဲပေါင်း (၃၈၃) ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ (၁၇၃)ဦးကျဆုံးပြီး(၈၇) ဦးဒဏ်ရာရရှိခဲ့ကာ ထိုကျဆုံးမှုအထဲတွင် တပ်ရင်းမှူး (၁)ဦး၊ ဒုတပ်ရင်းမှူး(၁)ဦး၊ တပ်ကြပ်ကြီး (၂)ဦးနှင့် တပ်ကြပ် တစ်ဦးပါဝင်ကြောင်း ကေအဲန်ယူ-မူကြော်ခရိုင်သ သင်းစဉ်က ထုတ်ပြန်ခဲ့သည်။

<https://kicnews.org/2022/05/knu-တပ်မဟာ-၅တွင်-လဝက်အတွင်း/>



## ရွာလုံးကျွတ်တိမ်းရှောင်နေရသည့် လေးကေနှင့် ဝင်းတာပန်ရွာတွင် နေအိမ်အများအပြား ဖောက်ထွင်းခံရ

မေလ ၁၇ရက်၊ ၂၀၂၂ခုနှစ်၊ ကေအိုင်စီ



တိုက်ပွဲကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရသော သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ လေးကေနှင့် ဝင်းတာပန် ကျေးရွာများရှိ နေအိမ်အမြောက်အများကို စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ် BGF များက ဝင်ရောက်ဖောက်ထွင်းပြီး ပစ္စည်းအမြောက်အများ ယူဆောင်သွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

အဆိုပါကျေးရွာများရှိ နေအိမ်အလုံး ၃၀ကျော် ဖောက်ထွင်းခံရခြင်းဖြစ်ပြီး အများစုမှာ ဈေးဆိုင်တည်ထားသော နေအိမ်များဖြစ်သည်။ ဖောက် ထွင်းခံရကာ နေအိမ်အတွင်းရှိ ပစ္စည်းများကို မွေနှောက်ခံထားရသည့်အပြင် စားသောက်ကုန် ပစ္စည်းများကိုလည်း ၎င်းတို့တပ်စခန်းထဲသို့ ယူဆောင်သွားသည်ဟု အမည်မဖော်လိုသူ ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “အခုသေနတ်သံနည်းနည်းတိတ်တော့ အနီးရွားတွေမှာတစ်ချို့ ပြန်အိပ်တာရှိတယ်။ နှစ်ည၊ သုံးည လောက်တော့ ရှိပြီ။ တပ်စခန်းက စစ်သားတွေ BGFတွေ ရွာပြင်ထွက်ပြီး ကင်းလိုက်လှည့်တာတွေတော့ ရွာမှာပြန်အိပ်တဲ့လူတွေလည်း အကုန်ပြန်ထပြေးရပြန်တယ်။ အိမ်တွေဆိုရင်လည်း တော်တော်များများ ဖောက်ခံရတယ်။ အရင်က စစ်တပ်တွေလာရင် ပြေးရတယ်။ အခုလည်း ကရင်အချင်းချင်း လာနှိပ်စက်တာ ပြေးရပြန်တယ်။ တော်တော်ခံရခက် တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် လူနေအိမ်များ ဖောက်ထွင်းခံရသည့်အပြင် ကျေးရွာထဲရှိ ကြက်၊ ဝက်၊ ဘဲ စသည့် အိမ်မွေးတိရစ္ဆာန်များကိုလည်း ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီနှင့် (BGF)တပ်ဖွဲ့တို့က ဖမ်းယူစားသောက်နေကြသည်ဟုလည်း ၎င်းဒေသခံက ဆက်ပြောသည်။

သထုံခရိုင်၊ ဘီးလင်းမြို့နယ် လေးကေဒေသအတွင်း ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းက စတင်ဖြစ်ပွားခဲ့သည့် KNLA ပူးပေါင်း တပ်နှင့် စစ်ကောင်စီ၊ BGF ပူးပေါင်းတို့အကြားတိုက်ပွဲကြောင့် လက်ရှိအချိန်တွင် အိုးအိမ်စွန့်ခွာတိမ်းရှောင်နေရသည့် စစ်ရှောင်တစ်သောင်းကျော်ရှိပြီး ယခုရက်ပိုင်းတွင် မိုးများ စတင်သွန်းသည့်အတွက် တောတောင်ထဲတွင် ဆက်လက် နေထိုင်ရန် အခက်အခဲရှိလာသောကြောင့် စစ်ရှောင်အချို့မှာ အခြားကျေးရွာများသို့ ထပ်မံတိမ်းရှောင်နေရပြန်သည်ဟု သိရှိရသည်။

ဒေသအတွင်း စစ်ရှောင်ကူညီပေးသူတစ်ဦးက “မိုးများတော့တချို့က တောထဲမှာ၊ ဂူတွေထဲမှာ နေလို့အဆင်မပြေတော့ ဘူးလေ။ အဲဒါ ရွာတွေဘက်ကို ပြန်ပြောင်းရွှေ့နေထိုင်တာရှိတယ်။ အစားအသောက် အခက်အခဲရှိတယ်။ ပြီးတော့ သွားလာတာ ကား၊ ဆိုင်ကယ်ဆိုတည့်ဖို့ ဆီအခက်အခဲလည်း ရှိတယ်။ ဆိုင်တွေမှာလည်း ဆီတွေပြတ်တယ်။ စစ်မရှောင်ရတဲ့တချို့ရွာတွေလည်း ဆီပြဿနာတွေ အခက်အခဲရှိလာတာပေါ့။”ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိအချိန်တွင် လေးကေနှင့် ဝင်းတာပန် တပ်စခန်းသို့ စစ်ကောင်စီနှင့်အတူ BGF တပ်ဖွဲ့ဝင် စစ်ကူအချို့ ရောက်ရှိလာကာ စစ်ကူတက်လာသည့်အချိန်တွင်လည်း အသက်မပြည့်သေးသည့် ကလေးငယ် အပါအဝင် အရပ်သား (၉၂)ဦး ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်လည်းကောင်း၊ အထမ်းသမားအဖြစ်လည်းကောင်း ခိုင်းစေအသုံးပြုခဲ့ကြသည်။

အဆိုပါ အဖမ်းဆီးခံရသည့် ဒေသခံအရပ်သားများထဲတွင် ဖားအံမြို့နယ်မှ (၇၀)ဦးနှင့် ဘီးလင်းမြို့နယ်မှ (၂၂)ဦးတို့ ပါဝင်ခဲ့ကြပြီး ယခုအချိန်ထိ ပြန်လွတ်ပေးခြင်းမရှိသေးကြောင်း နယ်မြေခံတာဝန်ရှိသူများက ပြောသည်။

<https://kicnews.org/2022/05/ရွာလုံးကျွတ်တိမ်းရှောင်/>

---

## ဘူးသီးတောင်သို့ စစ်ကောင်စီတပ်အင်အား အလုံးအရင်းဖြင့် ဖြည့်တင်းလာသဖြင့် ဒေသခံများ စိုးရိမ်

Published By DVB | 17 May, 2022



ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ကို အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်အင်အား အလုံးအရင်းနဲ့ ဖြည့်တင်းလာနေတာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

မေလ ၁၇ ရက် ဒီနေ့လယ်ပိုင်းက စစ်ကောင်စီတပ်က စစ်ကား ၁၇ စီးနဲ့ အင်အားမှတစ်ဆင့် ဘူးသီးတောင်မြို့သို့ လူအင်အား၊

ရိက္ခာနဲ့ လောင်စာဆီတွေ အင်အားအလုံးအရင်းနဲ့ ဖြည့်တင်းလာတာလို့ မျက်မြင် ဒေသခံတွေထံက သိရပါတယ်။

ဘူးသီးတောင်မြို့ခံတစ်ဦးက "ဒီနေ့ စစ်ကား ၁၇ စီးနဲ့ လူအင်အား ရိက္ခာအင်အားနဲ့ လောင်စာဆီတွေပါ အင်အားအလုံးအရင်းနဲ့ ဖြည့်တင်းနေတာတွေရ အရင်နေ့တွေကလည်း စစ်အင်အားဖြည့်တင်းနေတာတွေ ရှိခဲ့တယ်။ အချိန်မရွေးတိုက်ပွဲ ဖြစ်လာနိုင်တယ်လို့လည်း အေအေ ကပြောထားတယ်ဆိုတော့ စိုးရိမ်ရတဲ့ အခြေအနေပေါ့။"လို့ ပြောပါတယ်။

ဘူးသီးတောင် စစ်ဘေးရှောင်ဒုက္ခသည်စခန်း တာဝန်ရှိသူတစ်ဦးကလည်း "တိုက်ပွဲဖြစ်လာတာရင်တော့ စစ်ဘေးရှောင်တွေ ထပ်ပေါ်လာမှာ။ လက်ရှိစစ်ဘေးရှောင်တွေတောင် အိမ်မပြန်နိုင်ကြသေးဘူး။ စစ်ဘေးရှောင်တွေ ထပ်တိုးလာမယ်။ စားသောက်ကုန်တွေက ဈေးကြီးလာ အလုပ်အကိုင်က မရှိဆိုတော့ ဒုက္ခတွေများစွာတွေ့လာနိုင်ပါတယ်။"လို့ ပြောပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအပြီး ရက္ခိုင်တပ်တော် ULA/AA နဲ့ စစ်ကောင်စီတပ်တို့အကြား ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝတို့မှာ လက်နက်ကိုင်ပဋိပက္ခတွေ လုံးဝရပ်တန့်ထားခဲ့ကြတာပါ။

၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းကစလို့ စစ်ကောင်စီတပ်တွေ အင်အားတိုးချလာတာကြောင့် စစ်ရေးတင်မားနေခဲ့ပြီး မေလ ၁၅ ရက်မှာတော့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲအချိန်မရွေးပြန် ဖြစ်လာနိုင်တယ်လို့ အေအေက အသိပေးထုတ်ပြန်ထားပါတယ်။

၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းလောက်မှာ ဘူးသီးတောင်အခြေစိုက် စခန(၁၅) လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့တွေအတွက် လက်နက်၊ လူအင်အား၊ ရိက္ခာတွေကို စစ်ကားတွေနဲ့ အင်အား ဆိပ်ကမ်းနဲ့ အလယ်သံကျော်ဆိပ်ကမ်းတွေမှာ အင်အားဖြည့်တင်းနေတာရှိသလို အရပ်ဘက်ကားတွေအသုံးပြုပြီးလည်း စစ်တပ်က အင်အားဖြည့်တင်းတာတွေရှိနေ တယ်လို့ဒေသခံတွေက ပြောပါတယ်။

<https://burmese.dvb.no/archives/533812>

---

## ရသေ့တောင် စစ်ရှောင်စခန်းမှ လူငယ် ၃ ဦးအား အာဏာသိမ်းစစ်တပ် ဖမ်းဆီး

By ဧရာဝတီ | 17 May 2022

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၊ ပြည်လုံးချမ်းသာ ဘုရားကြီး စစ်ရှောင်စခန်းတွင် ခိုလှုံနေသည့် လူငယ် ၃ ဦးမှာ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့ ဆိုင်ကယ်ဖြင့် သွားလာနေစဉ် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း မိသားစုဝင်များက ပြောသည်။

ဖမ်းဆီးခံရသည့် လူငယ် ၃ ဦးမှာ အသက် ၁၇ အရွယ် မောင်နိုင်ထွန်းဦး၊ အသက် ၁၆ နှစ်အရွယ် မောင်အောင်မျိုးခန့် ၊ အသက် ၁၇ နှစ်အရွယ် မောင်ခိုင်မျိုးလင်း (ခ) မောင်ညို တို့ဖြစ်ပြီး ယမန်နေ့ မေလ ၁၆ ရက် နေ့လယ်ပိုင်းတွင် ရသေ့ တောင်- ပုဏ္ဏားကျွန်းကားလမ်းအတိုင်း ဆိုင်ကယ်ဖြင့် သွားရောက်စဉ် ထိုသို့ ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း မောင်အောင်မျိုးခန့်၏ မိခင် ဒေါ်ခင်ဝင်းနွယ်က ပြောသည်။

ဒေါ်ခင်ဝင်းနွယ်က “မနေ့က ၁၂ နာရီလောက် ဆိုင်ကယ်တစ်စီးနဲ့ သူတို့ ၃ ယောက် ထွက်သွားကြတာ။ စစ်ရှောင် စခန်း မှာ အလုပ်လည်း မရှိဘူးဆိုတော့ ပုဏ္ဏားကျွန်းမြို့နယ်က သူတို့အမျိုးတွေဆီ သွားတာ။ ညနေ ၄ နာရီလောက်မှာ ဖုန်း ဆက်တော့ ကျမသားက ငိုပြီးတော့ သားကို စစ်သားတွေ ဖမ်းထားတယ်။ အမေတို့ လာခေါ်ပါ ဆိုပြီးပြောတယ်။ ဘယ်နေရာမှ လာခေါ်ရမလဲဆိုတာ မေးတော့ ဖုန်းချသွားတယ် ” ဟု ဧရာဝတီသို့ ပြောသည်။

ထိုသို့ အကြောင်းကြားလာပြီးနောက်ပိုင်း မိသားစုမှ ဖုန်းပြန်ဆက်သွယ်သော်လည်း စက်ပိတ် ထားသည့်အတွက် ဆက်သွယ်၍ မရေတော့သဖြင့် မိသားစုဝင်များက စိုးရိမ်ပူပန်နေကြလျက်ရှိသည်။

ထို့ပြင် ယနေ့ နံနက်ပိုင်းတွင် ရသေ့တောင်- ပုဏ္ဏားကျွန်း ကားလမ်းတွင် စစ်တပ် စခန်းချထားသည့် စစ်ဆေးရေး ဂိတ်တွင် သွားရောက် စုံစမ်းသော်လည်း စုံစမ်းမရ ဖြစ်နေကြောင်း မိသားစုဝင်များက ပြောသည်။

စစ်ရှောင်အရေးကို ကူညီဆောင်ရွက်ပေးနေသည့် သဘာဝနဒီ ဆရာတော်က “လူငယ် ၃ ဦး ဖမ်းဆီးခံရတာနဲ့ ပတ် သက်ပြီး ကိုယ်တော်တို့က ဒီနေ့ မနက်ပိုင်းမှာ ရသေ့တောင်- ပုဏ္ဏားကျွန်း ကားလမ်းမှာ ရှိတဲ့ စစ်တပ် စစ်ဆေးရေး ဂိတ် ၃ ကို သွားရောက်စုံစမ်းတော့ သူတို့ ဖမ်းဆီးတာ မရှိဘူး ပြောတယ်။ သူတို့ မဖမ်းဘူး ဆိုတော့ ဆက်မေးလို့ မရတော့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ထို လူငယ် ၃ ဦး ပျောက်ဆုံးနေမှုနှင့် ပတ်သက်ပြီး စုံစမ်း မရဖြစ်နေသည့်အတွက် ရသေ့တောင် မြို့မ ရဲစခန်းတွင် လူ ပျောက် တိုင်ကြားထားကြောင်းလည်း မောင်နိုင်ထွန်းဦး၏ ဖခင် ဦးသန်းဟန်က ဧရာဝတီသို့ ပြောသည်။

အဆိုပါ ဖမ်းဆီးခံ လူငယ် ၃ ဦးမှာ ရသေ့တောင်မြို့နယ်အတွင်းက ကျောက်တန်း၊ လိုင်ဝှင်၊ ခရုချောင်း ကျေးရွာများမှ ဖြစ်ပြီး ပြီးခဲ့သော ၂၀၁၈ ခုနှစ်တွင် စစ်တပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ရသေ့တောင်မြို့ပေါ်၌ ဖွင့်လှစ်ထား သည့် ပြည်လုံးချမ်းသာ ဘုရားကြီးအတွင်းရှိ စစ်ရှောင်စခန်းတွင် မိသားစုနှင့်အတူ ခိုလှုံနေသူများ ဖြစ်ကြောင်းလည်း သိရသည်။

အာဏာသိမ်း စစ်တပ်နှင့် ရက္ခိုင်စစ်တပ် (AA) တို့သည် မေလ ၁၅ ရက်က ပလက်ဝမြို့နယ် သံထောင်ကျေးရွာ အနီး တွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ထိုသို့ စစ်ရေး တင်းမာမှု ဆက်လက်မြင့်တက်နေသည့်အတွက် နှစ်ဖက် တိုက်ပွဲများ အချိန်မရွေး ဖြစ်ပွားနိုင်သဖြင့် အရပ်သား ပြည်သူများအနေဖြင့် စစ်တပ် သွားလာလှုပ်ရှားသော နေရာများ၊ စစ်တပ် အထိုင်ချနေထိုင်သည့် နေရာ များနှင့် တပ်စခန်းအနီး ပတ်ဝန်းကျင်များသို့ သွားလာခြင်းများကို အထူး သတိထား ရှောင်ကြဉ်ကြရန် AA က သတိ ပေးထားသည်။

<https://burma.irrawaddy.com/news/2022/05/17/251921.html>

## ကွတ်ခိုင် ပန်လော့ရွာက လီဆူ ဒုက္ခသည် ၁၂ ဦးကို MNDA ဝင်ဖမ်း၊ လေးဦး ပြန်မလွှတ်သေး

2022.05.17

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မိုင်းယုလေးအုပ်စု၊ ပန်လော့ရွာမှာရှိတဲ့ လီဆူ ဒုက္ခသည်စခန်းက အမျိုးသား ၁၂ ဦးကို မေလ ၁၅ ရက်နေ့ ည ၉ နာရီမှာ ကိုးကန့်တပ်ဖွဲ့ ( MNDA ) က ဝင်ဖမ်းသွားတယ်လို့ အဖမ်းခံရသူတွေနဲ့ နီးစပ်သူအချို့က RFA ကို ပြောပါတယ်။





ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် မိုင်းယုလေးကျေးရွာရှိ စစ်ဘေးဒုက္ခသည်စခန်းကို ၂၀၂၂ ခုနှစ် မေလ ၁၇ ရက်နေ့မှာ တွေ့ရစဉ် Photo: RFA

သင်တန်းတက်ရမယ်ဆိုပြီး ဒုက္ခသည်စခန်းထဲ ဝင်ဖမ်းသွားတာလို့ ပန်လော့ရွာသားတစ်ဦး က ပြောပါတယ်။

“စခန်းထဲဝင်လာပြီး အမျိုးသားတွေကိုစုခိုင်းပြီးတော့ ခေါ်သွားတာ။ သုံးလ သင်တန်း တက်ရမယ်ပြောတယ်။ ကြောက်လို့ လိုက်သွားကြရတာ။ တချို့ဆို မိသားစုကို လုပ်

### ကျွေးနေသူတွေ”

အဖမ်းခံရသူ ၁၂ ဦးထဲက ခုနစ်ဦးကို အဲဒီနေ့ည ၁၁ နာရီမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံက ဆိုပါတယ်။

မေလ ၁၆ ရက်နေ့မှာလည်း လက်မှာ ဒဏ်ရာရထားသူ အမျိုးသားတစ်ဦးကို သူ့ရဲ့သား ဖြစ်သူနဲ့ အစားထိုးပေးရမယ်ဆိုပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ပြန်လွှတ်လာသူနဲ့ ဆွေမျိုးနီးစပ်သူက ပြောပါတယ်။

“မနေ့ကလွှတ်လာတဲ့ တစ်ယောက်က လက်ကျိုးထားတာ။ သူ့သားက ခရီးသွားနေတာ။ သုံးလေးရက်အတွင်း သူ့သားကို ရအောင်ခေါ်ရမယ်၊ မဟုတ်ရင်တော့ သူ့ကိုထပ်လာ ဖမ်းမယ်လို့ပြောပြီး လွှတ်ပေးလိုက်တာ။ သူလည်း ကြောက်နေတယ်”

ပန်လော့ဒုက္ခသည်စခန်းက အသက် ၁၉ နှစ်အရွယ် မောင်ဌာချောင်းပေါင်၊ အသက် ၂၁ နှစ်အရွယ် မောင်မြင်ကျေး၊ အသက် ၂၆ နှစ်အရွယ် မောင်ဝင်းဦး၊ အသက် ၃၁ နှစ်အရွယ် ကိုသားငယ်တို့လေးဦးကိုတော့ ဆက်လက် ဖမ်းထားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒုက္ခသည်စခန်းမှာ နေထိုင်သူတွေကို ဖမ်းဆီးတာနဲ့ ပတ်သက်ပြီး MNDA ပြန်ကြားရေး တာဝန်ခံကို RFA က ဒီနေ့ နေ့လယ်ပိုင်း ဆက်သွယ်မေးမြန်းရာမှာ လတ်တလော အောက်ခြေက အခြေအနေကို မသိရသေးတာကြောင့် စုံစမ်းပြီးမှ ပြန်လည်ဖြေကြားပေး မယ်လို့သာ တုံ့ပြန်ပါတယ်။

ပန်လော့ဒုက္ခသည်စခန်းမှာ လူဦးရေ ၂၃၀ ရှိပြီး သူတို့ဟာ ၂၀၁၅ ခုနှစ်အတွင်း စစ်တပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ် ( TNLA) တို့ရဲ့ တိုက်ပွဲတွေကြောင့် မိုင်းယုလေး အုပ်စုထဲကို ထွက်ပြေးတိမ်းရှောင်လာတဲ့ ကွတ်ခိုင်မြို့ ငေါင်းရွာက လီဆူတိုင်းရင်းသားတွေ ဖြစ်ပါတယ်။

<https://www.rfa.org/burmese/news/mndaa-arrested-lisu-refugees-05172022054900.html>

## မြန်မာ မှ မလေးရှား သို့ သယ်ဆောင်မည့် မူးယစ်ဆေး အများအပြားဖမ်းဆီးရမိ

By SHAN - May 17, 2022

ငံသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။



ဖမ်းဆီးရမိသူများ

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် မလေးရှားနိုင်ငံသို့ သယ်ဆောင်သွားမယ့် အိုက်စ် (မက်သ်အဖက်တမင်း) များ ၆ ဒေသ ၂ ဘီလီယံကျော် ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ထို အိုက်စ် (မက်သ်အဖက်တမင်း)များသည် မေလ (၄) ရက် ညနေပိုင်းက သျှမ်းပြည်တောင်ပိုင်း မှ သယ်ဆောင်လာပြီး

ထိုမှတဆင့် မလေးရှားနိုင်ငံ

ထိုဖမ်းဆီးခံရသည့် မူးယစ်ဆေးများသည် မြောက်ဥက္ကလာပမြို့နယ် (ဈ)ရပ်ကွက်၊  
သီရိရတနာဈေးဝင်းအတွင်း မေ (၄) ရက် ည (၇) နာရီခွဲခန့် ဝင်းလှိုင် (ခ) ဦးချယ် နှင့် လှဘော် တို့ (၂) ဦး  
Toyota wish မော်တော်ယာဉ် နှင့် အတူတွေ့ရှိပြီး ၎င်းယာဉ်ပေါ်မှ ကာလတန်ဖိုးငွေကျပ် ၆ ဒသမ ၂  
ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၂၅၁ ကီလို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို မူးယစ်ဆေးဝါးရောင်းဝယ်လုပ်ကိုင်ရာမှ ရရှိသည့် အကျိုးအမြတ်များ နှင့် ပိုင်ဆိုင်မှုများအား  
စိစစ်ဖော်ထုတ်၍ ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ (ONCB) ၊  
မလေးရှားနိုင်ငံ အမျိုးသားမူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်ရေးအဖွဲ့ (NADA) တို့ နှင့် ပူးပေါင်းပြီး  
ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

<https://burmese.shannews.org/archives/28174>

-----